

နိဗ္ဗာန်ဂါမီနိပဋိပဒေ  
နိဗ္ဗာန်ရောက်ကြောင်းကျင့်ခိုး (အကျဉ်းချုပ်) – ၁၀၂ (၂)

## သမထကမ္မဏီနှုန်းပိုင်း (၁)

ဗားအောက်တောာရုံသရာတော်



သုတေသန ဓမ္မဒါန ဒီနာတိ၊  
သုတေသန ဓမ္မရှေသာ ဒီနာတိ။  
သုတေသန ဓမ္မရှေတိ ဒီနာတိ၊  
တက္ကာက္ခာယော သုတေသန ဒီနာတိ။

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။  
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။  
ဓမ္မ.လျှော်ဖွံ့ဖြိုးအားလုံးကို တရား၌ ဓမ္မ.လျှော်ခြင်းက အောင်နိုင်၏။  
ဒုက္ခအားလုံးကို တက္ကာက္ခာနှင့်ခြင်းက အောင်နိုင်၏။

စီရု တိဋ္ဌတူ သုတေသန ဓမ္မ ဟောန္တာ သဂါရဓါ။

ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည်  
အဓိန်ရှည်စွာ တည်ပါစေသတည်း။  
သုတေသန ဖြာ၍ ရိုသေလေးစားခြင်း ရိုကြပါစေကုန်သတည်း။

နမော တသေ ဘဂဝတော အရဟတော သမ္မာသမ္မာဒသေ။

## သမထကမ္မာန်းပိုင်း (၁)

### မာတိကာ

အခက္ခာင်းအရာ	စာမျက်နှာ
ပဋိကူလမနသီကာရ အရိုးခါကမ္မာန်း	၁
(၃၂) ကောငွာသ	J
ပထဝီဓတ်လွန်ကဲသော ပထဝီကောငွာသ (၂၀)	J
အာပေါဓတ်လွန်ကဲသော အာပေါကောငွာသ (၁၂) မျိုး	၃
လမ်း (၃) သွယ်	၄
ပဋိကူလမနသီကာရ	၅
မူလီကာ၏ ရှင်းလင်းချက်	၆
အရိုးစုကမ္မာန်း	၉
ညုဟနိမိတ်နှင့် ပဋိဘာဂနိမိတ်	၁၀
စျောန်အရိုး (၅) ပါး	၁၁
ပီတိ သောမနသော	၁၁
သတိပြုရန်	၁၂
အဲဖွေ့ - ဗဟိုဒ္ဓ	၁၃
ကသိုက်း (၁၀) ပါး - သမာပတ် (၈) ပါး	၁၅
ဝဏ္ဏကသိုက်း	၁၅
ဝဏ္ဏကသိုက်း (၄) မျိုး	၁၅
အဘိဘာယတန်စျောန်	၁၆
အဲဖွေ့နှင့် ဗဟိုဒ္ဓ	၁၇
သဒိတကသိုက်းသို့	J၁

● ၈) သမထက္ခာန်းပိုင်း (ခ) - မာတိကာ

အစဉ်	စာမျက်နှာ
စွာန်အရီ (၅) ပါး	၂၆
စတုတေသနည်း - စွာန် (၄) ပါး	၂၇
ပဋိကနည်း - စွာန် (၅) ပါး	၂၇
နီလကသိုက်း = အညီရောင်ကသိုက်း	၂၉
ပိတကသိုက်း = အဝါရောင်ကသိုက်း	၃၂
ပန်းပိတောက်နှင့် ငြုရွှေဝါ	၃၃
လောဟိတကသိုက်း = အနီရောင်ကသိုက်း	၃၄
အရဟတ္ထဖိုလ်ပေါက် အနှစ်သာရများ	၃၅
ပထဝိကသိုက်း = မြေကသိုက်း	၃၅
ရရှိနိုင်သော အပြစ်	၃၉
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်	၄၀
အချို့အချို့သော ယောဂီများ	၄၂
အာပေါကသိုက်း = ရေကသိုက်း	၄၂
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်	၄၄
တေဇောကသိုက်း = မီးကသိုက်း	၄၅
အရောင်နှင့် လက္ခဏာကို နှုလုံးမသွင်းပါနှင့်	၄၆
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်	၄၇
ဝါယောကသိုက်း = လေကသိုက်း	၄၈
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်	၄၉
အာလောကကသိုက်း = အလင်းရောင်ကသိုက်း	၅၉
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်	၅၁
ထိနမိဒ္ဒ ပယ်ဖျောက်ရေး	၅၁
အာကာသကသိုက်း = ကောင်းကင်ကသိုက်း	၅၂
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်	၅၃
ကသိုက်း (၁၀) ပါး	၅၄

အစဉ်အရာ	စာမျက်နှာ
အရွပါဝစရုံးနှင့်	၅၇
အာကာသာန္တာယတနစျောန်	၅၇
ထပ်မံ ရှင်းလင်းချက်	၅၈
နှင့်ခိုင်းဖွယ်ရာ လောကြပမာ	၅၉
ပြကျင့်ရမည့် လုပ်ငန်းခွင်	၆၀
အကြံပေးချက်	၆၂
အာကာသာန္တာယတနစျောန်သို့	၆၃
အထူးမှာထားချက်	၆၄
ဝိညာဏ္တာယတနစျောန်	၆၆
ပရမတ်အာရုံဖြစ်သည်ကို သတိပြုပါ	၆၇
အခက်အခဲတစ်ရပ်	၆၈
ဝိညာဏ္တာယတနစျောန်သို့ ဆိုက်ရောက်နေသူ	၆၉
ဆိုလိုရင်းသဘော	၆၉
အနတ် ဝိညာကံ	၇၀
အာကိုဋ္ဌညာယတနစျောန်	၇၁
မှတ်သားစေလိုသော ထူးခြားချက်	၇၁
နတ္တိ - နတ္တိ, သူညီ - သူညီ, ဝိဘိတ္တိ - ဝိဘိတ္တိ	၇၂
နှင့်ခိုင်းဖွယ်ရာ လောကြပမာကို နှီးနှောပြခြင်း	၇၆
အာကိုဋ္ဌညာယတနစျောန်သို့ ဆိုက်ပြီ	၇၇
ဝိညာဏ္တာယတန် သမတိတ္တမ္မ	၇၇
နတ္တိ ကိုနီ = ဘာမူမရှိ	၇၇
အာကိုဋ္ဌညာယတနစျောန်ဟူသည်	၇၈
နေဝသညာနာသညာယတနစျောန်	၇၉
လုပ်ငန်းခွင် အဆင့်ဆင့်	၈၀
နေဝသညာနာသညာယတနစျောန်သို့ ဆိုက်ပြ	၈၂
အာကိုဋ္ဌညာယတန် သမတိတ္တမ္မ	၈၂

**ပ ။ သမထက္ခုဋ္ဌာန်းပိုင်း (ခ) - မာတိကာ**

အစဉ်	စာမျက်နှာ
၁၃	ပြုမှုပါ၏ မွန်မြတ်ပါ၏
၁၄	အမေးနှင့် အဖြေ
၁၅	နှင့်ခိုင်းဖွယ်ရာ လောက်ပမာ
၁၆	နေဝသညာ - နာသညာ
၁၇	အဆင့်ဆင့် သာလွန် မြင့်မြတ်ပုံ
၁၈	မလွှဲသာ၍ အာရုံပြုရသည်
၁၉	ကြင်းကျို့သော ကသိုက်းများ
၂၀	ခတုရာရက္ခကမွှေ့နှုန်းပိုင်း
၂၁	ပြုဟွှေ့ပါဘရကမွှေ့နှုန်းပိုင်း - မေတ္တာသာဝနာကမွှေ့နှုန်း
၂၂	ပိယဂရာဘဝန်းယ လိုင်တူပုဂ္ဂိုလ်
၂၃	သီမာသမ္မဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြေဖျက်ခြင်း
၂၄	မေတ္တာပွားပုံစနစ်
၂၅	မေတ္တာအကျိုး (၁၁) ပါး
၂၆	ကရှဏာသာဝနာ
၂၇	မူခိတာသာဝနာ
၂၈	ဥပေါ်သာဝနာ
၂၉	မေးသင့်သော မေးခွန်း
၃၀	လက္ခဏ - ရသ - ပစ္စပွှေ့နှု - ပဒ္ဓာန်
၃၁	ကိုလေသာတို့မှ လွှတ်မြောက်မှု
၃၂	မူခိနှုသာတိကမွှေ့နှုန်း
၃၃	အသုတေသနမွှေ့နှုန်း
၃၄	မရှဏသာတိ = မရှဏနှုသာတိကမွှေ့နှုန်း
၃၅	ဒိုဝင်းပြောင်း ပြတ်စဲမှု



## သမထကမ္မဋ္ဌာန်းပိုင်း (၁)

နမော တသေ ဘဂဝတော အရဟတော သမ္မာသမ္မဋ္ဌာန်သာ။

### ပဋိကူလမနသိကာရ အခြားချကမ္မဋ္ဌာန်း

ဤဒုတိယသမထကမ္မဋ္ဌာန်းပိုင်း၏ကား စတုရာရက္ခ = အစောင့် (၄)ပါး  
ကမ္မဋ္ဌာန်းများကို ရွှေပွားပုံကို ဝိပသာနာသို့ မကူးမိပွားများအားထုတ်ထားရန်  
ဆက်လက်တင်ပြအပ်ပါသည်။ စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများရှု၍  
ဉာဏ်တကသိုက်းမှ သို့မဟုတ် ကသိုက်း (၁၀)ပါး၊ သမာပတ် (၈)ပါးတိုကို  
ပွားများပြီပါမှ ကူးခဲ့သော ယောဂါအများစု၌ ပိုမိုရှုလွယ်ကူသည်ကို တွေ့ရှု၏။  
ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရွှေပွားနည်းအတွက်လည်း များစွာအထောက်အကူ  
ပြု၏။ ထိုကြောင့် စတုရာရက္ခကမ္မဋ္ဌာန်းများကို မတင်ပြမိ (၃၂)ကောငွာသရှုပုံ၊  
အရိုးစုကမ္မဋ္ဌာန်းရှုပုံ၊ ဉာဏ်တကသိုက်းနှင့်တက္ခ အခြားအခြားသော ကသိုက်း  
တိုကိုရှုပုံ၊ ကသိုက်းတစ်ခုတစ်ခု၌ သမာပတ် (၈)ပါးစီ ပေါက်အောင် ရှုပုံတိုကို  
ရှေးဦးစွာ တင်ပြအပ်ပါသည်။

လင်းရောင်ခြည်စွမ်းအင်များ ပြီးပြီးပြက်ပြက် အရောင်တလက်လက်  
တောက်ပလာသည့်တိုင်အောင် အာနာပါနစတုတွေ့စွာန်သမာဓိသို့တိုင်အောင်  
သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အလွန်  
အားကောင်းလာသောအခါ ယင်း လင်းရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့်  
အောက်ပါ (၃၂)ကောငွာသတိုကို ရှုကြည့်ပါ။ ထိုသို့ ရှေရှု၍ ပထမိကောငွာသ  
(၂၀)တိုကို (၅)ခုစီ (၅)ခုစီ ပိုင်း၍ အာပေါကောငွာသ (၁၂)မျိုးတိုကို (၆)ခုစီ  
(၆)ခုစီ ပိုင်း၍ ရှုကြည့်ပါ။ အစဉ်အတိုင်း ကောငွာသ တစ်ခုပြီးတစ်ခု ရှုပါ။  
ကြည်လင်သော မှန်အတွင်းသို့ ကြည့်လိုက်သောအခါ မိမိ၏ မျက်နှာရိပ်ကို  
ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့ရသကဲ့သို့ (၃၂)ကောငွာသတို့  
ကိုလည်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်အောင်ရှုပါ။ ထိုသို့ ရှေရှု၍  
လင်းရောင်ခြည်စွမ်းအင်များ မိန့်သွား၍ ကောငွာသတိုကို ကြည့်ရှု၍ ပိုးတိုး  
ပါးတား မထင်မရှား ဖြစ်လာပါက အာနာပါနစတုတွေ့စွာန် သမာဓိကို တစ်ဖန်

J နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (J)

ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ  
ကော်ဗာသတိုကို တစ်ဖန်ပြန်၍ ရှုပါ။ လင်းရောင်ခြည် မို့နွေးတိုင်း ကြိုနည်း  
ကို အသုံးပြုပါ။

## (၃၂) ကော်ဗာသ

### ပထာဝီဓာတ်လွှန်ကဲသော ပထာဝီကော်ဗာသ (၂၀)

၁။ ကေသာ	= ဆံပင်	၄၄။
၂။ လောမာ	= မွေးညှင်း	၄၄။
၃။ နခါ	= ခြေသည်း လက်သည်း	၄၄။
၄။ ဒွှေး	= သွား	၄၄။
၅။ တစော	= အရေ (အရေထူ အရေပါး)	၄၄။
၆။ မံသံ	= အသား	၄၄။
၇။ နှာရှု	= အကြော	၄၄။
၈။ အိုး	= အရိုး	၄၄။
၉။ အိုးမိုး	= ရိုးတွင်းခြင်ဆီ	၄၄။
၁၀။ ဝတ္ထု	= အညှိုး = ကျောက်ကပ်	၄၄။
၁၁။ ဟဒယံ	= နှုလုံး	၄၄။
၁၂။ ယကန်	= အသည်း	၄၄။
၁၃။ ကိုလောမကံ	= အမြေး	၄၄။
၁၄။ ပိုဟကံ	= အဖျဉ်း = သရက်ရွက်	၄၄။
၁၅။ ပုံးပုံး	= အဆုတ်	၄၄။
၁၆။ အိုး	= အူမ	၄၄။
၁၇။ အနှစ်ဂုဏ်	= အူသိမ် (အူထုံး-အူချည်ကြိုး)	၄၄။
၁၈။ ဥဒရီယံ	= အစာသစ် (ဥတုရှုပ်)	၈။
၁၉။ ကရီယံ	= အစာဟောင်း (ဥတုရှုပ်)	၈။
၂၀။ မထွေလုံး	= ဦးနှောက်	၄၄။

## အာဖေါ်စာတ်လွှန်ကဲသော အာဖေါ်ကောင့်သာ (၁၂) မျိုး

၁။ ပိတ္တာ	= သည်းခြေ (အိမ်သည်းခြေ +အရည်သည်းခြေ)	၄၄။
၂။ သေမှု	= သလိပ်	၄၄။
၃။ ပုံမွော	= ပြည် (ဥတုရွပ်)	၈။
၄။ လောဟိတ်	= သွေး (အိုင်နေသောသွေး +အကြောတွင်းရှိသွေး)	၄၄။
၅။ သေဒေါ	= ချွေး (စိတ္တအေ+ဥတုအ)	၁၆။
၆။ မေဒေါ	= အဆီး	၄၄။
၇။ အယူ	= မျက်ရည် (စိတ္တအေ+ဥတုအ)	၁၆။
၈။ ဝသာ	= ဆီကြည်	၄၄။
၉။ ခေဇ္ဈာ	= တံတွေး (စိတ္တအေ+ဥတုအ)	၁၆။
၁၀။ သိယ်ာနိကာ	= နှပ် (စိတ္တအေ+ဥတုအ)	၁၆။
၁၁။ လသိကာ	= အစေး	၄၄။
၁၂။ မူတ္တာ	= ကျင်ငယ် (ဥတုအ)	၈။

အသင်သူတော်ကောင်းသည် ဤ (၁၂)ကောင့်သတိကို အာနာပါန စတုတ္ထစျောန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည့်စွမ်းအင်၏ အကူ-အညီကို ယူရှု ဆံပင်မှုသည် ကျင်ငယ်၊ ကျင်ငယ်မှုသည် ဆံပင်သို့တိုင်အောင် အဝါးဝွာ လေ့လာပါ။ ဆံပင်မှုသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့ တိုင်အောင်၊ ကျင်ငယ်မှုသည် အထက်သို့ လှန်ရှု ရှုလိုက်ရာ ဆံပင်သို့တိုင်-အောင် တိုးလို့ပေါက် ညာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့ပြင်သည် ဖြစ်အံ့၊ ထိုအခါ် အဖျော်မြှု အဝါးဝွာ နိုင်နိုင်နှင်းနှင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂ္ဂို ဖြစ်ပေပြီ။

ထိုအခါ ယင်းအာနာပါနစတုတ္ထစျောန်ကြောင့် ဖြစ်ပေါ်လာသော လင်း-

၄ နိုဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတဲ့ (J)

ရောင်ခြည်၏ အကူအညီကိုပင်ယူ၍ ထိုလင်းရောင်ခြည် ပြန့်နှံရာ အနီးကပ်-ဆုံး နေရာ၍ အထူးသဖြင့် ရွှေတည့်တည့်၍ တည်ရှိသော သူတော်ကောင်း တစ်ဦး၏ သိမဟုတ် သတ္တဝါတစ်ဦး၏ သဘောနှုန်းတည်ရှိသော (ဂ.)ကောင့်သူ တိုကို ဆံပင်မှုသည် ကျင်ငယ်၊ ကျင်ငယ်မှုသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန် များစွာ ရှုကြည့်ပါ။ အောင်မြင်မှ ရရှိသောအခါ အဲမျှတ္တာ၍ တစ်လှည့်၊ ပဟိုဒ္ဓ၍ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ထိုသို့ အဲမျှတ္တာ ပဟိုဒ္ဓ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် တိုးမှားလာမည် ဖြစ်ပေသည်။

၅၇။ နှစ်လျှင်တောင်းမြို့၏ အနီးမှုသည် အဝေးသို့ တစ်စတ်စ တိုး၍ တိုး၍ ရှေ့ကြည့်ပါ။ အရပ် (၁၀)မှုက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှေ့ကြည့်ပါ။ ယင်း အနာဂတ်ပါနစ်တူတွေနှင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည့်နှင့် တွေ့ထိမိရာ လူ တိရစ္ဆာန် စသည့် သတ္တဝါတိုင်းကို တစ်ညီးပြီးတစ်ညီး တစ်ယောက်ပြီး တစ်ယောက် အမျှတွေ တစ်လှည့်၊ ဗဟိုဒ္ဓ တစ်လှည့် ရှေ့ကြည့်ပါ။ ယောက်ဥား မိန်းမ ကျွဲ့နား တိရစ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောင်းသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အမျှတွေ ဗဟိုဒ္ဓ နှစ်မျိုးလုံး၌ အဝါးဝွှာ နှင့်နှင့် နှင်းနှင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂ္ဂိုလ် ဖြစ်ပေပြီ။

၈၁

ကောင်းသာနဲ့ ပစ္စကကာလတော့ ပြောယ တိသု မှုအေသု အကောင်  
မှုအေန ဝိမျိုးသာတိ၊ ကမ္မာဌာနဲ့ ဝဏ္ဏတော့ ဝါ ပဋိကူလတော့ ဝါ သူညတော့  
ဝါ ဥပုဇာတိ၊ ပ၊ အာကံဗုဒ္ဓသု ဝဏ္ဏတော့ အာကံဗုဒ္ဓသု ပဋိကူလ-  
တော့ အာကံဗုဒ္ဓသု သူညတော့ ကမ္မာဌာနဲ့ ဥပုဇာဟိသာတိယော်။

(အဘိဓားပါဂုဂ-ဂုဏ်။)

သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မှုခိုးဝဖြင့် ဝင်ရောက်သွားခဲ့သော ကိုလေသာ တို့မှ မချေထဲကန် လွှတ်မြောက်လိမ့်မည်သာ ဖြစ်သည်။ ကမ္မဋ္ဌာန်းသည်-

၁။ ဝဏ္ဏ = အရောင်အဆင်း = ဝဏ္ဏကသိက်းအားဖြင့်သော်လည်းကောင်း၊

၂။ ပဋိကလ = ရုရှာစက်ဆုပ်ဖွယ် = ပဋိကလအားဖြင့်သော်လည်းကောင်း၊

၃။ သုညတ = အတ္ထမ ဆိတ်သူ့သော သုညတဓတ်သဘောအားဖြင့်

သော်လည်းကောင်း ထင်လာနိုင်၏။ ၅။

၁။ အလိပ်ရှိသသုအား ဝဏ္ဏကသိတ်းအားဖြင့်၊

၂။ အလိုဂိုသသအား ပဋိကလအားဖြင့်၊

၃။ အလိပ်ရှိသသူအား သုညတစေတ်သဘောအားဖြင့် ကမ္မဏီန်းသည်

ထင်ရှုံးလာမည်သာ ဖြစ်ပေသည်။ (အဘိဓာဌဗုဒ္ဓဘာသာ)

## ပဋိက္ခလမန်သီကာရ

(အဘိဓား၏၂၄၈။)

၆ ❁ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အဖွဲ့ ဗဟိုဒ္ဓ ကောင်းသနှစ်မျိုးတို့တွင် မိမိ၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော (၃၂)ကောင်းသတို့ဝယ် ကောင်းသတ်ခုစိုးဖြစ်စေ၊ ကောင်းသအများစွဲဖြစ်စေ ပဋိကူလ = ရွှေရာစက်ဆုပ်ဖွယ်ဟု ပရိကမ်ကိုပြသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာနှင့် အပွဲနာစျောန်သည်လည်းကောင်း၊ ဥပစာရစျာန်သည်လည်းကောင်း နှစ်မျိုးလုံး ဖြစ်နိုင်၏။ ဗဟိုဒ္ဓသူတစ်ပါး၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော ကောင်းသ၌ ပဋိကူလ = ရွှေရာစက်ဆုပ်ဖွယ်ဟု နှုလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာနှင့်ကား အပွဲနာစျောန်သည်လည်း မဖြစ်နိုင်၊ ဥပစာရစျာန်သည်လည်း မဖြစ်နိုင်။ (အဘို့အုပ်၍)

**အမော်** - (၁၀)မျိုးကုန်သော အသုဘအလောင်းကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မာန်နံ့တို့၌ ဤ အပွဲနာစျောန် ဥပစာရစျာန် နှစ်မျိုးလုံးပင် ဖြစ်နိုင်သည် မဟုတ်လော - ဤကား အမေးတည်း။

**အမော်** - အီမး . . ဖြစ်နိုင်၏။ မှန်ပေသည် ထို (၁၀)မျိုးသော အသုဘအလောင်းကောင်တို့သည်ကား အနုပါဒီနှင့်ကပက္ခ = သက်မဲ့ အဖို့အစု၍ တည်နေကြကုန်၏။ ထိုကြောင့် ထို (၁၀)မျိုးကုန်သော အသုဘအလောင်းကောင်တို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မာန်နံ့တို့၌ အပွဲနာစျောန်သည်လည်းကောင်း၊ ဥပစာရစျာန်သည်လည်းကောင်း ဖြစ်နိုင်၏။

(အဘို့အုပ်၍)

တစ်ဖန် ဤဗဟိုဒ္ဓဖြစ်သော သူတစ်ပါး၏ သန္တာနှင့် တည်ရှိသော (၃၂)ကောင်းသသည်ကား ဥပါဒီနှင့်ကပက္ခ = သက်ရှိ အဖို့အစု၍ တည်နေ၏။ (သက်ရှိသတ္တဝါတို့၏ (၃၂)ကောင်းသကို အာရုံယူ၍ ပဋိကူလအားဖြင့် ရှုပွားရ၏။) ထိုကြောင့် ဤသက်ရှိ ဗဟိုဒ္ဓ သူတစ်ပါး၏ကိုယ်၌ တည်ရှိသော (၃၂)ကောင်းသ၌ ဤအပွဲနာစျောန် ဥပစာရစျာန် နှစ်မျိုးလုံးသည်လည်း မဖြစ်နိုင်။ သို့သော် အသုဘနှပသယနာဟု ဆိုအပ်သော ဝိပသယနာဘဝနာသည်ကား ဖြစ်နိုင်၏ဟု သိရှိပါလေ။ (ဝိဇယသူတ္ထနစသည်တို့၌ လာရှိသော သဝိညာဏာ-

ကအသုဘာနှပသနာဘာဝနာတည်း။ ဝိပသနာပိုင်းတွင် ထင်ရှားလတံ့။)  
(အဘို့၍ ၂၂၈၈။)

## မူလနိုကာ၏ ရှင်းလင်းချက်

**အနုပါဒ္ဓကပကွဲ ဋီတာနီ** – သက်မဲ့ အသုဘအလောင်းကောင်  
(၁၀)မျိုးတိုကို အာရုံယဉ်၍ ရွှေပွားရသော အသုဘကမ္မာန်းတို့၌ အသုဘ<sup>၁</sup>  
အလောင်းကောင်တိုကား အနုပါဒ္ဓကပကွဲ = သက်မဲ့ အဖို့အစုံ၌ တည်နေ<sup>၂</sup>  
ကြကုန်၏ဟု အငွေကထာက ဖွင့်ဆိုထား၏။ ယင်းစကားရပ်ဖြင့် စေတိယ  
တောင်၍ သိတင်းသံးတော်မူသော မဟာတိသုမတော်မြတ်ကြီးကဲ့သို့လည်း  
ကောင်း၊ သံယရက္ခိတမတော်မြတ်ကြီး၏ အလုပ်အကျွေး ဖြစ်တော်မူသော  
သာမဏေကဲ့သို့လည်းကောင်း ဗဟို၍ သက်ရှိသတ္တဝါတို့၏ ကိုယ်၍ တည်ရှိ  
သော (၃၂)ကောငွာသကိုလည်း အနုပါဒ္ဓကပကွဲ = သက်မဲ့ အဖို့အစုံ  
ထား၍ အာရုံခြင်းငှာ စွမ်းနိုင်သော ယောဂါဝစရပါရိုလ်၏ သနာနို (၁၀)  
မျိုးသော အသုဘ၏ အဖြစ်ဖြင့် အသက်ရှင်ဆဲဖြစ်သော ကိုယ်၍လည်း ထင်  
လာလတ်သော် ဥပစာရစာန်သို့ ရောက်ခြင်းကို ညွှန်ပြအပ်၏ဟု သိရှိပါလေ။  
(မူလနို့၍ ၂၁၅၅။)

**“အတ္ထိသု ကာယေ” = “ထိသု၏ ကာယ်(ရု-ကောငွာသသည်)ရှိ၏”**  
ဟု ဆံပင် စသော ကောငွာသတို့ကို သူတစ်ပါး၏ဆံပင် စသည်ဖြင့် စွဲယူအပ်  
ကုန်လတ်သော သတ္တဝါ၏ အဖြစ်ဖြင့် စွဲယူသည် မည်၏။ ထိုသို့မယူဘဲ—  
**“ဣ္မပသို့ ကာယေ” - “ဤကိုယ်၍”**ဟု စွဲယူခဲ့သော် မည်သူ၏ကိုယ်ဟု မစွဲယူ  
ဘဲ **“ဣ္မပသို့ ကာယေ - ဤကိုယ်၍”** ဟုသာ ယူသဖြင့် သတ္တဝါဟု ယူခြင်းမှ  
ကင်းနေ၏။ ထိုသို့ သတ္တဝါဟု စွဲယူခြင်းမှကင်းသော ငါဟု ပြအပ်သော  
ကိုယ်၍ “ငါ၏ကိုယ်”ဟု မဆိုသောကြောင့် ဖုက်ဆီးအပ်ပြီးသော “ငါဟု နှလုံး  
သွင်းခြင်း” ရှိသော အခါခပ်သိမ်း (သမာဓိနှင့်ယုဉ်သော်ဘု၏။) အနီး၌  
စုဝေးတည်နေသော ထင်ရှားသည်လည်းဖြစ်သော မိမိ၏ (၃၂)ကောငွာသ  
ကာယ်၍ သတ္တဝါ ရွေးခြင်းပုံ တည်နေခြင်းသည် ဖြစ်သကဲ့သို့ တစ်နည်း

၈ နိဗ္ဗာန်ရောက်ပြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

(၃၂) ကောငွာသတိုက်၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် ဖြစ်သကဲ့သို့ ထိုအတူ ထို ဗဟို သူတစ်ပါး၏ကိုယ်၌ သတိ၏ ရွေးရှုကပ်၍ တည်နေခြင်း သည် တစ်နည်း (၃၂) ကောငွာသတိုက်၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် မဖြစ်ပေ။ ထိုပြောင့် ဗဟို သူတစ်ပါး၏ (၃၂) ကောငွာသတို့၌ ပဋိကူလ အားဖြင့် နှုလုံးသွင်းခဲ့သော အပွဲနာစျောန်သို့ မရောက်နိုင်။ ထိုသို့ အပွဲနာစျောန်သို့ မရောက်နိုင်သော်လည်း ဝိဇယသူတွေန် (သူတွေန်ပါတ်ပါဉိုင်တော်၃၀၇-၃၀၈။)၌ ဟောကြားထားတော်မူသည့်အတိုင်း ဝိပသုနာပိုင်းသို့ ရောက်ရှိသောအခါ မိမိခန္ဓာ သူတစ်ပါးခန္ဓာတို့၏ ဟုတ်မှုန်တိုင်းသော အပြစ်ကို မြင်အောင်ရှာ သော အာဒီနိုဝင်နှုပသုနာဟူသော ဝိပသုနာဘဏ်ကား ထို သူတစ်ပါး၏ (၃၂) ကောငွာသတို့၌လည်း ဖြစ်နိုင်၏။ ဤကဲ့သို့သော အမိပါယ်ကို ရည်ရွယ် တော်မူ၍ အငွေကထာဆရာတော်က အသာဘဏ်ပသုနာဟု ဆိုအပ်သော ဝိပသုနာဘာဝနာကား ဖြစ်နိုင်၏ဟု သိရှိပါလေ ”ဟု ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မူလနှုံး၂၀၁၅-၁၅၆။)

ဤမူလနှုံးကာဆရာတော်၏ ရှင်းလင်းချက်နှင့်အညီ အဖွဲ့အစည်း (၃၂) ကောငွာသတို့၌ ဥပစာရစျောန် အပွဲနာစျောန်ကိုလည်းကောင်း၊ ဗဟို သက်ရှိ ကိုယ်ကောင်ကိုလည်း ဗဟို သက်မဲ့အလောင်းကောင်အရာ၌ ထား၍ တစ်နည်း ဗဟို သက်ရှိသတ္တဝါတိုက်၏ (၃၂) ကောငွာသကိုလည်း ဗဟို သက်မဲ့ အလောင်းကောင်၏ ကောငွာသအရာ၌ ထား၍ ပဋိကူလအားဖြင့် ရှုနိုင်သူ တို့အဖို့ ဗဟို ကောငွာသ၌လည်း ဥပစာရစျောန်ကိုလည်းကောင်း ရရှိနိုင်ပေ သည်။ ဥပစာရစျောန်၌လည်း စျောန်အဂါ (၅)ပါးပင် ရှိ၏။ အပွဲနာစျောန်၌လည်း စျောန်အဂါ (၅)ပါးပင် ရှိ၏။ စျောန်အဂါချင်းကား တူညီလျက် ရှိ၏။ စွမ်းအင် ချင်းသာ ကွာခြားလျက် ရှိ၏။

ဥပစာရဘုံးနှင့် နိုဝင်ရဏ်ကို ပယ်ခွာနိုင်ခြင်းပြောင့် ဘာဝနာစိတ်သည် ကမ္မားန်းအာရုံး တည်ကြည်နေခြင်း ဖြစ်၏။ စျောန်ကို ရရှိသည့် ပဋိလာဘ ဘုံးကား စျောန်အဂါတိုက်၏ ထင်ထင်ရှားရှား စွမ်းအင်ကြီးမားစွာ ဖြစ်ပေါ်လာ-

ଓଇଁଙ୍ଗାରୁ କମ୍ପ୍ୟୁଟରରେ ଆବଶ୍ୟକ କାମକାରୀ କରିବାକୁ ପାଇଁ ଏହାରେ ଏକ ଉପତ୍ତି ଆବଶ୍ୟକ ନାହିଁ । ଏହାରେ ଏକ ଉପତ୍ତି ଆବଶ୍ୟକ ନାହିଁ ।

အရှင်အနာဂတ်

ဉ်တွင် အရှုံးစုကောင့်သတစ်ခုကို အာရုံယဉ်၏ ရှုဟွာပုံကို တင်ပြအပ်ပါသည်။ အဖွဲ့တွေ ပုဂ္ဂိုဒ္ဓ နှစ်မျိုးတို့တွင် နှစ်ခြိက်ရာက စနိုင်၏။ ဉ်၌ အဖွဲ့တွေကစဉ် အားထုတ်ပုံကို တင်ပြအပ်ပါသည်။

အသင်သူတော်ကောင်းသည့် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထ-  
ရုံနှင့်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည့်စွမ်းအင်များ  
ပြီးပြီးပြက်ပြက တလက်လက် တောက်ပလာသောအခါ အဖွဲ့တွေ (၃၂)  
ကောင့်သတိုကို သိမ်းဆည်းပါ။ ဗဟိုဒွှေ့လည်း အနီးကပ်ဆုံး၌ တည်ရှိသော  
လင်းရောင်ခြည့်ဖြင့် တွေ့ထိမိသော သတ္တဝါတစ်ဦး၏ (၃၂)ကောင့်သတိုကို  
ကိုလည်း သိမ်းဆည်းပါ။ အဖွဲ့တွေ ဗဟိုဒွှေ့တစ်လှည့်စီ တစ်ကြိမ် နှစ်ကြိမ်ခန့်  
သိမ်းဆည်းပါ။ ထိုနောင် အဖွဲ့တွေ အရိုးစုကောင့်သကို ဉာဏ်ဖြင့် ခြုံ၏၍  
သိမ်းဆည်းပါ။ အရိုးစုကောင့်သ ထင်ရှားလာသောအခါ ယင်း အရိုးစု  
ကောင့်သ၏ ရှုံးရှုံးစက်ဆုပ်ဖွယ် ပဋိကုလသဘောကို အာရုံယူ၍ –

- ၁။ ပဋိကူလ-ပဋိကူလ = ရွှေစရာ-ရွှေစရာဟုလည်းကောင်း၊  
 ၂။ အဋိကပဋိကူလ = အရှိုးစုရွှေစရာဟုလည်းကောင်း၊  
 ၃။ အဋိက-အဋိက = ရွှေစရာအရှိုးစုရွှေစရာအရှိုးစုဟုလည်းကောင်း

ပါဌိုလို ဖြစ်စေ မြန်မာလို ဖြစ်စေ နှစ်ခြိုက်သလို ရှုနေပါ။ ထို ရံရာ စက်ဆုပ်ဖွယ် အရိုးစုအာရုံ၍ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ပြုမိဝပ်စွာ ကပ်၍ တည်နေအောင် ကြီးစားပါ။ အာနာပါနစတုတ္ထစျောန်၏ အားကြီးသောမှုရာ ဥပန်သယယသတ္တိဖြင့် ကျေးဇူးပြုပေးမှ အရိုန်အဝါ သတ္တိ ထူးကြီးကို ဆက်ခံရသော ယင်းပဋိကူလမနသိကာရ ဘာဝနာစိတ်သည် အလွန်အလွန် စွမ်းအင်ကြီးမားနေမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုရာ၌ ရံရာ စက်ဆုပ်ဖွယ် ပဋိကူလသဘောကို ညုက်ဖြင့် ပေါ်လောကြီးပေါ်နေအောင် ရှုပါ။

### ဥဂါဟာနိမိတ်နှင့် ပဋိဘာဂနိမိတ်

တတ္တ ကေသာဒီနံ ဝဏ္ဏသဏ္ဌာန်ဒီသောကာသပရိစွဲဝသေန ဥပ-  
ငြာနံ ဥဂါဟာနိမိတ္တာ။ သဏ္ဌာကာရတော ပဋိကူလဝသေန ဥပငြာနံ ပဋိဘာဂ-  
နိမိတ္တာ။ (ဝိသုဒ္ဓာဂျော့။)

ဤအထက်ပါ အငြကထာအဖွင့်နှင့်အညီ –

- ၁။ ဝဏ္ဏ = အရိုးစု၏ အရောင်၊
- ၂။ သဏ္ဌာနံ = အရိုးစု၏ ပုံသဏ္ဌာန်၏
- ၃။ ဒီသ = အရိုးစု၏တည်ရှုရာ ခန္ဓာကိုယ်၏အထက်ပိုင်းအောက်-  
ပိုင်းဒေသ၏
- ၄။ ဉာဏာသ = အရိုးစု တည်ရှုရာအရပ်၏
- ၅။ ပရိစွဲဝ = အခြားကောငြာသတိုနှင့် မရောယူက်ဘဲ အရိုးစု ကော-  
ငြာသချည်း သီးသန့်တည်နေပုံး၊ အရိုးစု ကောငြာသ  
အချင်းချင်းလည်း မရောမယူက် တည်နေပုံး –

ဤ(၅)မျိုးသော အခြင်းအရာအားဖြင့် ထင်လာသော အရိုးစုကောငြာ-  
သကား ဥဂါဟာနိမိတ်တည်း။ ယင်း ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်း  
သော အခြင်းအရာအားဖြင့် ရွှေရှာစက်ဆုပ်ဖွယ် ပဋိကူလ၏ အစွမ်းဖြင့်

ထင်လာသော အရိုးစုကောင်းသကား ပဋိဘာဂနိမိတ်တည်း။

(ଠିକ୍ ହୁଅଇଲା ପର୍ମାନ୍ତିରୀଙ୍କୁ । ଉତ୍ତରାଜ୍ୟରେ ଆହୁରିଦ୍ୱାରା ପରିଚାରିତ ହୁଏଇଲା ।)

ယင်း ရွှေရှာစက်ဆုပ်ဖွေ၏ ပဋိကူလသဘောအားဖြင့် ထင်လာသော အရှိုးစုကောင္းသ ပဋိဘာဂနီမိတ်ကို မြှုပ်သော ပွားများသော ယောဂါဝစရ ပုဂ္ဂိုလ်အား ပထမရွာနှင့်၏ အစွမ်းဖြင့်သာလျှင် အပွဲနာရာနှင့်သည် ဖြစ်ပေါ်လာ၏။ (ပိဿာပျော်၍) ကြွင်းကျွန်းသော ကောင္းသတို့၏လည်း အလိုကြပါက နည်းတူပင် ပွားနိုင်သည်။

ချုပ်အဂါ (၅) ပါး

- ၁။ ဝိတက် = ရှုံးရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရွေးချွဲတင်ပေးခြင်းသဘော။

၂။ ဝိစာရ = ရှုံးရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာ ထပ်ကာသုံးသပ် ဆင်ခြင်ခြင်းသဘော။

၃။ ပိတိ = ရှုံးရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်ခြင်းသဘော။

၄။ သူခ = ရှုံးရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။

၅။ ဓကဂုတာ = ရှုံးရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျေရွောက် တည်ပြုမြန်ခြင်းသဘော။

## ပြတိ ကောမန္တသာ

၅၇။ ရွှေရာစက်ဆုပ်ဖွယ်ကောင်းသော အရိုးစုကောင္းသည့် အဘယ်  
သို့လျှင် ပါတီသောမန်သု ဖြစ်နိုင်ပါအံနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့  
ဖြစ်၏။ ပဋိကူလမန်သိကာရလမ်းမှ ရွှေပွားသုံးသပ်နေသော ၅၂ အရိုးစု  
ကောင္းသည် ရွှေရာစက်ဆုပ်ဖွယ် ကေန်ဖြစ်သော်လည်း ထိအရိုးစု ကော-

၁၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

**ဋ္ဌသပဋိဘာဂနိမိတ်အာရုံး၏ “အေဒီ ဏ္ဍာယ ပဋိပဒါယ ရောမရဏမှာ ပရိမှုစိသာမိ”** - မချက်ချင်ခြင်း အမှန်အားဖြင့် ဤကျင့်ဝတ် ပဋိပတ်ဖြင့် အိုဘေးဆိုးကြီး သေဘေးဆိုးကြီးမှ ငါလွတ်မြောက်ရပေတွေ့အုံ - ဟု မိမိ ရရှိမည့် အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသည်၏ အဖြစ်ကြောင့်လည်း ကောင်း၊ နိုဝင်ဘာလျှော့အကြောင်းတည်းဟူသော စိတ်အစဉ်ကို ပူပန်စေတတ် သော တရားဆိုးကို ပယ်နှင့်ခြင်းကြောင့်လည်းကောင်း ပိုတိသောမန်သာသည် ဖြစ်ပေါ်လာနိုင်၏။ လောကူပမာအားဖြင့်ကား “ယခုအခါ်၍ များစွာသော အဖိုးအခကိုး ငါရပေတွေ့အုံ”ဟု အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသော ပုံပွဲဆွဲက = ပန်းမှုက်သွန် မစင်ဘင်ကျိုးသမားအား မစင်ပုံကြီးကို အာရုံပြု၍ မစင်ပုံကြီး၌ ပိုတိသောမန်သု ဖြစ်သကဲ့သို့လည်းကောင်း၊ အပြင်းအထန် ဖျားနာခြင်း များစွာကွဲသို့ ရောက်ရှိနေသော ရောဂါသည်အား ပျိုးအန်ခြင်း ဝမ်းလျှောခြင်း ဖြစ်ရှု၍ ပိုတိသောမန်သာသည် ဖြစ်ပေါ်လာသကဲ့သို့လည်း- ကောင်း မှတ်ပါ။ (ဝိသုဒ္ဓာဂေါ်)

## သတိပြုရန်

ဤ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် အရှိုးစုံကောငွာသကို အာရုံ ယူရှုံးပွားရှုံးရှုံးဟူသော အမည်နာမပည်တ်ကို စွန့်လွှတ်၍ ထိအရှိုးစုံ အာရုံး၏ “ပဋိကူလ ပဋိကူလ = ရွှေစရာ ရွှေစရာ”ဟု ရွှေရှာစက်ဆုပ်ဖွယ်သဘော၌ သာ သတိကို တည်အောင်ထားပါ။ သို့သော် ထိုသို့ အားထုတ်ရှု၍ ရှေးဦးစွာ အားထုတ်လျှင် အားထုတ်ချင်း ပဋိကူလ = ရွှေရှာစက်ဆုပ်ဖွယ် သဘောအား- ဖြင့်ကား မထင်လာနိုင်သေးပေါ့။ ရွှေရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် မထင်သေးသမျှ ကာလပတ်လုံး အရှိုးစုံဟူသော အမည်နာမ ပည်တ်ကို မလွှတ်ပါနှင့်။ အကြောင်းအခါ်၌ကား ရွှေရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအား- ဖြင့် ထင်လာ၏။ ထိုအခါ်၍ အရှိုးစုံဟူသော အမည်နာမပည်တ်ကို သို့မဟုတ် အရှိုးစုံပည်တ်ကို လွှတ်၍ ပဋိကူလ ပဋိကူလ = ရွှေစရာ ရွှေစရာဟုသာ နှလုံး သွင်းပါ။ အထက်တွင် ဖော်ပြထားသော ငါးမျိုးသော အခြင်းအရာဟူသော

ပဲပိုင်းသော အခြင်းအရာအားဖြင့် ချုံရာစက်ဆုံးဖွယ် ပဋိကူလသဘောကို  
ထင်လာအောင် နှလုံးသွင်းပါ။ (အဘိဒ္ဒေဂျာ၍ - ကြည့်ပါ။)

### အန္တာ - မဟိန္ဒ

သစေ ပန် ဗဟိုဒီပိ မန်သိကာရု ဥပသံဟရတိ၊ အထသု စံ သဗ္ဗ-  
ကောငှာသေသု ပါကနိုဘူတေသု အာဟိုရွှေနှာ မန်သာတံရွှေနာဒေယော  
သတ္တာကာရု ဝိဖော်တွာ ကောငှာသရာသိဝသေနေဝ ဥပင္းဟန္တာ။ တေဟို စ  
အန္တာဟရိယမာနဲ့ ပါနသောဇာဒီ ကောငှာသရာသိမို့ ပဂ္ဂိုပိယမာနမို့  
ဥပင္းဟန္တာ။ အထသု အနိပ္ပါးမှုံးနာဒီဝသေန ပဋိကူလာ ပဋိကူလာတိ ပုန်ပျော်  
မန်သိကရောတော့ အနုတ္တပေန အပွန်း ဥပ္ပါဒ်တို့။ (အဘိဒ္ဒေဂျာ၍-၂၃၇။)

အန္တာဝယ် (၃၂)ကောငှာသတို့၌ အဝါးဝစာ နိုင်နိုင်နင်းနင်း လေ့ကျင့်  
ပြီးရာ ထိအခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ဗဟိုဒုသူတစ်ပါးသန္တာန်း  
တို့သို့လည်း ကောငှာသကို နှလုံးသွင်းခြင်း = မန်သိကာရကို အကယ်၍  
ကပ်ဆောင်ပြားအုံ၊ ထိုသို့ ကပ်ဆောင်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်အား  
ကောငှာသအားလုံးတို့သည် ထင်ရှားသည်ဖြစ်၍ ဖြစ်ကုန်လတ်သော် လူညွှေ့-  
လည် ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရွှေ့န် အစရှိသော  
သတ္တဝါတို့သည် သတ္တဝါဟု စွဲယူထိုက်သော အခြင်းအရာကို စွန်၍ ကောငှာ-  
သတို့၏ အစုအပုံး၏ အဖြစ်ဖြင့်သာလျင် ထင်လာကုန်၏။ (လင်းရောင်ခြည်  
စွမ်းအင်ဖြင့် တွေ့ရှိနေရသော) ထို လူ တိရွှေ့န် စသော သတ္တဝါတို့သည်  
စားမျိုးအပ်သော သောက်ဖွယ်စားဖွယ် အစရှိသော အာဟာရသည် ကောငှာ-  
သအစုအပုံး ထည့်သွင်းအပ်သကဲ့သို့ ထင်လာ၏။ ထိုအခါ၌ ထိုယောဂါဝစရ  
ပုဂ္ဂိုလ်သည် အန္တာကောငှာသ အများစုံ၌ သို့မဟုတ် ထင်ရှားရာ ကောငှာသ  
တစ်ခုခု၌ “ပဋိကူလ ပဋိကူလ = ရုံစရာ ရုံစရာ”ဟု အဖန်ဖန် အထပ်ထပ်  
နှလုံးသွင်းလတ်သော် အစဉ်အားဖြင့် အပွန်းစုံနှုန်းသည် ဖြစ်ပေါ်လာနိုင်၏။  
(အဘိဒ္ဒေဂျာ၍-၂၃၇။)

၅။ အဋ္ဌကထာ၏ ဖွင့်ဆီချက်နှင့်အညီ အသင်သူတော်ကောင်းသည် အဖွဲ့အစိုးစုကောငွာသို့ ပဋိကူလအားဖြင့် နှလုံးသွင်း ရွှေ့ပွားလေရာ ပထမ စုံနှစ်သမာဓိသို့ ဆိုက်သည်ဖြစ်အံ့၊ ယင်း ပထမစုံနှစ်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းပြီးသော မိမိ၏ ရှေ့တည့်တည့်တွင် ထို့မဟုတ် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အနီးစပ်ဆုံး တစ်နေရာတွင် တွေ့ရှိရသော သူတစ်ပါး၏အရိုးစုကောငွာသကို အာရုံယူ၍ ရှိရှာစက်ဆုပ်ဖွှုလ် ပဋိကူလအားဖြင့်ပင် နှလုံးသွင်းပါ။ စုံနှစ်အရိုးများ ထင်ရှား လာသည့်တိုင်အောင် နှလုံးသွင်းပါ။ သို့သော ယင်းစုံနှစ်မှာ အထက်ပါ မူလိုကာ၏ ရှင်းလင်းချက်အရ ဗဟိုအလောင်းကောင်၏ အရိုးစုကဲ့သို့ သက်မဲ့ အရိုးစုအာရုံအရာ၍ ထား၍ နှလုံးသွင်းနိုင်သောကြောင့် ရရှိလာသော ဥပစာရ စုံနှစ်သာ ဖြစ်သည်။ ယင်း စုံနှစ်အရိုးများ ထင်ရှားလာသောအခါ အဖွဲ့အစိုး တစ်ဖန်ပြန်၍ အဖွဲ့အရိုးစုကိုပင် ပဋိကူလအားဖြင့် နှလုံးသွင်းပါ။ အဖွဲ့အစိုး တစ်လှည့် ဗဟိုအလှည့် နှလုံးသွင်းပါ။ ယင်းသို့ အဖွဲ့အစိုး တစ်လှည့် ဗဟိုအလှည့် ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် ပဋိကူလမန်သိကာရ ဘာဝနာသည် အလွန်အလွန် အရှိန်အဝါကောင်း၍ စွမ်းအင် ပြည့်ဝလာမည် ဖြစ်သည်။ ထိုနောင် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ် (၁၀)မျက်နှာ၍ တည်ရှိသော အရိုးစုကောငွာသများကိုလည်း တစ်ခုပြီး တစ်ခု နည်းတူပင် ရှုပါ။ အငေး အနီး အရပ်အားလုံးသို့ ဥက်ကိုစေလွှတ်၍ နည်းတူပင် အဖွဲ့အစိုး တစ်လှည့် ဗဟိုအလှည့် ရှုပါ။ အရပ် (၁၀)မျက်နှာ၍ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း အရိုးစုကောငွာသချည်း မြင်အောင် လေ့ကျင့်ပါ အောင်မြင်မှ ရရှိသောအခါ ဉ်ဒါတကသိုက်းသို့ ကူးနိုင်ပေပြီ။



## ကသိုက်း (၁၀) ပါး – သမာပတ် (၈) ပါး

**ဝဏ္ဏကသိုက်း**

**ဝဏ္ဏကသိုက်း (၄) မျိုး**

(၃၂) ကောငွာသတို့၌ နိလကသိုက်း ပိတကသိုက်း လောဟိတက-သိုက်း ဉာဏ်တကသိုက်းဟု ဝဏ္ဏကသိုက်း (၄) မျိုးတို့ကို ရရှိခိုင်၏။

၁။ နိလကသိုက်း = အညီရောင်ကသိုက်း – ဆံပင် မွေးည်း သည်းခြေ တို့၌လည်းကောင်း၊ မျက်လုံးတို့၌ မည်းနက်ရာအရပ်၌လည်းကောင်း ညီသာအရောင်ကို အာရုံပြု၍ နီလံ နီလံ = အညီ အညီဟု နှုလုံး-သွင်းသော ပုဂ္ဂိုလ်အား စတုက္ကစ္စနှင့် ပဋိကျောန်တို့သည် ဖြစ်ပေါ်နိုင် ကုန်၏။ ယင်းစျောန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ ဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္ထဖိုလ်သို့ ဆိုက်ရောက်နိုင်၏။

(အဘို့၌၂၂၃။)

၂။ အဆီခဲ့၍လည်းကောင်း၊ မျက်လုံးတို့၏ ဝါရွှေရာ အရပ်၌လည်းကောင်း၊ (ဝါသာ အရေပြား၌လည်းကောင်း၊ ဝါသာ လက်ဖဝါး ခြေဖဝါးတို့၌ လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ ဝိတကံ ဝိတကံ = အဝါ အဝါဟု နှုလုံးသွင်းသောပုဂ္ဂိုလ်အား စတုက္ကစ္စနှင့် ပဋိကျောန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျောန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္ထဖိုလ်သို့ ဆိုက်ရောက် နိုင်၏။ (အဘို့၌၂၂၃။)

၃။ အသား၌လည်းကောင်း၊ သွေး၌လည်းကောင်း (လျှော့၌လည်းကောင်း) မျက်လုံးတို့၏ နီမြန်းရာ အရပ်၌လည်းကောင်း အနီရောင်ကို အာရုံယူ၍ လောဟိတကံ လောဟိတကံ = အနီ အနီဟု နှုလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစ္စနှင့် ပဋိကျောန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်း

၁၆ နိုတ္ထနရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (J)

ଓৰাফ্ক কৰি বিপব্ল ফাৰ্টি আট্ৰেপিৎক প্ৰেৰণ বিপব্ল ফাৰ্টি কৰি প্ৰতি ফে-  
ফিন্ড এবেং আৰহাত্ত ফিল্ড যৈ হৈকৰণৰে কৰি ফিন্ড ণী॥

၄။ ခြေသည်း လက်သည်း၌၌လည်းကောင်း၊ သွား၌၌လည်းကောင်း၊ အရေတွဲ  
အရေပါး၌၌လည်းကောင်း၊ အရိုး၌၌လည်းကောင်း၊ မျက်လုံးတို့၏ ဖြူရာ  
အရပ်၌၌လည်းကောင်း အဖြူရောင်ကို အာရုံဖြော် ဉာဏ်တိ ဉာဏ်တိ  
= အဖြူ အဖြူဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ခရာန် ပစ္စကစ္ခရာန်  
တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ယင်းစုရာန်ကို ဝိပဿနာ၏ အခြေ  
ပါဒကပြု၍ ဝိပဿနာညာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္ထဖိုလ်သို့  
ဆိုက်ရောက်နိုင်၏။ (အဘို့မျှမျှ ဒီမျှမျှ။)

## အဘိဘာယတနဲ့ချောင်း

ယင်းသို့ (၃၂)ကော်မှုသမှ ဝဏ္ဏကသိုက်း လေးမျိုးသို့ ကူး၍ ရရှိသော စုံနှစ်များကို ယင်းကသိုက်းအာရုံတိုကို လွှမ်းမီးဖိစ်းလျက် ရရှိသော စုံနှစ်များ ဖြစ်ခြင်းကြောင့် အဘိဘာယတနစုံဟု ခေါ်ဆို၏။ ကိုလေသာအညွှန်-အကြေး စသည့် ဆန့်ကျင်ဘက်တရားတိုကို လွယ်ကူစွာ လွမ်းမီးဖိစ်းနိုင်သော ကြောင့်လည်း အဘိဘာယတနစုံဟု ခေါ်ဆို၏။

“အဘိဓာယတန္ထာနတိ” အဘိဓာဝနကာရဏာနီ။ ကို “အဘိဓာဝနီ”  
ပစ္စာနိကတမ္မာပိ အာရမ္မာကာနီပါ။ တန္ထာနတိ ပဋိပက္ခဘဝန ပစ္စာနိကတမ္မာ  
အဘိဓာဝနီ။ ပုဂ္ဂလသာ ဉာဏ်တွင်ရှိယတယ အာရမ္မာကာနီ။

(ଓଡ଼ିଆ, ଭାରୀରେ ମାଟ୍ରାରୁକ୍ତରେ ଅଂଦ୍ରାରୁ, କର୍ଣ୍ଣରେ)

အဘိဘာယတနတို့ဟဲသည် လွမ်းမိုးပိစီး နိုပ်နင်းကြောင်းတရားတို့  
တည်း = ရုပါဝစရဓရနှင့်တည်း။ အဘယ်တရားကို လွမ်းမိုးပိစီး နိုပ်နင်းကြ  
သနည်း။ ဆန်ကျင်ဘက်တရားတို့ကိုလည်း လွမ်းမိုးပိစီး နိုပ်နင်းတတ်ကြ၏။  
ကသိက်းအာရုံတို့ကိုလည်း လွမ်းမိုးပိစီး နိုပ်နင်းတတ်ကြ၏။ မှန်ပေသည်

ထိ အဘိဘယတနစာနှင့်တိသည် ထိပိတိက် ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့် ဆန့်ကျင်ဘက်တရားတို့ကို လွမ်းမိုးပိုး နှိပ်နင်းတတ်ကြ၏။ အဘိဘယတန စာနှင့်တို့ကို ရရှိအောင် ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏ ထက်မြှက်စုံရသည့်အတွက်ကြောင့် ကသိုက်းအာရုံတို့ကိုလည်း လွမ်းမိုးပိုး နှိပ်နင်းတတ်ကြ၏။ (ဒီဇွဲ၊ ၂၀၁၅၊ မန္တာရာ၁၇၃၂၊ အံန္တာရာ၁၇၃၃။)

သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကောင့်သပင် ဖြစ်ချင် ဖြစ်ပါ စေ။ ယင်းကဲ့သို့သော ကောင့်သကို အာရုံယူ၍ အညီရောင်ကသိုက်းကို ပွားများရှု၍ အညီရောင်ကသိုက်းနှိမ်တ် ဖြစ်သည့်နှင့် အတူတကွ အပွဲ့ဘဏ်စုံ ကို ဖြစ်စေနိုင်၏ဟု ဆိုလို၏။ ဤသို့ ဖြစ်စေအပ်ကုန်သော စာနှင့်တို့ကို အဘိ-ဘယတနစာနှင့်တို့ဟူ၍ ဆိုအပ်ကုန်၏။ (ပဋိသုန္တာ၆၉ - ကြည့်ပါ။)

အဘိဘူလည်း ဟုတ်၍ အာယတနလည်း ဟုတ်သောကြောင့် အဘိ-ဘယတနမည်သော တရား။ ယောဂါဝစရပုဂ္ဂိုလ်၏ ကသိုက်းပရိကမ္မဘာဝ-နာနှင့် ဉာဏ်သည် ကသိုက်းအာရုံနှင့် ဆန့်ကျင်ဘက်တရားတို့ကို လွမ်းမိုး ပိုး နှိပ်နင်းတတ်သောကြောင့် အဘိဘူ မည်၏။ ယင်း အဘိဘူဟုသော အာယတန အကြောင်းတရား ထင်ရှားရှိသောစာနှင့်သည် အဘိဘယတန စာနှင့် မည်၏။ တစ်နည်း – လွမ်းမိုးပိုး နှိပ်နင်းထိုက်သော ကသိုက်းအာရုံဟု ဆိုအပ်သောအကြောင်းတရားရှိသော စာနှင့်သည် အဘိဘယတနစာနှင့် မည်၏။ ကသိုက်းအာရုံကို လွမ်းမိုးပိုး နှိပ်နင်းတတ်သောကြောင့် အဘိဘူ လည်း ဟုတ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ချမ်းသာအထူး၏ တည်ရာ အာယတန လည်း ဟုတ်သောကြောင့် သမ္မယုတ်တရားနှင့် တကွ သော ရူပါဝစရစာနှင့် သည် အဘိဘယတနစာနှင့် မည်၏။ (ဒီဇွဲ၊ ၂၀၁၅၊ မန္တာရာ၁၂၁၊ အံန္တာရာ၁၇၄၂။)

ကသိုက်းအာရုံကို လွမ်းမိုးပိုး နှိပ်နင်းတတ်၏ဟူသည် သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကသိုက်းဝန်းပင် ဖြစ်ချင်ဖြစ်ပါစေ၊ ဦးခေါင်းခွံအရှိုးစုံ ကဲ့သို့ အနည်းငယ်ကြီးမားသော ကသိုက်းဝန်းပင် ဖြစ်ချင် ဖြစ်ပါစေ၊ ထို ကသိုက်းအာရုံကို လွယ်လွယ်ကူကူ မပင်မပန်း ချမ်းချမ်းသာသာဖြင့် အလိုက့်-

၁၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

သလောက် အရပ် (၁၀)မှက်နှာသို့တိုင်အောင် = အနစ်စကြေဝါယာသို့တိုင်အောင် ဖြန့်ကြက်နိုင်မှ အပွန်စျော်နှုန်းသို့ဆိုက်အောင် ပွားနိုင်မှုကို ဆိုလိုသည်။

ဘုရားရှင်သည် ဤအဘိဘာယတနစွာနှင့်တို့ကို မဟာပရီနိဗ္ဗာနသူတွေ့န် (ဒီ၂၉၂-၉၃-၉၄၏), အဘိဘာယတနသူတွေ့န် (အံရာ၁၂၅-၁၂၆၏), ဓမ္မသာဂုဏ်ပိုင်တော် (အဘိဘာ၁၆၄-၁၇၅၏) စသည့် ထိုထိပိုင်တော်တို့၏ ဟောကြားထားတော်မူခဲ့၏။

### အန္တာန္တာန့် မဟိုခြေ

သူတွေ့န်အေသနတော်တို့၏ အန္တာန္တာန့် ရုပသညီ ကော ပဟိုဒါ ရပါဝါ  
ပသာကိ ပရီလွှာနိ (ဒီ၂၉၂) စသည်ဖြင့် အန္တာန္တာကောငွာသတို့၌လည်း  
အရောင်ဝါယာကသိုက်း ရှုပွားပုံများကို ထည့်သွင်း၍ ဟောကြားထားတော်  
မူ၏။ အဘိဓမ္မ၊ ဓမ္မသာဂုဏ်ပိုင်တော် (အဘိဘာ၁၆၄-၁၇၅) ၍ကား – အန္တာန္တာ  
အရှုပသညီဟု အန္တာန္တာကောငွာသတို့၌ ဝါယာကသိုက်း ရှုကွက်ကို ဟောကြား  
ထားတော်မူခဲ့ပေ။ ထိုသို့ မဟောကြားခြင်း၏ အကြောင်းကို အငြကထာက  
ဤသို့ ရှင်းပြထား၏။

အန္တာန္တာရုပါနီ အနေဘိဘဝနိယတော် တွေ့ ပါ ကြေ ပါ ပုရုပါနေဝ်  
အဘိဘဝိတွာနိ။ တသွား တာနိ နိယမတော် ဝတ္ထွာနိတိ တကြပါ ကြေပါ  
ဝါတွာနိ။ (အဘိဒြာ၁၂၄၏)

အန္တာန္တာရုပါနီ အနေဘိဘဝနိယတော် ၁ ပဟိုဒါရုပါနီ ဝိယ အဝိဘူတတွား  
(မူလနှုံးဘဝ၏)

အဝိဘူတတွားတိ ကြော် ညာကုတ္တရာန် သဟ နိမိတ္တာနှုန်း အပွန်-  
နိဗ္ဗာတွေ့န် အာရမ္မကသု အဘိဘဝေါ န သု၏ ဝိဘူတဘာဝမန္တရေန သမ္မဝ-  
တိတိ ကတ္တာ ဝါတွား။ (အနုနှုံးဘဝ၏)

ယောဂါဝစရပုဂ္ဂိုလ်သည် အဖွဲ့ (၃) ကော်ဌာသ၍ တည်ရှိသော ကသိုက်းရုပ်တိုကို ဝဏ္ဏကသိုက်းအာရုံအဖြစ် ရွှေဗားခဲ့သော် အဖွဲ့ဌာနပေ ပရီကမ္မာဝသေန အဖွဲ့ဌာန ရွာသည် နာမ ဟောတိ၊ (ဒိဋ္ဌဌဌာဝျာ) ဟူသော အငြကထာအဖွင့်နှင့်အညီ ပရီကမ္မာဘာဝနာကား ဖြစ်နိုင်၏။ သို့သော် အဖွဲ့ဌာန ကော်ဌာသတိုက်း အရောင်ကို အာရုံယူ၍ ကသိုက်းပရီကံကို စီးဖြန်းခဲ့သော် အဖွဲ့ဌာနကသိုက်းရုပ်တိုကား ဗဟိုခွဲကသိုက်းရုပ်တိုကဲ့သို့ မထင်ရှားပေ။ ဉာဏ် ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့အဖွဲ့ ပဋိဘာဂနီမိတ်ဖြစ်ပေါ်သည်နှင့် အတူတက္ခ ဥပစာရသမာဓိအောင် အကြိမ်အနည်းငယ် ဖြစ်ပေါ်ပြီးနောက် အပွနာစျောန်အောက် ဖြစ်စေနိုင်ခြင်းသည် ကသိုက်းဝန်းအာရုံကို လွှမ်းမိုးဖိစီး နှုပ်နှင့်နှုပ်သောကြောင့်သာ ဖြစ်ရ၏။ ယင်းသို့ လွှမ်းမိုးဖိစီး နှုပ်နှင့်နှုပ်ခြင်း မှာလည်း ကသိုက်းရုပ်က ထင်ရှားပါမှုသာလျှင် ဖြစ်နိုင်၏။ ထင်ရှားမှုနှင့် ကင်းရှုံကား မဖြစ်နိုင်၏ ထိုကြောင့် အဖွဲ့ဌာနကော်ဌာသတို့ကို ကသိုက်းရုပ်က မထင်ရှားသောကြောင့် ယင်း အဖွဲ့ဌာနကသိုက်းရုပ်တို့၏ ပရီကမ္မာဘာဝနာသာ ဖြစ်နိုင်၍ ဥပစာရဘာဝနာ အပွနာဘာဝနာသည် မဖြစ်နိုင်ပေ။

ထို သုတ္တန်ပါဋ္ဌာပါတ်တို့၌လည်းကောင်း၊ ဤ အဘိဓမ္မပါဋ္ဌာပါတ်၌ လည်းကောင်း ကသိုက်းရုပ်ရှုကွက်တို့၌ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဗဟိုခွဲ ကော်ဌာသတိုက်း ဝဏ္ဏကသိုက်းရုပ်တို့တို့သာလျှင် အပွနာစျောန်သို့ ဆိုက်သည့် တိုင်အောင် လွှမ်းမိုးဖိစီး နှုပ်နှင့်နှုပ်ကုန်၏။ ဗဟိုခွဲကသိုက်းရုပ်တို့ကိုသာ လျှင် အပွနာစျောန်သို့ ဆိုက်သည့်တိုင်အောင် ပွားများ၍ ရနိုင်ကုန်၏။ ဗဟိုခွဲ ကသိုက်းရုပ်တိုက်း ထင်ရှားသောကြောင့် ဖြစ်၏။ ထိုကြောင့် ယောဂါဝရ ပုဂ္ဂိုလ်သည် အဖွဲ့ဌာနကသိုက်းရုပ်တို့၏ ပရီကမ္မာဘာဝနာကို ပွားများပြီးနောက် ဆက်လက်၍ ဗဟိုခွဲကသိုက်းရုပ်တို့၌လည်း ပရီကမ္မာဘာဝနာ ဥပစာရဘာဝ-နာ အပွနာဘာဝနာတို့ကို (အဘိဘာယတနစျောန်ကို အလိုဂျိခဲ့လျှင်) ပွားများ ရမည်သာ ဖြစ်၏။ အကယ်၍ အဖွဲ့ဌာနကသိုက်းရုပ်တို့၏ ပရီကမ္မာဘာဝနာကို ပွားများ၍ မရနိုင်သောကြောင့်လည်းကောင်း၊ အဖွဲ့ဌာနကသိုက်းရုပ်တို့၏ ပရီ-

၂၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ကမွားမှာ ပွားများရန် အလိုမရှိသောကြောင့်လည်းကောင်း၊ အဖွဲ့က  
ကသိုက်းရုပ်တို့၌ ကသိုက်းပရီကမွားမှာ မစီးဖြန်းသော ယောဂါဝစရ<sup>၁</sup>  
ပုဂ္ဂိုလ်သည် ဗဟိုဒ္ဓကသိုက်းရုပ်တို့၌သော ကသိုက်းပရီကမွားမှာ ဥပစာရ<sup>၂</sup>  
ဘာဝနာ အပွဲနာဘာဝနာတို့ကို ပွားများရ၏။

ထိုကြောင့် ဗဟိုဒ္ဓကသိုက်းရုပ်တို့ကို သုတေန်းဖြစ်စေ၊ အဘိဓမ္မားဖြစ်<sup>၃</sup>  
စေ မြေသောအားဖြင့် ဟောကြားတော်မူထိုက်သောကြောင့် ထို သုတေန်းပါဋ္ဌာ-  
တော်၍လည်းကောင်း၊ ဤ အဘိဓမ္မပါဏ်တော်၍လည်းကောင်း ဟောကြား  
တော်မူအပ်ကုန်ပြီ။ (အဘိဒ္ဓာဂရာ-ဂရာ။ မူလနို့ဘဝ။ အနုံ့ဗာဂာ-ကြည့်ပါ။)

**တ္ထေ အရွှေတဲ့ အရှုပသညီတိ အလာဘိတာယ ဝါ အနတ္ထိကတာယ  
ဝါ အရွှေတဲ့ရူပေ ပရီကမွာသညာဝိရဟိတောာ။ (အဘိဒ္ဓာဂရာ။)**

ဤကား အဖွဲ့က ကောငွာသတို့၌ ကသိုက်းရုပ်စျောန်တို့ကို အားထုတ်  
သော်လည်း မရနိုင်သောပုဂ္ဂိုလ် သို့မဟုတ် အရွှေတဲ့ ကောငွာသတို့ ကသိုက်း  
ရုပ်စျောန်တို့ကို ရရှိအောင် ပွားများအားထုတ်ခြင်း၏ အလိုမရှိသော ပုဂ္ဂိုလ်တို့  
အတွက် ဖွင့်ဆိုချက်တည်း။

သို့သော်။ ဝိမောက္ဂကထာ၍ကား အဖွဲ့က ကောငွာသတို့၍လည်း  
ကသိုက်းရုပ်စျောန်တို့ကို ရရှိအောင် ကြီးစားအားထုတ်လို့သော ယောဂါဝစရ<sup>၄</sup>  
ပုဂ္ဂိုလ်တို့အတွက် ကသိုက်းရုပ်စျောန်တို့ကို ရရှိနိုင်ကြောင်း လာရှိပေသည်။  
(အံရာဝ၆၆။ အံဒ္ဓရာဂရာ။ အံနှို့ရာဂရာ။ အဘိဒ္ဓာဂရာ-တို့၍ ကြည့်ပါ။)

**အရွှေတဲ့ ရူပသညီ (အရှုပသညီ) ။ကော ပဟိုဒီ ရူပါနီ ပသာတိ  
ပရိတ္တာနီ (အပွဲမာကာနီ) သုဝဏ္ဏုဗ္ဗာနီ။**

(ဒီ၂၉၅။ အံရာဝ၂၇-၂၆၆။ အဘိဝ၁၅၅-၁၆၆။)

ဤ အဘိဘာယတနစျောန်တို့ အောက်ပါအတိုင်း ကသိုက်းအာရုံ  
(၄)မျိုး လာရှိ၏။

- ၁။ ပရိတ္တ = မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုက်းဝန်း၊  
 ၂။ အပွဲမှာက = တိုးပွားအောင် ဖြန့်ကြက်အပ်ပြီးသော ကသိုက်းဝန်း၊  
 ၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုက်းဝန်း၊  
 ၄။ ဒုဓဏ္ဏ = အရောင်အဆင်း မလှသော ကသိုက်းဝန်း၊
- ဤသို့လျင် ကသိုက်းအာရုံ (၄)မျိုး လာရှိ၏။ ထိုတွင် –
- ၁။ ပရိတ္တ = မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုက်းဝန်း၊ ရှုပ်သည် ပိတက်စရိတ်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။  
 ၂။ အပွဲမှာက = တိုးပွားအောင် အတိုင်းအတာ ပမာဏမရှိ ဖြန့်ကြက်-အပ်ပြီးသော ကသိုက်းရှုပ်သည် မောဟစရိတ်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။  
 ၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုက်းဝန်း၊ ရှုပ်သည် ဒေါ-သစရိတ်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။  
 ၄။ ဒုဓဏ္ဏ = အရောင်အဆင်း မလှသော ကသိုက်းဝန်း၊ ရှုပ်သည် ရာဂရိတ် ထူပြောများပြားသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏။ (အဘိဓားသုတေသန၏)

### ဉာဏ်တကာသိုက်းသို့

တော်တဲ့ ဘိက္ခဝေ ကူးမေသံ အငြောင်း အဘိဘာယတနာနဲ့ ယုဒ္ဓိုး အဏ္ဍာတဲ့ အရှုပသည် တော့ ပတို့စွဲ ရုပါနီ ပသာတိ ဉာဏ်တာနဲ့ ဉာဏ်တဝဏ္ဏာနဲ့ ဉာဏ်တာနဲ့သာနဲ့ တာနဲ့ အဘိဘုယျ “ဇနာမိ ပသာမိ”တိ စံ သည် ဟောတိ။ (အံရာဝင်။ ပထမကောသလသုတေ။)

ရဟန်းတို့ . . . ဤ အဘိဘာယတနစာနဲ့ (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဏ္ဍာတဲ့သန္တာနဲ့ တည်ရှိသော ကောငွာသတို့၏

JJ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အဆင်းရှပ်တို့ကို မရှုမှု၍ ဗဟိုခွဲ၍ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသော အရောင်ရှိသော ဖြူသောကသိုက်းရှပ်တို့ကို ရှု၏။ ထိုကသိုက်းရှပ်တို့ကို လူမ်းမိုး၍ “ငါသိ၏၊ ငါမြင်၏”ဟု ညှိသို့ အမှတ်သညာ ရှု၏။ ညှိ အဘိဘာ-ယတနစာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။ (အံရာရဝင်။)

အထက်ပါ ဒေသနာတော်နှင့်အညီ ဝဏ္ဏကသိုက်း လေးမျိုးတို့တွင် ဉာဏ် = အဖြူရောင်ကသိုက်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူးကြည့်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုက်းတစ်ခု ဖြစ်၏။ ထိုကြောင့် ဉာဏ်တကသိုက်းရှုကွက်ကို ဦးစားပေး၍ တင်ပြပေါ်။

၁။ အာနာပါန စတုတေသနာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်-ခြည့်စွမ်းအင်များ ပြီးပြီးပြက်ပြက် တလက်လက် တောက်ပလာသော အခါ –

၂။ အဲမြတ် (၃၂)ကောငွာသတို့ကို သိမ်းဆည်းပါ။

၃။ မိမိ၏ ရွှေတည့်တည့်တွင် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိသော ဗဟိုခွဲ (၃၂)ကောငွာသတို့ကို သိမ်းဆည်းပါ။

၄။ ထိုဗဟိုခွဲ (၃၂)ကောငွာသတို့တွင် အရိုးစုံကောငွာသကို သိမ်းဆည်းပါ။ (ပဋိကူလအားဖြင့် နှလုံးသွင်းလိုကလည်း သွင်းပါ။ မသွင်းလိုကလည်း ယင်းအရိုးစုံကို သိမ်းဆည်းရုံ သိမ်းဆည်းပါ။)

၅။ ထို ဗဟိုခွဲ အရိုးစုံ၏ အဖြူဗုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုံအားလုံး ဖြူနေသော အရိုးစုံအားလုံးကို ခြိုင်၍ သို့မဟုတ် ဦးခေါင်းခွံအရိုးစုံ အာရုံးယူ၍ ဉာဏ်တက် = အဖြူ။ အဖြူဟု နှလုံးသွင်းပါ။

အသင်သူတော်ကောင်းသည် အကယ်၍ စိတ်အားထက်သန်ပါက အဲမြတ်အရိုးစုံ၌ ပဋိကူလအားဖြင့် နှလုံးသွင်းပြီး၍ ပထမစာန်သို့ ဆိုက်ပြီး သောအခါ ယင်းအရိုးစုံသည်လည်း ဖြူလာသောအခါ ထိုအဖြူရောင်၍

ပရီကမ္မဘဝနာကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ အမျှတွကသိုက်းရပ်၌ အပွဲနာစျောန်သို့ ဆိုက်သည်တိုင်အောင် ရူမရဖြစ်နေပါက သို့မဟုတ် မရှုလိုပါက ပရီကမ္မသမာဓိမျှကိုသာ ထူထောင်ပြီးနောက် ဗဟိုဒ္ဓ အရိုးစုကောငွာသ၏ အဖြူရောင်ကို အာရုံယူ၍ ဉာဏ်တော် အဖြူရောင်ကသိုက်းကို ဆက်လက် ရှုရမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဗဟိုဒ္ဓ အရိုးစုကောငွာသမှပင် ဉာဏ်တကသိုက်းသို့ သွားလိုကလည်း အထက်ဖော်ပြပါ အစီအစဉ်အတိုင်း ရှုနိုင်ပါသည်။ ဗဟိုဒ္ဓ အရိုးစုကောငွာသကို ပဋိကူလအားဖြင့် နှလုံးသွင်းခြင်းသည်ကား ပဋိကူလ မန်သိကာရကမ္မာန်းကိုလည်း စီးဖြန်းတတ်စေ၊ အရိုးစုကောငွာသလည်း ခိုင်ခုံစေ၊ အရိုးစုကောငွာသလည်း ဖြူလာစေဟုသော ဦးတည်ချက်တို့ဖြင့် နှလုံးသွင်းခြင်းသာ ဖြစ်သည်။ ပဋိကူလအားဖြင့် နှလုံးမသွင်းဘဲ ဉာဏ်တကသိုက်းသို့ တိုက်ရှိက်သွားလိုကလည်း သွားနိုင်သည်သာ ဖြစ်သည်။ ဗဟိုဒ္ဓ အရိုးစု၏ အထူးသဖြင့် ဦးခေါင်းခုံ၏ အဖြူရောင်ကို အာရုံယူ၍ ဉာဏ်တော် = အဖြူ။ အဖြူဟု ရှုသောအခါ ထိုအဖြူရောင်အာရုံ၍ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။

အာနာပါနစတုတ္ထစျောန်စသော ရွေးရွေး ဘာဝနာသမာဓိတို့၏ အားကြီးသော မြို့ရာ = ဥပန်သယယသတို့စသော ပစ္စယသတိတိဖြင့် ကျေးဇူးပြုပေးမှ အရှိန်အဝါသတို့ထူးကြီးကို ဆက်ခံထားရသော အသင် သူတော်ကောင်း၏ ဉာဏ်တကသိုက်း ဘာဝနာစိတ်သည် အဖြူရောင်အာရုံ၍ ြိမ်ဝပ်စွာကပ်၍ တည်နေမည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင်အာရုံ၍ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ြိမ်ဝပ်စွာကပ်၍ တည်နေပါက အရိုးစုကောငွာသပျောက်၍ အဖြူရောင်ကသိုက်းဝန်းသက်သက်သာ ကျွန်းရှုနေမည်ဖြစ်သည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင် ကသိုက်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာသော အဖြူရောင်ကသိုက်းဝန်းကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟ-

၂၄ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

နိမိတ်သို့ မဆိုက်မီ အရိုးစုနိမိတ်အားလုံးကား ဆွတ်ဆွတ်မဖြူမီ ပရိကမ္မနိမိတ် ချဉ်းသာတည်း။

အကယ်၍ အသင်သူတော်ကောင်းသည် ဤသာသနာတော်တွင်း၌ ရွေးရွေးဘဝများကဖြစ်စေ သို့မဟုတ် ရွေးရွေးဘူရားရှင်တို့၏ သာသနာတော် တွင်း ဘဝထိုတိုကဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဉာဏ်တကသိုက်း ပါရမီ ကုသိလ်အဆောက်အဦရှိသူ ဖြစ်ပါက အဖြူရောင် ဉာဏ်တကသိုက်းဝန်းမှာ အထူးကြီးစား၍ မဖြန့်ရတော့ဘဲ ဉာဏ်တို့မိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ အဖြူရောင် ဉာဏ်တကသိုက်းဝန်းကို စိုက်၍ အဖြူ အဖြူဟု ရှုနေစဉ်မှာပင် ယင်းအဖြူရောင် ဉာဏ်တကသိုက်းဝန်းသည် အရပ် (၁၀)မျက်နှာသို့တိုင်အောင် လွယ်ကူစာ ပြန်သွားမည် ဖြစ်ပေသည်။

အကယ်၍ အဖြူရောင်ကသိုက်းဝန်းမှာ ပြန်ကျယ်၍ မသွားပါက ထို အဖြူရောင်ကသိုက်းဝန်းကိုပင် ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင်တောက်ပလာသည့်တိုင်အောင် ယင်း ဉာဏ်တကသိုက်းဝန်းကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူး သန့်ရှင်းကြည်လင် တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ ယင်း ပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစုံနှစ်သမာဓိသို့ကား ဆိုက်နိုင်၏။ သို့သော် ယင်းသမာဓိမှာ မခိုင်ခံဘဲ အရှည်မတည်တဲ့ ဖြစ်တတ်၏။ ထိုကြောင့် ယင်း ပဋိဘာဂနိမိတ်ကို သမာဓိ အရှည်ခိုင်ခံတည်တဲ့ရေးအတွက် တိုးပွားအောင် ပြုလုပ်သင့်ပေသည်။

ယင်း အဖြူရောင်ဉာဏ်တကသိုက်း ပဋိဘာဂနိမိတ်အာရုံ၍ ဘာဝနာ စိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ြိမ်ဝပ်စွာကပ်၍ တည်နေသောအခါ “အဖြူရောင်ကသိုက်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ” ဤသို့စသည်ဖြင့် မိမိ၏ ဥက်အာနှင့်ဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက်နှစ်သစ်

စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြေကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက် နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုက်းဝန်းကို မဖြန့်ပါနှင့် ပိုင်းခြား၍ သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြေကာ ဖြန့်လိုက်သဖြင့် ကသိုက်း-ဝန်းသည် ပြန့်သွားခဲ့သော ယင်းကသိုက်းဝန်းသည် အနည်းငယ် လှပ်ရှားသွား တတ်၏။ ထိုအခါ ထိုကသိုက်းဝန်းကို ဤမြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ကသိုက်းဝန်းသည် ဤမြိမ်သက်သွားမည် ဖြစ်သည်။ ဤမြိမ်သက်သွားပါက ရွေးနည်းတူ ပိုင်းခြား၍ အဓိဋ္ဌာန်ပြေကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။ တစ်စတစ်စ ကသိုက်းဝန်းသည် ကျယ် ပြန့်လာသောအခါ “တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ” ဤသို့စ-သည်ဖြင့် တိုးခဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုက်းဝန်းကို အရပ် (၁၀)-မျက်နှာသို့ အတိုင်းအတာပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်-နှာ၏ မည်သည့်အရပ်ကိုမဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အားဖြင့် ဗဟိုမြို့ နှစ်ဌာနလုံး၌ သဏ္ဌာန်ပြုပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည် ရှိနေသောအခါ ထိုအဖြူရောင်ကသိုက်းအာရုံး၌ ဘာဝနာစိတ်သည် ဤမြိမ်ဝိုင်းစွာ ကပ်၍ တည်နေအောင်၊ လှပ်ရှားနေပါက လှပ်ရှားနေသော အဖြူ-ရောင်ကသိုက်းအာရုံလည်း ဤမြိမ်ဝိုင်းသွားအောင် ဖြန့်ကြက်ပြီးသော ယင်း အဖြူရောင် ကသိုက်း၏ တစ်နေရာ၌ တိုက်နံရုံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲ ထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်း အဖြူရောင်ကသိုက်းအာရုံ၌ ဘာဝနာစိတ်သည် ဤမြိမ်ဝိုင်းစွာကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုက်းမှာလည်း လှပ်ရှားမှုမရှိတော့ဘဲ ဤမြိမ်ဝိုင်းလာမည် ဖြစ်၏။ ဘာဝနာစိတ်လည်း ဤမြိမ်သက်လာ၍ အဖြူရောင် ကသိုက်းလည်း ဤမြိမ်ဝိုင်းလာသောအခါ ယင်း အဖြူရောင်ကသိုက်းမှာ ဆွဲတွေ့ဖြော်၍ အထူး ကြည်လင်သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင် ကသိုက်းဝန်းနိမိတ်ကို တိုးပွားအောင် ပြုလုပ်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုက်းပဋိဘာဂနိမိတ်တည်း။ ထိုအဖြူရောင်ကသိုက်း ပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီခန့် နှစ်နာရီခန့် စသည်ဖြင့် ဤမြိမ်ဝိုင်းစွာကပ်၍

၂၆ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

တည်နေအောင် အဖြူ။ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်း ပဋိဘာဂနိမိတ်-ကိုပင် ထပ်ကာထပ်ကာ နှုလုံးသွင်းနေပါက ရှုနေပါက ထို ပဋိဘာဂနိမိတ် အာရုံး၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း နှစ်မြိုပ်နေသော ဘာဝနာစိတ်ဝယ် စျော်အဂီ(၅)ပါးလည်း အလွန် ထင်ရှားနေ မည်။ အားရှိုနေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျော်သမာဓိသို့ ဆိုက်ရောက် ပြီ ဖြစ်သည်။

### ချွောန်အကို (၅) ပါး

- ၁။ ဝိတက် = အဖြူရောင်ကသိုက်းပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှုံးရှုတင်ပေးခြင်းသဘော။
- ၂။ ဝိစာရ = အဖြူရောင်ကသိုက်းပဋိဘာဂနိမိတ်အာရုံကို “အဖြူ အ-ဖြူ”ဟု ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
- ၃။ ဝိတိ = အဖြူရောင်ကသိုက်းပဋိဘာဂနိမိတ်အာရုံကို နှစ်သက် ခြင်းသဘော။
- ၄။ သုခ = အဖြူရောင်ကသိုက်းပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
- ၅။ ကက္ဂတာ = အဖြူရောင်ကသိုက်းပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်း ပေါ်သို့ စိတ်ကျေရောက် တည်ငြိမ်နေခြင်းသဘော။

ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျော်အဂီဟု ခေါ်ဆို၍ ယင်း စျော်အဂီတို့၏ အပေါင်းအစုကို စျော်ဟု ခေါ်ဆိုသည်။ ယင်းပထမစျော် သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နှင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နှင်းသောအခါ အာနာပါနကမ္မာာန်း၌ ရေးသားတင်ပြခဲ့သည့် အတိုင်း ဒုတိယစျော် တတိယစျော် စတုတွေစျော်တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။

### ခတ္တန္တနည်း - ချာန် (၄) ပါး

- ၁။ ဝိတက်-ဝိစာရ-ပိတိ-သူခ-မကဂ္ဂတာ ဟူသော စျာန်အရို့ (၅)ပါး ရှိသော ပထမစျာန်၏  
၂။ ပိတိ-သူခ-မကဂ္ဂတာ ဟူသော စျာန်အရို့ သုံးပါးရှိသော ဒုတိယစျာန်၏  
၃။ သူခ-မကဂ္ဂတာ ဟူသော စျာန်အရို့ နှစ်ပါးရှိသော တတိယစျာန်၏  
၄။ ဥပေကွာ-မကဂ္ဂတာ ဟူသော စျာန်အရို့ နှစ်ပါးရှိသော စတုတ္ထစျာန်၏။

### ပဋိကန်ည်း - ချာန် (၅) ပါး

- ၁။ ဝိတက်-ဝိစာရ-ပိတိ-သူခ-မကဂ္ဂတာ ဟူသော စျာန်အရို့ (၅)ပါး ရှိသော ပထမစျာန်၏  
၂။ ပိစာရ-ပိတိ-သူခ-မကဂ္ဂတာ ဟူသော စျာန်အရို့ (၄)ပါး ရှိသော ဒုတိယစျာန်၏  
၃။ ပိတိ-သူခ-မကဂ္ဂတာဟူသော စျာန်အရို့ (၃)ပါး ရှိသော တတိယစျာန်၏  
၄။ သူခ-မကဂ္ဂတာဟူသော စျာန်အရို့ (၂)ပါး ရှိသော စတုတ္ထစျာန်၏  
၅။ ဥပေကွာ-မကဂ္ဂတာဟူသော စျာန်အရို့ (၂)ပါး ရှိသော ပဋိမစျာန်၏။

ဤပဋိကန်ည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုတ္ထနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တဲ့ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျေတ်ထိုက်သသူ နတ် လူ ပြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိက်နှင့်လျော်ညီစွာ ဉာဏ်နှုန်သူ တို့အား ပဋိကန်ည်းကို ဉာဏ်ထက်မြှက်သသူ တို့အား စတုတ္ထနည်းကို ဟောကြား တော်မူသည်။ ရှုပါဝစရစျာန်များတည်း။ ရှုပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆုံးလို၏။ ဤ၌ကား ရှုပါဝစရဘုံအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား

၂၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတဲ့ (၂)

မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိကို ထူ-  
ထောင်နေခြင်းသာ ဖြစ်သည်။

ပထိဒ္ဓ အရှိုးစုကောင္းသကို အာရုံယူကာ ဉာဏ်တော် = အဖြူရောင်-  
ကသိုက်းကို စတုတွေစာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝုံး နိုင်နိုင်-  
နှင့်နှင့် ပွားများပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အနွေတွေ အရှိုးစု၏  
အဖြူရောင်ကို အာရုံယူကာ ဉာဏ်တော်သို့က်းကို စတုတွေစာန်သမာဓိသို့  
ဆိုက်သည်တိုင်အောင် ဆက်လက်ကာ ပွားများအားထုတ်ပါ။ ထိုနောင် –

၁။ အကျဉ်းပန်း စံပယ်ပန်း မြတ်လေးပန်းတို့ကဲ့သို့ ဖြူသော ပန်းများ၌-  
သော်လည်းကောင်း၊

၂။ အဖြူရောင် အဝတ်ပိတ်စဉ်သော်လည်းကောင်း၊

၃။ အဖြူရောင် စတဲ့၌သော်လည်းကောင်း၊

၄။ စကျင်ကျောက်ကဲ့သို့ အဖြူရောင် ကျောက်ပြားများ၌သော်လည်း-  
ကောင်း၊

အဖြူရောင်ကသိုက်းနိမိတ်ကို ရယူနိုင်ပေသည်။

အရှိုးစုကောင္းသည့် အဖြူရောင်ကသိုက်းကို စတုတွေစာန်သမာဓိသို့  
ဆိုက်သည်တိုင်အောင် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ထား-  
ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖြူနေသည့် မည်သည့်အရာဝတ္ထုကိုမဆို  
သီးသန့် အဖြူရောင်ကသိုက်းဝန်း မပြုလုပ်တော့ဘဲ ယင်းအရာဝတ္ထု၏ အဖြူ-  
ရောင်သက်သက်ကိုသာ နှုလုံးသွင်းလိုက်ပါက တစ်ခကာအတွင်းမှာပင် အဖြူ-  
ရောင်ကသိုက်းဝန်း ဖြစ်ပေါ်လာကာ အထူး ကြိုးစားပြီး မဖြန့်ကြော်ရတော့ဘဲ  
ကသိုက်းဝန်းမှာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် လွှယ်လင့်တကူ ပုံးနှံ-  
သွားတတ်ပေသည်။ ထိုအခါ ပထမစာန်သမာဓိမှာသည် စတုတွေစာန်သမာဓိ-  
သို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ပါလေ။

## နိုလကာသိုက်း = အညီစရောင်ကသိုက်း

အညီရောင်ကသိုက်းကို ပွားများအားထုတ်လိုသော ယောဂါဝစရု-ပုဂ္ဂိုလ်သည် – ဉွှေဒါတကသိုက်း စတုတွေစုန်းသမာဓိကို တစ်ဖန် ပြန်လည် ထူထောင်ပါ။ (၃၂)ကောင့်သတိုကို တစ်ဖန် ပြန်သိမ်းဆည်းပါ။ မိမိရွှေတွင် ထိုင်နေသော ယောဂါဝစရုပုဂ္ဂိုလ်တစ်ခိုး၏ အညီရောင်ဆံပင်ကို လုမ်းအာရုံ-ယူပါ။ ယင်း အညီရောင်ဆံပင်ကို ဉာဏ်၌ ထင်ထင်ရှားရှား တွေ့မြင်လာ-သောအပါ – **နိုလ - နိုလ - အညီ - အညီ** – ဟု နှလုံးသွင်းနေပါ။ ရွှေးရွှေး ဘာဝနာသမာဓိတို့က အားကြီးသော မှိုရာဥပန်သယယပစ္စယသဲ့ဖြင့် ကျေးဇူးပြုမှုကို ဆက်ခံရသော နိုလကသိုက်း ပရိကမ်သမာဓိသည်လည်း အရှိန်အဝါ အားကောင်းလာကာ မကြာမိ အချိန်ကာလအတွင်းမှာပင် ဆံပင်ကို မတွေ့တော့ဘဲ အညီရောင်ကသိုက်းဝန်းကိုသာ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်းအညီရောင်ကသိုက်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

ပရိကမ္မာနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးပါး, ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပွဲနာဘာဝနာဟူသော ဘာဝနာသုံးပါး, ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပွဲနာသမာဓိဟူသော သမာဓိသုံးပါးတို့ကို အစဉ်အတိုင်း ရသည်တိုင်အောင် ရွှေးဉွှေးနှင့်အောင် ဆိုခဲ့ပြီးသည့်-အတိုင်း ဆက်လက် နှလုံးသွင်းပါ၊ သမာဓိကို ထူထောင်ပါ။

ပကတိသော ဆံပင်နိမိတ်ကို ဆံပင်အဖြစ်နှင့်သာ တွေ့မြင်နေပါက ယင်းဆံပင်နိမိတ်မှာ ပရိကမ္မာနိမိတ်ပင် ဖြစ်၏။ ယင်းဘာဝနာမှာ ပရိကမ္-ဘာဝနာ, ယင်းသမာဓိမှာ ပရိကမ္မသမာဓိသာ ဖြစ်၏။ တစ်ဖန် သမာဓိကို ဆက်လက် ထူထောင်လိုက်ရာ ဆံပင်ကို မတွေ့တော့ဘဲ ကသိုက်းဝန်းအဖြစ် ယောဂါ၏ ဉာဏ်တွင် ထင်လာတတ်၏။ ယင်းသို့ ထင်လာသော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်၌ကား ကသိုက်းအဖြစ်အောင် အာရုံယူကာ သမာဓိကို ဆက်လက်ထူ-

ထောင်ခဲ့သော် ယင်းဘာဝနာမှာ ပရီကမ္မဘာဝနာ၊ ယင်းသမာဓိမှာလည်း ပရီကမ္မသမာဓိပင် ရှိနေသေး၏။ ယင်းညွှဟနိမိတ်ကိုပင် အာရုံယူနေသော သမာဓိမှာ တဖြည်းဖြည်း ရင့်ကျက်လာသောအခါ နိမိတ်မှာ ညွှဟနိမိတ်မှ ပဋိဘာဂနိမိတ်အဆင့်သို့ ကူးပြောင်းသွား၏။ ပဋိဘာဂနိမိတ်ကား ကသိုက်း- ဝန်းမှ လွှတ်၍ ကောင်းကင်၍ တည်နေသော ကြုံနှစ်လာပတ္တများပြင့် ဖြီးသော ယပ်ဝန်းအတူ ထင်လာ၏။ ဤအခိုက်၍သည်း ပရီကမ္မဘာဝနာ၊ ပရီကမ္မ- သမာဓိပင် ရှိနေသေး၏။ သို့သော် ယင်းသမာဓိကို ရင့်ကျက်အောင် ဆက်လက် ထူထောင်ခဲ့သော် ပဋိဘာဂနိမိတ်မှာ ကြည်လင်တောက်ပသည်ထက် ပို၍ ကြည်လင်တောက်ပလာတတ်၏။ ယင်းနိမိတ်အာရုံး ဘာဝနာစိတ်သည် ခုခါ နစ်မြှုပ်နေတတ်၏။ မနစ်မြှုပ်မိအဆင့်တွင်ရှိနေသာ သမာဓိမှာ ဥပစာရသမာဓိ- ဖြစ်၏။ ဘာဝနာမှာ ဥပစာရဘာဝနာ ဖြစ်၏။ အကယ်၍ ယင်းနိမိတ်အာရုံး ဘာဝနာစိတ်က နစ်မြှုပ်နေခဲ့သော် ယင်းနစ်မြှုပ်နေသော သမာဓိမှာ အပွနာ- စျာန်သမာဓိ ဖြစ်၏။ ယင်းဘာဝနာမှာ အပွနာဘာဝနာ ဖြစ်၏။ သို့သော် ယင်းအပွနာသမာဓိမှာ ကြာရှည်စွာ မတည်တဲ့ ရှိတတ်၏။ ကြာရှည်စွာ တည်တဲ့နိုင်ရေးအတွက် ယင်းဥပစာရသမာဓိအခိုက်မှာ ဖြစ်စေ၊ အပွနာစျာန်- သမာဓိအခိုက်မှာ ဖြစ်စေ ကသိုက်းဝန်းကို အရပ် (၁၀)မျက်နှာသို့တိုင်အောင် အဆုံးအစ မရှိအောင် ဖြန့်ကြက်အပ်ပေသည်။ ယင်းသို့ ဖြန့်ကြက်ပြီးနောက် ရရှိလာသော ကသိုက်းရပ်တွင် မိမိရှေ့တည့်တည့်စွိတည်ရှိသော အညီရောင်- ကသိုက်း တစ်နေရာကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် အပွနာစျာန်သမာဓိသို့ ဆိုက်နိုင်၏။ ယင်းသမာဓိကား ကြာရှည်စွာ တည်တဲ့- နိုင်၏။ ဤသို့ ကသိုက်းဝန်းကို ဖြန့်ကြက်ပြီးရာအခါ၍သည်း –

- ၁။ ပရီကမ္မနိမိတ်၊ ညွှဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးမျိုး၊
- ၂။ ပရီကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပွနာဘာဝနာဟူသော ဘာ- ဝနာသုံးမျိုး၊
- ၃။ ပရီကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပွနာသမာဓိဟူသော သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိနိုင်ပေသည်။

စတုတ္ထစျော်သမာဓိသို့တိုင်အောင် သမာဓိကို ဆက်လက်ထူထောင်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော အဖွဲ့တွေ ဆံပင်ကောငွာသကို အာရုံယူကာ ပုံစံ-တူပင် ရှုကြည့်ပါ။ စတုတ္ထစျော်သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်နိုင်သည်သာ ဖြစ်ပေသည်။ ထိုနောင် ဗဟိုခွဲ သည်းခြေကောငွာသကို အာရုံယူကာ အညီရောင်ကသိုက်းကို ပုံစံတူပင် ပွားများနိုင်ပါသည်။ စတုတ္ထစျော်-သမာဓိအထိ ဆိုက်နိုင်ပေသည်။ ဗဟိုခွဲ သည်းခြေကောငွာသွှေ့နဲ့လကသိုက်းကို စတုတ္ထစျော်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပြီး သောအခါ အဖွဲ့သည်းခြေကို အာရုံယူကာ ပုံစံတူပင် ရှုနိုင်ပေသည်။ ယင်းကဲ့သို့ အောင်မြင်မှုကို ရရှိသောအခါ အောက်မဲညိုပွင့်ကဲ့သို့သော ပန်းတစ်ပွင့်ကို သို့မဟုတ် မြော်ညိုကဲ့သို့သော ပန်းတစ်ပွင့်ကို အာရုံယူကာ အညီရောင်ကသိုက်းကို ပွားများအားထုတ်ကြည့်ပါ။ ယင်း အညီရောင်ပန်းတစ်ပွင့်ကလည်း ယောဂါဝစပုဂ္ဂရှိလိုက် ဘာဝနာစိတ်ကို စတုတ္ထစျော်သမာဓိသို့ ဆိုက်သည်တိုင်အောင် အားကြံးသော မြို့ရာ အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မကူပန်သုယပစ္စယသူ့ဖြင့် ကျေးဇူးပြုနေမည်သာ ဖြစ်ပေသည်။ ပန်းတစ်ပွင့်မှ စတုတ္ထစျော်သမာဓိဟူသော ဘာဝနာအနှစ်ကို ထုတ်ယူလိုက်ခြင်းပင် ဖြစ်၏။ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနီသောမန်သိကာရရှိသူကို စျော်ကဲ့သို့လ်ကဲ့သို့သော (ဝိပသနာကုသိုလ်ကဲ့သို့သော) အဆင့်မြင့်မားလှသော ကုသိုလ်တရားတို့က အမြှတမ်း စောင့်ကြီးလျက်ပင် ရှုနေကြပေသည်။

အလားတူပင် –

၁။ အညီရောင် အခြားပန်းပွင့်များ,

၂။ အညီရောင် အဝတ်စများ,

၃။ မျက်စဉ်းညီကျောက်ကဲ့သို့သော အညီရောင်ကျောက်များ -

၌ကဲ့သို့သော အညီရောင် အရာဝတ္ထုများကို အာရုံယူကာ ပုံစံတူပင် ရှုကြည့်ပါ။

၃၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတဲ့ (၂)

## ပါတာကသို့က်း = အဝါရောင်ကသို့က်း

မိမိ ရရှိထားပြီးသည့် စတုတွေစူာန်သမာဓိ တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ထိုသမာဓိကြောင့် လင်းရောင်ခြည်များ ပြီးပြီးပြုက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည် အကူအညီဖြင့် အဖွဲ့ သို့မဟုတ် ဗဟို (၃၂)ကောငွာသတို့တွင် အဆီးခဲ့၏ သို့မဟုတ် ကျင်ငယ်၏ အဝါရောင်ကို အာရုံယူကာ —

**ပါတက် - ပါတက် - ပါတက် - အဝါ - အဝါ - အဝါဟု နှလုံးသွင်းပါ။**

ကြွင်းသော အချက်အလက်များကို ဉာဏ်ပါတက်သို့က်း၊ နီလကသို့က်း- တို့၏ ဆိုခဲ့သည့် အကြောင်းအရာများကို နည်းမြို့၍ သိရှိပါလေ။ စတုတွေစူာန်- သမာဓိသို့ဆိုက်အောင် အဖွဲ့ ကျင်ငယ်၊ ဗဟို ကျင်ငယ် နှစ်မျိုးလုံး၌ တစ်လှည့်စီ ပွားများပါ။

ကျင်ကြီး ကျင်ငယ်တို့သည် သဘာဝအားဖြင့် အလွန် စွဲရှာစက်ဆုပ်- ဖွယ်ကောင်းသော ကောငွာသများပင် ဖြစ်ကြ၏။ မည်မျှပင် စွဲရှာစက်ဆုပ်- ဖွယ်ကောင်းသော ကောငွာသပင် ဖြစ်ချင်ဖြစ်ပါစေ၊ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနီသောမန်သိကာရ တရားသည် ထင်ရှားတည်ရှိနေသည်ဖြစ်အံ့၊ ထိုကျင်ကြီးသည် သို့မဟုတ် ထိုကျင်ငယ်သည် အဝါရောင်ဖြစ်ပါက ဝါရွှေသော အရောင်ရှိသော ထိုကျင်- ကြီးက သို့မဟုတ် ထိုကျင်ငယ်က ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စတုတွေ- စူာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မကူပနီသုယာပစ္စယသတို့- ဖြင့် အားကြီးသော မှိုရာအာရုံအကြောင်းတရားအဖြစ် ပုဂ္ဂတည်ကာ ကျေးဇူး- ပြုပေးနေမည်သာ ဖြစ်ပေသည်။ ယင်းစတုတွေစူာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြုကာ ဝိပဿနာသို့ ကူးခဲ့သော ပါရမီအားလျှော့စွာ အရဟတ္တ- ဖို့လ်သို့တိုင်အောင်ပင် ဆိုက်ရောက်နိုင်ပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျှက်ရှိသော အသင်သူတော်ကောင်းသည်လည်း ယောနီ- သောမန်သိကာရကို အမြှေတမ်း မွေးမြှေပါ။ အနှစ်သာရ ဘာမျှ ရှာမရသော

ခန္ဓာဒီမှုအတွင်းမှ ဘာဝနာဟူသော အနှစ်သာရကို ရရှိအောင် ထုတ်ယူ-  
တတ်ပါစေ၊ တန်ဖိုးရှိသော ဘဝတစ်ခုဖြစ်အောင် ကြီးပမ်းပါလေလေ့။

## ပန်းပိတောက်နှင့် ငံချွေ့ပါ

ပိတောက်တွေ ရွှေရည်လူးသည့်။ အတာကူးသည့် လတန်ခုး-  
ဝန်းကျင်တွင် ပင်လုံးကျတ် ဖူးပွင့်ဝေဆာလျက်ရှိကြသော ပန်းပိတောက်နှင့်  
ငံချွေ့ပါတို့က ယခုကဲ့သို့ အဝါရောင် ပိတကသိုက်းကို စတုတွေစာန်သမာဓိသို့  
ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ထားပြီးသည့် သူတော်ကောင်း-  
တစ်ဦးဗို “လာစမ်းပါ ရှိကြည့်တွေစမ်းပါ”ဟု ဖိတ်ခေါ်နေသကဲ့သို့ ရှိကြ၏။  
အဝါရောင် ပိတကသိုက်း၌ စတုတွေစာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်  
အဝါးဝစ္စာ နိုင်နိုင်နှင့်နင်းနင်း လေ့ကျင့်ထားပြီးသည့် အချို့သော ယောဂါဝစရ-  
ပုဂ္ဂိုလ်တို့သည် ပင်လုံးကျတ် ပွင့်နေသော ပန်းပိတောက်တို့ကို တွေ့မြင်ရ-  
သောအခါ့်လည်းကောင်း၊ ပင်လုံးကျတ် ပွင့်နေသော ငံချွေ့ပါတို့ကို တွေ့မြင်-  
ရသောအခါ့်လည်းကောင်း ရွေးရွေး ဘာဝနာသမာဓိတို့၏ အကူအညီကို  
ယူ၍ ဖြစ်စေ၊ မယူဘဲနှင့်ပင် ဖြစ်စေ ယင်းပင်လုံးကျတ် ပွင့်နေသော ပန်းတို့၏  
အဝါရောင်ကို ပိတကသိုက်းနိမိတ်အဖြစ် လုမ်း၍ အာရုံယူလိုက်ပါက အချိန်  
အနည်းငယ်အတွင်းမှာပင် တစ်လောကလုံးကို အဝါရောင်ဖြင့် လွှမ်းခြားထား-  
သည်ကို တွေ့မြင်ရကာ စတုတွေစာန်သမာဓိသို့တိုင်အောင် အဆင့်ဆင့်သော  
သမာဓိကို လွှယ်ကူစွာပင် ထူးထောင်ရရှိကြသော ဟူ၏။ ယင်းသမာဓိကို  
ကားစီးကာ သွားလျက်ပင် လေ့ကျင့်၍ ရတတ်ကြ၏။ နည်းမှန်လမ်းမှန်  
နှုလုံးသွင်းတတ်သည့် ယောနိသောမန်သိကာရတရား ထင်ရှားရှိနေသည့်  
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ အဝါရောင် ဝတ်စုံတစ်ခုကလည်း ပိတ-  
ကသိုက်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏။ အဝါရောင် ဆေးဒန်းမြင်း-  
သီလာ ကျောက်ဖျာတစ်ခုပ်ကလည်း ပိတကသိုက်း၏တည်ရာ အာရုံနိမိတ်  
ဖြစ်နိုင်၏။ ယင်းအဝါရောင်ဝတ်စုံတစ်ခုက သို့မဟုတ် ယင်းအဝါရောင်  
ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ခုက ပိတကသိုက်းကို ပွားများလျက်-

၃၄ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ရှိသော ယောဂါဝစရပုဂ္ဂလ်တစ်ဦး၏သန္တာန်၌ စတုတွေ့စွာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မကာပစ္စယသို့ဖြင့် အာရုံအကြောင်းတရား-အဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။

### လောဟိတကာသို့က်း = အနိုရောင်ကာသို့က်း

မိမိ ရရှိထားပြီးသည့် စတုတွေ့စွာန်သမာဓိ တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ လင်းရောင်ခြည့်စွမ်းအင်များ အထူး အားကောင်းလာသော-အခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဗဟို၌ မိမိ၏ ရွှေတည်တည်၌ တည်ရှိသော ယောဂါတစ်ဦး၏ နှုလုံးအိမ်အတွင်း၌ တည်ရှိသော သွေး-ကောငွာသ၏ အနိုရောင်ကို လှမ်းအာရုံယူကာ လောဟိတကံ - လောဟိ-တကံ - လောဟိတကံ - အနို - အနို - အနို - ဟူ နှုလုံးသွင်း ရှုပွားပါ။ သွေးကောငွာသပျောက်ကာ အနိုရောင်ကာသို့က်းဝန်းကို တွေ့ရှိလာသော အခါ ယင်းအနိုရောင်ကာသို့က်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ရွှေးနည်းအတူ ကသိုက်းဝန်းကို ဖြန့်ကြက်ကာ စတုတွေ့စွာန်-သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများပါ။

ဗဟို၌ အသည်း၊ နှုလုံးစသည်တို့၏ ဝန်းကျင့်၌ တည်ရှိသော အိုင်နေ-သော သွေးကောငွာသ၏ အနိုရောင်ကို အာရုံယူကာ ပုံစံတူ ရှုနိုင်ပါသည်။ အဲဖွေ နှုလုံးအိမ်အတွင်း၌ တည်ရှိသောသွေး၊ အဲဖွေ အသည်း၊ နှုလုံး စသည်တို့၏ ဝန်းကျင့်၌ တည်ရှိသောသွေးတို့၏ အနိုရောင်ကို အာရုံယူ-ကာလည်း အနိုရောင်ကာသို့က်းကို ရှုပွားနိုင်ပေသည်။

ယခုကဲ့သို့ လောဟိတကာသို့က်းကို စတုတွေ့စွာန်သမာဓိသို့ ဆိုက်သည်-တိုင်အောင် အဝါးဝစ္စာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသော သူတော်-ကောင်းတစ်ဦးကို ပဒ္ဒမှာကြာပန်းတစ်ပွဲင်းကလည်း အနိုရောင်ကာသို့က်း ရှုဖိုရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟူ ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ နိုမြန်းသော လယ်ခေါင်ရန်း ပန်းတစ်ပွဲင်းကလည်း အနိုရောင်ကာသို့က်း

ရှုံးရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ ပတ္တဗြားလက်စွပ်တစ်ခုတွင် တည်ရှိသော ပတ္တဗြားရတနာ တစ်ခု-ကလည်း အနီရောင်ကသိုက်း ရှုံးရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ နီမြန်းသော ကတ္တီပါဝတ်စံတစ်စံ ကလည်း အနီရောင်ကသိုက်း ရှုံးရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ မက်မောဖွယ်ရာ၊ မြတ်နီးဖွယ်ရာ၊ နှစ်သက်ဖွယ်ရာ၊ တက္ကာလောဘဖြစ်စရာ ငါးဖြာအာရုံ ကာမဂ္ဂက် ညွှန်အိုင်-တွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူနေခြင်းပင် ဖြစ်ပေသည်။

### အရဟာတ္တပိုလ်ပေါက် အနှစ်သာရများ

အလွန် ရုံးရှာစက်ဆုပ်ဖွယ်ကောင်းလှသော ဆံပင်ကဲ့သို့သော သို့မဟုတ် သည်းခြေကဲ့သို့သော ကောဇာသတစ်ခုကလည်း အညီရောင်ကသိုက်းအဖြစ် ရပ်တည်ကာ စတုတ္ထစျောန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေး နိုင်သော စွမ်းအား ရှိနေ၏။ အလွန် မြတ်နီးဖွယ်ရာကောင်းလှသော စကားဝါ ပန်းတစ်ပွင့်ကလည်း အဝါရောင်ကသိုက်းအဖြစ် ရပ်တည်ကာ စတုတ္ထစျောန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ အလွန် မြတ်နီးဖွယ်ရာ ပတ္တဗြားရတနာတစ်ခုကလည်း အနီရောင်ကသိုက်းအဖြစ် ရပ်တည်ကာ စတုတ္ထစျောန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ အလွန် ရုံးရှာစက်ဆုပ်ဖွယ်ကောင်းလှသော သွားတစ်ချောင်းကလည်း အဖြူရောင်ကသိုက်းအဖြစ် ရပ်တည်ကာ စတုတ္ထစျောန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။

ယောနီသောမန်သိကာရတရား ထင်ရှားရှိနေသူ ယောဂါဝစရပုဂ္ဂိုလ်-တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂ္ဂက်ညွှန်ဗွက်အတွင်းမှ စတုတ္ထစျောန်သမာဓိသို့ ဆိုက်သည်တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရများကို

၃၆ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အခါန်မရွေး ထုတ်ယူ၍ ရရှိခိုင်သည်သာ ဖြစ်၏။ တစ်ဖန် ယင်းစတုတ္ထာနသမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခွဲသော် ပါရမီအားလျှင်စွာ အရဟတ္တဖိုလ်သို့ တိုင်အောင်သော အနှစ်သာရများကို ထုတ်ယူ၍ ရရှိခိုင်သည်သာ ဖြစ်၏။

အကယ်၍ ပါရမီက မစံညီသေးသဖြင့် အရဟတ္တဖိုလ်သို့ မဆိုက်-ရောက်နိုင်သေးဘဲ သောတာပန် အဆင့်မျှလောက်သာ ဆိုက်ရောက်ခဲ့မည် ဆိုလျှင်လည်း မလောကျသော စျော်ရှုံးသော ထိုသူတော်ကောင်းကို သံသရာ-ခရီးတွင် အလွန် အဆင့်အတန်း မြင့်မားလှသော ပြဟ္မာ့ချမ်းသာကြီးက “ကြွတော်မူပါ ကြွတော်မူပါ”ဟု ဆီးကြီးကာ ဖိတ်ခေါ်နေမည်သာ ဖြစ်ပေ-သည်။ သောတာပန် အရိယာသူတော်ကောင်းပင် ဖြစ်ချင်ဖြစ်ပါစေ ပြဟ္မာ့-ပြည်သို့ ပဋိသန္ဓာဇားဖြင့် ကပ်ရောက်သွားသော အရိယာသူတော်ကောင်း မှန်သမျှသည် ထိုပြဟ္မာ့ပြည်မှ စုတေကာ ကာမဘုံသို့ တစ်ဖန် ပဋိသန္ဓာ-ဇားဖြင့် ပြန်လာရှိးခမွတာ မရှိပေ။ ခုနစ်ဘဝအတွင်းဝယ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်စံတော်မူရမည့် သူတော်ကောင်းသာ ဖြစ်ပေသည်။ သံသရာဝန်ဒုက္ခ မီးပုံကြီး၏ အငြိမ်းကြီးမြိမ်းရာ ဖြစ်သည့် နိဗ္ဗာန်သို့ ဝင်စံ-တော်မူဖိုရန် ကျိုးသေသည့် လက်မှတ်ကို ရရှိထားပြီးသူတို့သာ ဖြစ်က-ပေသည်။

ဤမျှကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှ သွွှေ့တရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ်အကြောင်းကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း အခါန်ရှိခိုက် လုံလစိုက်ပါလေ့။

## ပထဝိကသိုက်း = ဇြိုကသိုက်း

- ၁။ ကသိုက်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,
  - ၂။ ကသိုက်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတွေသော ကောက်-စပါးနယ်ရာ တလင်းစသော မြေ,
  - ၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,
  - ၄။ အပိုင်းအခြား မရှိသည်ကား မဟုတ်သော မြေ,
  - ၅။ မန်းငယ် (= ဓန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,
  - ၆။ အိုးစရည်းပုံး စလောင်းပုံး ပမာဏရှိသော မြေ –
- ဤမြေတို့ ပထဝိကသိုက်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓဘာဝံ၂၀။)

တွေ့ ယေန အတိတဘဝပီ သာသနေ ဝါ လူသိပွဲနာယ ဝါ  
 ပွဲနိတ္ထာ ပထဝိကသိကေ စတုက္ကပွဲကျောနာနီ နို့ပွဲတိတပုံ့နာနီ ဝဝရှုပသူ  
 ပုံည်တော ဥပန်သယယသမွန့်သု အကတာယ ပထဝိယာ ကသိတွောနေ  
 ဝါ ခလမ္မာလေ ဝါ နို့တဲ့ ဥပွဲဇူတီ။ (ဝိသုဒ္ဓဘာဝံ၂၀။)

= ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေး အတိတဘဝ၌လည်း  
 သာသနာတော်တွင်း၍သော်လည်းကောင်း ရသေးရဟန်းအဖြစ်၍သော်-  
 လည်းကောင်း ရှင်ရဟန်းပြုဖူး၍ ပထဝိကသိုက်း၌ စတုက္ကစျာန်-  
 တို့ကို ဖြစ်စေအပ်ဖူးကုန်၏။ ဤသို့သဘောရှိသော ဘာဝနာပြောင့်ဖြစ်သော  
 ကောင်းမှုကုသိုလ် ပါရမိပုံညွှောရ အဆောက်အညီရှိသော အားကြီးသော  
 ဘာဝနာကုသိုလ်တည်းဟူသော မြှို့ရာ ဥပန်သယယနှင့် ပြည့်စုံသော ထိုယော-  
 ဂါဝစရပုဂ္ဂိုလ်မြတ်အဖူ့မှုကား (အလောင်းတော်ဟတ္ထိပါလသတို့သားသည်  
 ကသိုက်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂါးမြစ်ရေအယဉ်ကို ကြည့်၍  
 အာပေါကသိုက်းနိမိတ်ကို ရယူကာ ကသိုက်းပရိကမ်တို့ကို ပြုလုပ်ကာ စျေန်-  
 တို့ကို ဖြစ်စေနိုင်သကဲ့သို့ – အတက္ခရာရှုရော်။) အလားတူပင် ကသိုက်းဝန်း-  
 အဖြစ် မပြုပြင်အပ်သေးသော ပကတိသောမြေဝယ် လယ်တွန်ရာအရပ်၍

၃၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

သော်လည်းကောင်း၊ ကောက်နယ်တလင်း အဝန်း၌သော်လည်းကောင်း ပရီ-  
ကမ္မနိမိတ်ကို ယူခဲ့သော် ပထဝီ ပထဝီဟု စီးဖြန်းခဲ့သော် ထိုပရီကမ္မနိမိတ်မှ  
ဥဂ္ဂဟနိမိတ်သို့ တစ်ခကာချင်း ပြောင်းလဲသွားကာ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်-  
ပေသည်။ (ဝိသုဒ္ဓဘာဝံယာ)

ဤအထက်ပါ ညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂလ်တစ်ဦး-  
သည်လည်း ပထဝီကသိုက်း၌ နိမိတ်ကို ရယူလို့ခဲ့သော် ညီညာ၍ မြေက-  
သစ်ရွှေ့ခဲ့- စသော အပြစ်ကင်းသော ပကတီသော မြေကြီးတစ်နေရာတွင်  
တုတ်ဖြင့် ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသား  
တစ်ခုကို ပြုပါ။ မန်းငယ် (= ပန်းငယ်) ဆန်ကောင်ယ် ပမာဏမှ စ၍ ယောဂါ-  
ဝစရပုဂ္ဂလ်၏ ဆန္ဒရှိသလောက် ဝန်းဝိုင်းသော ပမာဏကို ပြုပါ။

### အရာကေဝတ္ထုယ် မထွေးကာယ ကသီကံ ကာတွဲ့။ (ဝိသုဒ္ဓဘာဝံယာ)

= အရှုက်အရောင်အဆင်းရှိသော မြေကြီး ပထဝီကသိုက်းဝန်းကို ပြုလုပ်  
အပ်၏ဟူသော ဝိသုဒ္ဓမဂ္ဂအငွကထာ၏ ညွှန်ကြားချက်နှင့်အညီ ကသိုက်းဝန်း  
ပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြောလွန်းသော အနီရောင်  
= အရှုက်ရောင် အသင့်အတင့် သန်းနေသော မြေကြီးရောင် ဖြစ်ပါစေ။  
ထိုမြေအဝန်းအဝိုင်းကို စိုက်ကြည့်ကာ —

**ပထဝီ - ပထဝီ - ပထဝီ - မြေ - မြေ - မြေ - ဟူ နှလုံးသွေးပါ။**

မျက်စိကို ဖွင့်တဲ့ မိုတ်တဲ့ ပြုလုပ်ကာ နိမိတ်ကို ယူကြည့်ပါ။ အကယ်၍  
နိမိတ်မှာ မထင်မရှား ဖြစ်နေလျှင် မိမိ ရရှိထားပြီးသည့် စတုတ္ထစုန်သမာဓိ  
တစ်ခုခုကို ပြန်လည့် ထူးထောင်ပါ။ ထိုစတုတ္ထစုန်သမာဓိကြောင့် ဖြစ်ပေါ်-  
လာသော အရောင်အလင်း၏ အကူးအညီဖြင့် ထိုမိမိ ပြပြင်ထားသော ပထဝီ-  
ကသိုက်းဝန်းနိမိတ်ကို လှမ်းကြည့်ကာ ပထဝီ - ပထဝီ - ပထဝီ = မြေ -  
မြေ - မြေဟု နှလုံးသွေးပါ။ သို့မဟုတ် မျက်စိကို ဖွင့်တဲ့ မိုတ်တဲ့ပြုကာ  
နိမိတ်ယူကြည့်ပါ။ ပကတီသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍

ရခဲ့သော် မိမိနှစ်သက်ရာနေရာသို့ သွား၍ ထိုင်နှစ်ပြီ။ ထိုသို့ ထိုင်သော-အခါ့်လည်း မိမိ ရရှိထားပြီးသော စတုတွေစျော်သမာဓါ တစ်ခုခုကို တစ်ဖန် ပြန်လည်ထူထောင်၍ ယင်းသမာဓိစွမ်းအင်ကြောင့် လင်းရောင်ခြည် စွမ်းအင်-များ ပြီးပြီးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်-ခြည်၏ အကူအညီဖြင့် ထိုပတ်ဝန်ကသိုက်းနိမိတ်ကိုပင် တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ကသိုက်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပတ်ဝန်ကသိုက်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မို့ဝဲပါ။

**န ဝဏ္ဏာ ပစ္စဝေကိုတော့၊ န လက္ခဏံ မန်သိကာတ္ထံ၊ အပိ ၁  
ဝဏ္ဏာ အမျို့တွာ နိသယသဝဏ္ဏာ ကတ္ထာ ဥသုစဝသေန ပဏ္ဏိုံးမေ့ စိတ္ထံ  
ပဋိပတ္တာ မန်သိကာတ္ထံ၊ (ဝိသုဒ္ဓိ၂၁၂၂။)**

= ထိုသို့ ပထဝိကသိုက်းနိမိတ်ကို နှလုံးသွေးရှု၍ ထိုပတ်ဝန်ကသိုက်းဝန်း၌ တည်သော အရှက်ရောင်အဆင်းနှင့်တူသော အရောင်အဆင်းကိုလည်း မနောဝိယာက်ဖြင့် မဆင်ခြင်အပ် နှလုံးမသွေးအပ်။ ထိုပတ်ဝန်ကသိုက်းဝန်း၏ တည်ရာမြေကြီး၏ ထွေလက္ခဏာ = ခက်မှာခြင်း ပထဝိဓာတ်လက္ခဏာကို-လည်း နှလုံးမသွေးအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွတ်မူ၍ ထိုအရောင်အဆင်းကို မိမိ အရောင်အဆင်း၏ မြို့ရာ ပထဝိကသိုက်းဝန်းနှင့် တူသောအခြင်းအရာ တူသောအလား ရှိသည်ကို ပြု၍ ပထဝိဓာတ်ထူပြော-သည်၏အဖြစ် သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝိ=မြေဟူသော လောကဝါဘာရပညတ်၌ စိတ်ကို ရှေးရှေ့သည်စေ၍ ပထဝိ - ပထဝိ - ပထဝိ = မြေ - မြေ - မြေဟူ နှလုံးသွေးပါ။

### ရရှိနှင့်သော အပြန်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝိကသိုက်းဝန်း၌ တည်ရှိ-သော အရှက်ရောင်ဟူသော အရောင်အဆင်းကို နှလုံးသွေးပါက ပထဝိ-ကသိုက်း မဖြစ်တော့ဘဲ ဝဏ္ဏာသိုက်း = အရောင်ကသိုက်း ဖြစ်သွားပေ-

၄၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

လိမ့်မည်။ ပထဝါကသိုက်းလမ်းမှ အရောင်ကသိုက်းလမ်းသို့ ပြောင်းသွားပြီ  
ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝါကသိုက်းဝန်း၏  
ထူပြောလျက်ရှိသော ပထဝါဓာတ်၏ ခက်မာမှုသဘောကို နှလုံးသွင်းမိပါက  
ပထဝါကသိုက်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မာဌာန်းကို  
နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝါကသိုက်းလမ်းမှ ဓာတ်ကမ္မာဌာန်း-  
လမ်းဘက်သို့ ပြောင်းသွားပြီ ဖြစ်ပေသည်။ ပိုမို၍ ရှုပ်ထွေးစေသော ပြဿနာ  
တစ်ရပ်ကား ယင်းပထဝါကသိုက်းဝန်း၏ တည်ရှိသော မာမှုသဘောကို  
နှလုံးသွင်းမိပါက ယင်းပထဝါကသိုက်းဝန်းကလည်း အရပ်ဆယ်မှုက်နှာသို့  
ပြန့်ကားသွားသောအခါ ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရှုပ်-  
ကာယတစ်ခုလုံးကို လွှမ်းခြီးထားသကဲ့သို့ဖြစ်ကာ သမာဓိ၏ စွမ်းအင်ထက်-  
မြေက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထို ယောဂါ-  
သူတော်ကောင်းအနေဖြင့် ထိုမာမှုသဘောကို သည်မခံနိုင် ဖြစ်တတ်ပေ-  
သည်။ သတိရှိစေ။ ကြိစည်းကမ်း သတ်မှတ်ချက်ကို ပကတိသော မြေဝန်း၏  
နိမိတ်ယူစဉ်၌သော်လည်းကောင်း၊ တစ်နေရာတွင် တရားထိုင်စဉ် ယင်းနိမိတ်-  
ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌လည်းကောင်း လိုက်နာပါ။

## ပုဂ္ဂိုလ်နိမိတ် – ပဋိဘာရန်နိမိတ်

မြေကြီး၏ တည်ရှိသော မူလပထဝါကသိုက်းဝန်းကား ပရီကမ္မာနိမိတ်-  
တည်း။ ယင်းပရီကမ္မာနိမိတ် ပထဝါကသိုက်းဝန်းကို မျက်စိ ဖွင့်တံ့ပြု၍  
နိမိတ်ကိုယူရှု၍ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုက်းဝန်းနိမိတ်ကို  
မြင်ရသကဲ့သို့ မျက်စိကို မိုတ်ထားသောအခါ၌လည်း ထိုပထဝါကသိုက်းဝန်း  
နိမိတ်သည် ထင်နေပါက ထိုအခါ ဉာဏ်နိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။ တစ်ဖန်  
တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သောအခါ၌လည်း မိမ ရှုံးထား-  
ပြီးသော စတုတ္ထစွာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ထိုစတုတ္ထစွာန်-  
သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထို

မူလနိမိတ် ယူခဲ့ဖူးသော ပထဝါကသိုက်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စီဖြင့် မြင်ရသကဲ့သို့ ထင်လာပါမှု ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။ ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွေးခဲ့သော် မြှုပါခဲ့သော် ယင်းနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ယင်းသမာဓိကို တိုးပွားအောင် ပွားများအားထုတ်ခဲ့သော် အစဉ်အတိုင်း နိဝင်ရဏာတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏ = ကွာကျသွားကြကုန်၏။ ကိုလေသာတို့သည် အနည်တိုင်သွားကြကုန်၏ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏။ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်၍ သော်လည်းကောင်း၊ တိုးပွားအောင် မဖြန့်ကြက်ဘဲသော်လည်းကောင်း ယင်းပဋိဘာဂနိမိတ်ကို အာရုံယူကာ ဆက်လက်၍ နှလုံးသွေးခဲ့သော် သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် စတုတေစုန်သမာဓိသို့တိုင်အောင် ဆိုက်ရောက်နိုင်ပေသည်။ သို့သော် နိမိတ်ကို ဖြန့်ကြက်ခဲ့သော် ဘာဝနာသမာဓိမှာ ရှည်မြင့်စွာ တည်နိုင်သဖြင့် နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်ပြီးလျှင် စတုတေစုန်သို့ ဆိုက်အောင်ရှပါ။

ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ တုတ်ရာစသည့် ကသိုက်းအပြစ်-ဒေါသများ ထင်ရှားနေတတ်၏။ ပဋိဘာဂနိမိတ်ကား .. အိတ်အတွင်းမှ ထုတ်ယူအပ်သော ကြေးမှုဝန်းကဲ့သို့လည်းကောင်း၊ ကောင်းစွာ ပွတ်အပ်ပြီး-သော ခရာသင်းခွက်ကဲ့သို့လည်းကောင်း၊ တိမ်တိုက်အကြားမှ ထွက်ပေါ်လာ-သော လပြည့်ဝန်းကဲ့သို့လည်းကောင်း၊ မိုးတိမ်ညံ့ဝြှု ပုံသန်းနေသော ဥပုံး-တို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်-သန့်ရှုံးသည်ဖြစ်၍ ထင်လာတတ်ပေ၏။ (ဝိသုဒ္ဓာဂေဂျိ။)

၄၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

### အချို့အချို့သော ပယာဂါများ

အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ဉာဏ်တကသိုက်းမှ စ၍ အခြားအခြားသော ကသိုက်းတို့၏ ဘာဝနာသမာစီ အရှိန်အဝါ အား-ကောင်းလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အဖွဲ့မှုကား ပထဝိကသိုက်း နိမိတ်ဝန်းကိုပင် အထူး မပြုလုပ်ရတော့ဘဲ ဉာဏ်တကသိုက်းစသည်တိဖြင့် စတုတွေ့စွာနှင့်သမာစီသို့ဆိုက်အောင် သမာစီကို ထူးထောင်၍ ထိစတုတွေ့စွာနှင့်-သမာစီ ဘာဝနာစိတ်ကြောင့် ဉာဏ်အရောင်အလင်းသည် ပြီးပြီးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိ ထိုင်၍ တရားနှုလုံးသွင်းရာ အောက်၌ဖြစ်စေ၊ ပတ်ဝန်းကျင်၌ဖြစ်စေ တည်ရှိနေသော အရှုက်ရောင် အဆင်းရှိသော ပကတီမြေကြီးကိုပင် ယင်း မိမိပွားများထားသည့် စတုတွေ့စွာနှင့် ဘာဝနာသမာစီကြောင့် ထွက်ပေါ်လာသော ဉာဏ်အရောင်အလင်းမာတ်ဖြင့် ထိုးစိုက်၍ ပထဝိကသိုက်းနိမိတ်ကို ယူခဲ့သော်လည်း ရရှိနိုင်သည့်သာ ဖြစ်ပေ သည်။ ယင်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် မြှုပ်ပွားများခဲ့သော အစဉ် အတိုင်း နိမိတ်သုံးမျိုး၊ ဘာဝနာသုံးမျိုး၊ သမာစီသုံးမျိုးတို့ ဖြစ်ပေါ်လာနိုင်၏။ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်၍ စတုတွေ့စွာနှင့်သမာစီသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ပွား-များပါ။

### အာပေါကသိုက်း = ရေကသိုက်း

၁။ သပိတ်, ခွက်, ပုံး စသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်-ထားအပ်သော ကသိုက်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အညီ၊ အဝါ၊ အဖြူ၊ အနီ အရောင်တို့ဖြင့် ရောယူကိုမှ မရှိ၊ ပကတီ ကြည်-လင် သန့်ရှင်းသော, ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ့ခြုံသော်လည်းကောင်း၊

၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော

ဆားငံရေဖြင့် ပြည့်သော ဆားကျင်း၊ ဒီချောင်း၊ သမုဒ္ဒရာစသော ကသိုက်းဝန်းအဖြစ် မပြုပြင်အပ်သော ရွှေ့သော်လည်းကောင်း အာပေါကသိုက်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓာဂေါ်)

ဤညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အကောင်းဆုံးသောရေမှာ ကြည်လင်သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော သို့မဟုတ် ယင်းရေတွင်းရေကို အာပေါကသိုက်းနိမိတ် ပြုလုပ်ဖို့ရန် အလိုမရှိခဲ့သော သပိတ်၍ ဖြစ်စေ၊ အိုးခွက်တစ်ခု၌ ဖြစ်စေ ရေကို ပြည့်အောင်ထည့်၍ ယင်းရေက ြိမ်သက်လာသောအခါ ယင်းရှေ့ အာပေါကသိုက်းနိမိတ်ကို ယူပါ။ ရေတွင်းရေ၌ ဖြစ်စေ၊ သပိတ်အိုးခွက် စသည်၍ တည်ရှိသော ရှေ့ ဖြစ်စေ အာပေါကသိုက်းနိမိတ်ကို ယူရှု၍ ရေဟူသော ပညတ်သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်း အောက်ခြေကိုလည်းကောင်း သို့မဟုတ် သပိတ်အိုးခွက်၏ နံရံနှင့် အောက်-ခြေကိုလည်းကောင်း မကြည်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ယူရှု၍ မိမိ ရရှိထားပြီးသော တစ်မျိုး-မျိုးသော စတုတွေ့စုန်သမာဓိကို ထူထောင်ပြီးမှ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ စျေနှုန်းမှထကာ မျက်စိကို ဖွင့်တုံးမှုတ်တုံးပြုကာ အာပေါကသိုက်းနိမိတ်ကို ယူခဲ့သော ပို၍ အာမြှုန်တတ်သည်။ မကြာမိ အချိန်ကာလအတွင်းမှာပင် ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက် သွားတတ်သည်။ ရွှေးရွှေးသော ဘာဝနာသမာဓိများက ယင်း အာပေါ-ကသိုက်း ဘာဝနာသမာဓိအား အားကြီးသော မြို့ရာ ဥပန်သယယသတ္တိဖြင့် ကျေးဇူးပြုပေးနေသောကြောင့် ဖြစ်သည်။

**န ဝဏ္ဏာ ပစ္စဝဏ္ဏာတွော၊ န လက္ခက် မန်သိကာတွဲဗုံး။**

(ဝိသုဒ္ဓာဂေါ်)

ထိုသို့ အာပေါကသိုက်းနိမိတ်ကို ယူရှု၍ ရေ၏အရောင်ကို နှုလုံး-မသွင်းပါနှင့် အရောင်ကို နှုလုံးသွင်းခဲ့သော ဝဏ္ဏကသိုက်းဘက်သို့ ကူးသွား-

၄၄ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

မည်။ အာပေါ်ဓာတ်၏ ယိုဒီးခြင်း ပစ္စရကာလက္ခဏာကိုလည်း နှလုံးမသွင်း-ပါနှင့်၊ ရေ၏ အေးမှ သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ဓာတ်ကို နှလုံးသွင်းခဲ့သော် ဓာတ်ကမူဌာန်းဘက်သို့ ကူးသွားမည်ဖြစ်၏။ အထူးသဖြင့် ရေ၏ အေးမှသသောကို နှလုံးသွင်းပါက သမာဓိအားကောင်းလာသောအခါ အာပေါ်ကသို့၏းဝန်းကလည်း ပြန်ကားသွားသောအခါ ထိုသို့ နှလုံးသွင်း-နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာနှင့် အအေးဓာတ် လွမ်းမိုးကာ ချမ်းတက်လာတတ်၏။ ထိုကြောင့် အဆင်း၏ မှိုရာ အာပေါ်ကသို့၏းကို အဆင်းနှင့်တက္က တူသော အခြင်းအရာ ရှိသည်ကို ပြု၍ အာပေါ်ဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ် = ရေဟူသော လောကဝါဘာရှုံး စိတ်ကို ထား၍ အာပေါ် - အာပေါ် - အာပေါ် - အာပေါ် - အာပေါ် ဟု နှလုံးသွင်း ပွားများပါ။

## ဥရုံးဟန်မိတ် – ပဋိဘာဂန်မိတ်

ဤဘွဲ့ အာပေါ်ကသို့၏း၌ ဥရုံးဟန်မိတ်သည် လူပ်သကဲ့သို့ ထင်လာ-တတ်၏။ အာပေါ်ကသို့၏းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြှုပ် ရေပြုက်-နှင့်ရောသော ရေဖြစ်ခဲ့မှ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏။ လှိုင်းတံပိုး ထခြင်း၊ ရေမြှုပ် ရေပြုက်နှင့် ရောန္တာနေခြင်းစသော ကသို့၏းအပြစ်ဒေါသ-သည် ထင်လာတတ်၏။ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ် ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂ-န်မိတ်ကား တုန်လှပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၍ ထားအပ်သော မြှုပ်ဝန်းကဲ့သို့လည်းကောင်း၊ မြှေကြေးမံဝန်းကဲ့သို့လည်းကောင်းဖြစ်၍ ရှေးရှုထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂန်မိတ် ထင်လာ-သည်နှင့် အတူတက္ကသာလျှင် ရှေး၌ ဆိုအပ်ပြီးသည်အတိုင်း ယင်းပဋိဘာဂ-န်မိတ်ကို အာရုံးယူကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ဥပစာရစာနှင့်၊ အပွန်သျောန်တို့ကို ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓာဂေါ်-၁၆၆။)

## တော်ဇာသို့က်း = မီးဂာသို့က်း

ရှေးရှေးဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တော်ဇာသို့က်း ဘဝနာလုပ်ငန်း၏ ဘဝနာကုသိုလ် ပုညသမ္မာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုက်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တော်ဇာသို့က်းနိမ့်တိကို ယူခဲ့သော ရရှိနိုင်သည်သာ ဖြစ်၏။

၁။ ဆီမီးတောက် ဆီမီးလျှံ့ပြုလည်းကောင်း၊

၂။ ချက်ပြုတ်ရာ မီးဖို့ပြုလည်းကောင်း၊

၃။ သပိတ်ဖုတ်ရာ ဌာန၌ တည်ရှိသော မီးပုံ့ပြုလည်းကောင်း၊

၄။ တော်ဇာသို့က်း မီးတောက်မီးလျှံ့ပြုလည်းကောင်း

အမှတ်မရှိ တစ်ခုခုသော မီးတောက်လောင်ရာအရပ်၌ မီးလျှံ့ကို ကြည့်-ရှုစဉ် ဥက္ကဟနိမ့်တ် ပဋိဘာဂနိမ့်တ် ဖြစ်ပေါ်လာနိုင်၏။

အတိတ်ဘဝထိုထိုက တော်ဇာသို့က်းကို စီးဖြန်းမှု ပါရမီ ပုညသမ္မာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တော်ဇာသို့က်းဝန်းကို ပြုလုပ်-ထိုက်၏။ ပြုလုပ်ပုံ အစီအရင်ကား — အနှစ်အဆီရှိ၍ ခြောက်သွေ့နေသော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေ-အထားအားဖြင့် အစုအပုံလိုက် မီးတောက်မီးလျှံ့ ထွက်ပေါ်လာသည့်တိုင်-အောင် မီးရှိပါ။

သင်ဖြူးဖျား၊ သားရေပိုင်း၊ ပုံဆိုးကြမ်း၊ သစ်သားပျော်ချပ်စသည့် တစ်ခုခု တွင် အခင်းတစ်ထွားခန့်လောက် အတိုင်းအရှည် ပမာဏရှိသော ဝန်းပိုင်း သော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို မိမိ၏ ရှေ့ခြံးထား၍ ထိုင်ပြီးလျှင် —

၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း၊

၂။ အထက်သို့ တက်နေသော မီးခိုးညွှန်ကိုလည်းကောင်း —

၄၆ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

နှလုံးမသွင်းမှ၍ အလယ်၌ မချေမှု၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့်  
တောက်လောင်နေသော မီးတောက်မီးလျှံ့၌ ဥဂ္ဂဟန်မိတ် ပဋိဘာဂန်မိတ်ကို  
ယူပါလေ။ (ဝိသုဒ္ဓာဂောင်။)

**အခရာင်နှင့် လက္ခဏာကို နှလုံးမသွင်းပါနှင့်**

**ဝဏ္ဏာ န ပစ္စဝက္ခိတ္ထာ ဥက္ကတ္ထဝသေန လက္ခဏာ န မနသီကာ-  
တုံး။ (ဝိသုဒ္ဓာဂောင်။)**

ထိုသို့ တေဇောကသိုက်းနိမိတ်ကို ယူရှု၌ ထိုမီးတောက်မီးလျှံ့၏ အညီ  
အဝါ အနီ စသည်အားဖြင့် ကွဲပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။  
အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏာသိုက်းဘက်သို့ ကူးသွားမည် ဖြစ်၏။  
ထိုမီးတောက်မီးလျှံ့၏ ပူသောလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ပူသော  
လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မာန်းလမ်းဘက်သို့ ပြောင်းသွား-  
မည် ဖြစ်၏။

တစ်ဆင့်စကား ကြားဖူးသည်မှာ – ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်  
တေဇောကသိုက်းဘဝနာကို ပွားများအားထုတ်ရှု၌ သမာဓိ အားကောင်း-  
လာသောအခါ မီးတောက်မီးလျှံ့၏ ပူလောင်သော သဘောကို အာရုံယူမိ-  
သဖြင့် သမာဓိ အရှိန်အဝါ အားကောင်း၍ ကသိုက်းဝန်းလည်း အရပ်ဆယ်-  
မျက်နှာသို့ ပြန်သွားသောအခါ မူလနှုန်းလုံးသွင်းမိသော ပူသောသဘောမှာ  
အလွန် ထင်ရှားလာ၍ ထိုအပူရှိန်၏ ဒက်ချက်ကို မခံနိုင်သဖြင့် ထွက်ပြီး  
ရုံး၏။ မီးတောက်မီးလျှံ့တွေက ထိုယောဂို၏ ခန္ဓာကိုယ်ကို ပိုင်း၍ လောင်နေ  
ကြသော ဟူ၏။

ထိုကြောင့် တေဇောကသိုက်းကို ပွားများအားထုတ်သော ယောဂါ-  
ဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံ့၌ အရောင်အဆင်း၏တည်ရာ မီးကို  
အဆင်းနှင့်တက္ကသာလျှင် ပြု၍ တေဇောဓာတ် များပြားထူပြောသည်၏  
အစွမ်းဖြင့် တေဇော = မီးဟူသော လောကဝါဟာရပည်၌ စိတ်ကိုထား၍

**တေဇော - တေဇော - တေဇော - ပီး - ပီး - ပီး -** ဟု နှလုံးသွင်း ပွားများ  
ပါ။ ဤသို့ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ်,  
ပဋိဘာဂနိမိတ်တို့သည် အစဉ်အတိုင်း ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။  
(ပိဿ္ပါဘဒ်)

ဤ ဗျာနှုန်းချက်များနှင့် အညီ တေဇောကသိုက်းကို ပွားများ-  
အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသော စတုတ္ထ-  
စုန်သမာဓိ တစ်ခုခုကို တစ်ဖုန်း ပြန်၍ သမာဓိထူထောင်ပါ။ ရွှေ့ပြီးစွာ ထမင်း  
ဟင်းချက်ရာ မီးဖို့၌ တည်ရှိသော မီးတောက်မီးလျှော့ အောက်ပိုင်းထင်းစ  
အပေါ်ပိုင်း မီးညွှန်တိုကို မကြည့်ဘဲ အလယ်မီးတောက်ကိုသာ ကြည့်၍  
တေဇောကသိုက်းနိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော ဆယ်လက်မခန့်  
အပေါက်ရှိသော လဲပေါက်တစ်ခုကို မိမိ၏ ရွှေ့က ခံထား၍ ထိုလဲပေါက်၏  
ရွှေ့၌ တည်ရှိသော မီးတောက်မီးလျှော့ တေဇောကသိုက်းနိမိတ်ကို ယူကြည့်-  
ပါ။ အောင်မြင်တတ်ပါသည်။ နိမိတ် သုံးမျိုး၊ ဘာဝနာ သုံးမျိုး၊ သမာဓိ  
သုံးမျိုးတိုကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။

ရေးယခင်က အမဲကို မီးလောင်ခြင်း၊ မြို့ရွာကို မီးလောင်ခြင်း၊ တောမီး-  
လောင်ခြင်း စသည်တိုကို မြင်ခဲ့ဖူးလျှင်လည်း မိမိ ရရှိထားပြီးသည့် စတုတ္ထ-  
စုန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ယင်းမီးတောက်မီးလျှော့၏  
အလယ်သားကို အာရုံယူ၍လည်း တေဇောကသိုက်းဘာဝနာကို ပွားများ  
အားထုတ်နိုင်ပေသည်။

### ဥဂ္ဂဟနိမိတ် – ပဋိဘာဂနိမိတ်

ထိုသို့ တေဇောကသိုက်းဘာဝနာကို ပွားများအားထုတ်သော ယောဂါ-  
ဝစရပုဂ္ဂိုလ်၏ သန္တာန်း၌ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုး-  
တို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှော့သည် ပြတ်၍ ပြတ်၍ ကျသည်နှင့်  
တူသည်ဖြစ်၍ ထင်လာ၏။ ကသိုက်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံံ  
တေဇောကသိုက်းနိမိတ်ကိုယူသော ပုဂ္ဂိုလ်အားကား ကသိုက်း၏ အပြစ်-

၄၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ဒေါသသည် ထင်ရှား၏၊ မီးအပိုင်းအစ = မီးထင်းစသည်လည်းကောင်း၊  
မီးကျိုးစုံ မီးကျိုးခဲပုံသည်လည်းကောင်း၊ ပြာသည်လည်းကောင်း၊ မီးခိုးသည်-  
လည်းကောင်း ထင်နေတတ်၏။ ပဋိဘာဂနိမိတ်သည်ကား မတူနှစ်လှပ်သည်  
ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္မလာပိုင်းကဲသို့လည်းကောင်း၊  
ရွှေယပ်ဝန်းကဲသို့လည်းကောင်း၊ ရွှေသည်တိုင်ကဲသို့လည်းကောင်း ထင်လာ-  
၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည့်နှင့် အတူ-  
တက္ခသာလျှင် ဥပစာရတျာန်သို့လည်းကောင်း အပွနာစျာန်သို့လည်းကောင်း  
ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓာဂေဒ၏)

**ဝါယောကသို့၏ = လေကသို့၏**

**ဝါယောကသို့က ဘာဝေတူကာဖောပါ ဝါယုသို့ နိမိတ္ထု ဝဏ္ဏတ္ထု၊  
တွေ ခေါ် ဒီဇွဲဝေသန ဝါ ဖွှဲဇွဲဝေသန ဝါ။ (ဝိသုဒ္ဓာဂေဒ၏)**

ဝါယောကသို့၏ကို ပွားများအားထုတ်လို့သော ယောဂါဝစရပုဂ္ဂိုလ်-  
သည်လည်း လေ၌ နိမိတ်ကို ယူအပ်၏။ ထိုဝါယောကသို့၏နိမိတ်ကိုလည်း

၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း,  
၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း -  
ယူအပ်ပေသည်။ ထိုကြောင့် -

၁။ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍ နေသော လေကို  
ကြည့်၍ မြင်၍လည်း ဝါယောကသို့၏နိမိတ်ကို ယူနိုင်၏။

၂။ မိမိ၏ ကိုယ်အရိုး အစိတ်အပိုင်းတစ်နေရာ၌ လာရောက် တွေ့ထိ-  
နေသော လေကိုလည်း ဝါယောကသို့၏နိမိတ်အဖြစ် ယူနိုင်၏။

၁။ အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍ နေ-  
သော လေကို ကြည့်၍ ဝါယောကသို့၏နိမိတ်ကို ယူလို့ခဲ့သော ရွှေးဦးစွာ  
မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက်  
လင်းရောင်ခြည့်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည့်-

၅။ အကူအညီဖြင့် ထိလေကို မြင်အောင်ကြည့်၍ ထိလေ၌ သတိကိုဖြစ်စေ၍  
**ဝါယော - ဝါယော - ဝါယော - လေ - လေ - လေ - ဟူ နှုလုံးသွင်း**  
 ပွားများပါ။ နိမိတ် သုံးမျိုး၊ ဘာဝနာ သုံးမျိုး၊ သမာဓိ သုံးမျိုးလုံးကို ရအောင်  
 အစဉ်အတိုင်း ပွားများအားထုတ်ပါ။

၂။ အကယ်၍ မိမိကိုယ်အဂို၍ တွေ့ထိလာသော လေကို ဝါယော-  
 ကသိုက်းနိမိတ်အဖြစ် ယူလိုပေါ် ရွေးဦးစွာ မိမိ ရရှိယားပြီးသော စတုတ္ထ-  
 စွာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်  
 စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြုတင်းပေါက်စသည်မှာ  
 ဝင်လာ၍ ကိုယ်အဂိုအစိတ်အပိုင်း တစ်နေရာ၌ လာရောက် ထိခိုက်သော  
 လေအစွမ်း သတိကို ဖြစ်စေ၍ **ဝါယော - ဝါယော - လေ - လေ**  
**- လေ - ဟူ နှုလုံးသွင်း ပွားများပါ။** စတုတ္ထစွာန်သမာဓိသို့ ဆိုက်-  
 သည်တိုင်အောင် သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ သမာဓိသုံးမျိုးလုံး-  
 ကို ရရှိအောင် အစဉ်အတိုင်း ပွားများအားထုတ်ပါ။

### ဥရုဟန်မိတ်နှင့် ပဋိဘာဂန်မိတ်

ဥရုဟန်မိတ်ကား ခုံလောက် = ဖို့ခနောက်မှ ချအပ်ကာမျှဖြစ်သော  
 နှီယနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့်တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။  
 ပဋိဘာဂန်မိတ်သည်ကား ပြီမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်-  
 သည်ဖြစ်၍ ထင်လာ၏။ ကြိုင်း နည်းတူ မှတ်လေ။ (ဂိသုဒ္ဓာဂောကျိုး)

### အောက်ကကသိုက်း = အလင်းရောင်ကသိုက်း

အောက်ကကသိုက်းကို နိမိတ်ယူလိုပေါ်သော ယောဂါဝစရပုဂ္ဂိုလ်သည်  
 ၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,  
 ၂။ သံကောက်ပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,  
 ၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေ-

၅၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ရောင်အဝန်း -

ဤအဝန်းတစ်ခုခုံ၌ နိမိတ်ကို ယူနိုင်၏။ (ဝိသုဒ္ဓာဂေါ်။)

အာလောကကသိုက်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အခိကာရကောင်းမှုကုသိုလ် ပါရမိရှိသော ပုဂ္ဂိုလ်အား နံရံပေါက်စသည်တိုတွင် တစ်ခုခဲ့သော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း၊ လရောင်သည်လည်းကောင်း ဝင်၍ နံရံပေါ်၍လည်းကောင်း၊ မြေ (= ကြမ်းပြင်)ပေါ်၍လည်းကောင်း ထင်လာသော အလင်းရောင်အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိ-ဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ တစ်ခဲနက် ထူးသော အရွက်ရှိသော သစ်ပင်၏ အခက်အကြားဖြင့်သော်လည်းကောင်း၊ တစ်ခဲနက် ထူးသော သစ်ခက်မဏ္ဍာပြုကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေပေါ်၍သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓာဂေါ်။)

အာလောကကသိုက်း ဘာဝနာလုပ်ငန်း၌ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမိအရှိန်အဝါ အားပျော့သော ယောဂါဝစပူဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင် သုံးမျိုးတိုတွင် တစ်မျိုးမျိုး၌ အာလောကာ

- အာလောကာ - အာလောကာ - အလင်းရောင် - အလင်းရောင် -

**အလင်းရောင်** - ဟု နှုလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညီတွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်ငယ်တစ်ခု ပြုလုပ်၍ နံရံထိ ရှေးရှုတည်ထားပါ။ ထိုဟောက်ထားသော အိုးပေါက်မှ ဆီမီး-ရောင်သည် ထွက်၍ နံရံပေါ်၍ အဝန်းအပိုင်း ထင်နေပေမည်။ ထိုနံရံပေါ်၍ ထင်နေသော ဆီမီးရောင် အဝန်းအပိုင်းကို အာလောကာ - အာလောကာ

- အာလောကာ - အလင်းရောင် - အလင်းရောင် - အလင်းရောင် - ဟု နှုလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုက်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုက်း-ဝန်းထက် ပို၍ တာရှုည်ခံပေသည်။ (ဝိသုဒ္ဓာဂေါ်။)

အထက်တွင် တင်ပြထားသော စတုတ္ထစာန်သမာဓိ အမျိုးမျိုးတိကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ညနေချမ်းအခါဝယ် သို့မဟုတ် နံနက်ခင်းအခါဝယ် ထူထဲသော သစ်ခက် သစ်ရှုက်ရှိသော သစ်ပင်၏ အကြားမှ မြင်တွေ့ရသော နေရာဌာနခြောင်း အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုက်းနိမိတ်ကို ရယူခဲ့သော လွယ်လွယ်ကူကူပင် နိမိတ်ကို ယူ၍ ရတတ်ပေ၏၊ အလင်းရောင်စွမ်းအင်မှာ-လည်း ပို၍ အားကောင်းတတ်ပေသည်။ မှာဌာနမိုက်နေသော ညွှေအခါဝယ် ယင်းကဲ့သို့သော ကသိုက်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော ကသိုက်းဝန်းကို ဖြန့်ကြထားပြီးရာ အရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏။ အင်တ္ထရန်ကာယ် သတ္တကနိပါတ် ပစဲာယမာနသုတ္ထန် (အံပရှုဒေ။)၌ လာရှိသော ဘုရားရှင်၏ အရှင်မဟာ-မောဂ္ဂလာန်မထောရ်မြတ်ကြီးအား ညွှေကြားထားတော်မူချက်နှင့် ညီညာ-လျက်ပင် ရှိပေသည်။

### ဥရ္ဓာနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဤအာလောကကသိုက်း၌ ဥရ္ဓာနိမိတ်သည် နံရပါ၌လည်းကောင်း၊ မြေ = ကြမ်းပြင်ပေါ်၌လည်းကောင်း၊ သစ်ခက်သစ်ရှုက်ကြားစသည်၌လည်း-ကောင်း ထင်နေသော ပကတီ အလင်းရောင် အဝန်းအပိုင်းနှင့် တူ၏။ ပဋိ-ဘာဂနိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်-ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက်ဖြစ်၍ အထူး ကြည်လင်သော အလင်းရောင်အစုနှင့် တူ၏။ ကြွင်း နည်းတူ မှတ်ပါလေ။ (ဝိသုဒ္ဓာဂေါ်။)

### ထိနိမိဒ္ဒေ ပယ်ဖျောက်ရေး

ဤအာလောကသညာ ခေါ် အာလောကကသိုက်းမှာ ထိနိမိဒ္ဒေ = စိတ် စေတသိက်တို့၏ ထိုင်းမှုင်းမှုကို ပယ်ဖျောက်ရေးအတွက် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏။ အင်တ္ထရပါ၌တော် သတ္တကနိပါတ် ပစဲာယမာန-

၅၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

သတ္တန္တီ ဘုရားရှင်သည် ထိနမိဒ္ဒ ပျောက်ကင်းကြောင်းတရား (၃)မျိုးတိုကို ခွဲခြားကာ ဟောကြားထားတော်မူခဲ့၏။ ယင်း (၃)မျိုးတို့တွင် ဤအလောက သညာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝရရပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်း တစ်မျိုးပင် ဖြစ်သည်။ ဒို့ပြုစက္ခအဘိယာက်၏ အခြေခံကသိုက်းတို့တွင် ဤအလောကကသိုက်းမှာ အကောင်းဆုံး အသာဆုံး အမြတ်ဆုံးသော ကသိုက်းတစ်ခုပင် ဖြစ်သည်။

### အာကာသကသိုက်း = ကောင်းကင်ကသိုက်း

- ၁။ နံရံပေါက်၍သော်လည်းကောင်း,  
၂။ သံကောက်ပေါက်၍သော်လည်းကောင်း,  
၃။ လေသာပြုတင်းပေါက်ကြား၍သော်လည်းကောင်း  
အာကာသကသိုက်း = အကြားအပေါက်ကသိုက်း = ကောင်းကင်-  
ကသိုက်းနံမိတ်ကို ရယူနိုင်ပေသည်။

ရွှေးရွှေးသာဝက အာကာသကသိုက်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူး-  
သော အဓိကရကောင်းမှုကုသိုလ် ရှိသူသူအား နံရံပေါက်စသော အကြား-  
အပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော ဥရုံဟန်မိတ် ပဋိဘာဂနိမိတ်သည်  
လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏။ အဓိကရကောင်းမှုကုသိုလ် အားနည်း-  
သသူကား နေပြောက်မထိုးရအောင် ကောင်းစွာ မိုးထားအပ်သော မဏ္ဍာပ်၍-  
သော်လည်းကောင်း၊ သားရေ့၊ ဖျား စသည်တို့တွင် တစ်ခုခု၌သော်လည်း-  
ကောင်း၊ တစ်ထွား လက်လေးသစ် စသည် ပမာဏရှိသော ဝန်းဝိုင်းသော  
အပေါက်ကို ပြုလုပ်၍ ထိုကသိုက်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အပေါက်  
ကိုသော်လည်းကောင်း၊ နံရံပေါက် စသော တစ်ခုခုသော အပေါက်ကိုသော်-  
လည်းကောင်း အာကာသနံမိတ်အဖြစ် အာရုံယူ၍ အာကာသော -  
အာကာသော - အာကာသော - ကောင်းကင် - ကောင်းကင် - ကောင်းကင်  
ဟူ၍ နှလုံးသွင်း ပွားများအပ်၏။

အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အချင်းရှိသော အပေါက်အပိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ပိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုက်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင်, မိုးသား, တိမ်ရိပ် စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြောက်၍ ကိုင် ထားပါ။ ထိုအဝန်းအပိုင်း အာကာသနီမံတ်ကို စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုက်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်ဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုက်းဝန်း၌သာ အာကာသကသိုက်းနီမံတ်ကို ယပါ။ အကယ်၍ လွယ်ကူစွာဖြင့် နီမံတ်ကို ယူ၍ မရနိုင်ဖြစ်နေသေးလျှင် မိမိ ရရှိထားပြီးသော စတုတ္ထစုန်းသမာဓါ တစ်ခုခုကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် ပုံစံတူပင် အာကာသ ကသိုက်းဝန်းနီမံတ်ကို ပုံစံတူပင် မျက်စီဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စီ မြို့တ်လိုက်သောအခါ ဥဂ္ဂဟနီမံတ်သည့် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှုရရှိသော အခါ အာကာသနီမံတ်ကို ခိုင်ခုံအောင် အနည်းငယ် ဆက်လက် လွှေကျင့်၍ မိမိ အလိုရှိရာအရပ်သို့ သွား၍ ထိုင်လျက် ပွားများနှင့်ပေပြီ။

မိမိ ကြိုက်နှစ်သက်ရာ တစ်နေရာ၌ သွားရောက်ထိုင်သောအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစုန်းသမာဓါ တစ်ခုခုကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် မိမိ ရရှိထားပြီးဖြစ်သည့် အာကာသကသိုက်းဝန်းနီမံတ်ကိုပင် တစ်ဖန်ပြန်၍ အာရုံယူပါ။ ရွှေးရွှေး ဘာဝနာသမာဓါတို့၏ အားကြီးသော မှိုရာ ဥပန်သယယသတ္တိဖြင့် ကျေးဇူးပြေပေးမှု အရှုန်အဝါသတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓါမှုလည်း လွယ်ကူချောမေးလျက်ပင် ရှိနေတတ်ပါသည်။

### ဥဂ္ဂဟနီမံတ်နှင့် ပဋိဘာဂနီမံတ်

ဤအာကာသကသိုက်း၌ ဥဂ္ဂဟနီမံတ်သည် နံရံပေါက် စသည်တို့နှင့် အတူတကွ ထိုမှုလန်ရံပေါက် စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။

၅၄ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ဥဂုဟနိမိတ်အခါက်၌ ဘာဝနာစွမ်းအား နည်းပါးသည့်အတွက်ကြောင့် ကသိုက်းဝန်းကို တိုးပွားအောင် ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေါ့ ပဋိဘာဂနိမိတ်ကား အပေါက်ဖောက်ထားသည့် စက်ဝိုင်း အာကာသနိမိတ်၏ နံရွှေ့နှင့်စသည့် မထင်တော့ဘဲ ကောင်းကင် အာကာသအဝန်းသက်သက်သာ ဖြစ်၍ ထင်လာတော့သည်။ ထိုအခါ အာကာသကသိုက်း ဘာဝနာလုပ်ငန်းအာကာသကသိုက်း ဘာဝနာသမာဓိသည် မြိမ်းသွားပြီ ဖြစ်သောကြောင့် ကသိုက်းဝန်းကို တိုးပွားစေသော်လည်း ကသိုက်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်းနည်းတူပြီ။ (ဝိယုဒ္ဓာဂာဇာ)

## ကသိုက်း (၁၀) ပါး

စတုတွေ့စွာန်သမာဓိ ဆိုက်သည်တိုင်အောင်သော – ကသိုက်း (၁၀)ပါး ရှုကွက်ကား ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပေသည်။ ဤကဲ့သို့ အောင်မြင်မှုကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီ၊ အာပေါ့၊ တေဇော၊ ပါယော၊ နီလ၊ ပီတ၊ လောဟိတ၊ ဉာဏ်တ၊ အာလောက၊ အာကာသဟူသော ဘုရား-ဟော ဒေသနာစဉ်အတိုင်း ကသိုက်း (၁၀)ပါးတို့၌ ကသိုက်းတိုင်း ကသိုက်း-တိုင်းဝယ် စတုတွေ့စွာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများအားထဲတော်ပါ။

ထိုသို့ ကြီးစားအားထဲတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့် တွေ့ကြိရ-သည် ဖြစ်စေ ကသိုက်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့်အရာဝတ္ထု မှုန်ပါက ယင်းဝတ္ထုကို ကသိုက်းနိမိတ်အဖြစ် လုမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုက်းနိမိတ်ကို လွှယ်လွှယ်ကူကူပင် ရယူနိုင်ပေသည်။ ကသိုက်း (၁၀)ပါးလုံးတို့ကို စတုတွေ့စွာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျမ်းကျမ်းကျင်ကျင် ရှုနိုင်သူ ယောဂါတစ်ဦးအား အလွန် သေးငယ်သော စကားဝါပန်းတစ်ပွဲကလည်း အဝါရောင်ကသိုက်း ဖြစ်ပေါ်လာအောင် အာရမ္မကာပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေမည်သာ ဖြစ်၏။ နီမြန်းသော

နှင်းဆီပန်းတစ်ပွဲငါလည်း အနီရောင်ကသိုက်း ဖြစ်ပေါ်လာအောင်၊ အလွန်  
သေးငယ်သော စံပယ်ပန်းတစ်ပွဲငါလည်း အဖြူရောင်ကသိုက်း ဖြစ်ပေါ်-  
လာအောင် အာရမ္မကာပစ္စယသတ္တိဖြင့် အလားတူပင် ကျေးဇူးပြုပေးနေ-  
မည်သာ ဖြစ်၏။

သက်ရှိ သက်မဲ ကာမဝတ္ထုအစုစုမှ၊ အနှစ်သာရ ဘာမျှ ရှာမရသော  
ကြုခန္ဓာကိုယ်ယူတ် အကောင်ပုပ်ကြီးမှ ဘာဝနာဟူသော အနှစ်သာရကို  
ထုတ်ယူတတ်ပါက ယခုကဲ့သို့ နည်းမျှန်လမ်းမျှန် နှလုံးသွင်းတတ်သည့်  
ယောနိသောမန်သိကာရတရား ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ်  
တစ်ဦးအဖို့ စတုတ္ထစျောန်သမာဓိကဲ့သို့သော ဘာဝနာအနှစ်သာရများကား  
လွှယ်လွှယ်ကူကူပင် ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ယင်းစတုတ္ထစျောန်-  
သမာဓိကို အခြေခံ၍ ဝိပဿနာသို့ ကူးတက်သွားပါက ယင်းသမာဓိ-  
တရားတို့က အရဟတ္ထဖိုလ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေးနေမည်သာ  
ဖြစ်ပေသည်။ သို့သော ယခုအခါ၌ကား ကသိုက်းပည်တ်ကို အာရုံယူ၍  
ရရှိသော စတုတ္ထစျောန်သမာဓိကို အခြေခံ၍ အရှုပစျောန်များကို ပွားများ-  
အားထုတ်ပုံအပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။



၅၆ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အထဲ (၂)

## အရှပါဝစရွှေ့နှံပိုင်း

### အာကာသာန္တာယတန္တာနွောန်

အရှပါဝစရွှေ့နှံသည် -

- ၁။ အာကာသာန္တာယတန္တာန် = အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသောစွာ့န်,
- ၂။ ဝိညာက္ခာယတန္တာန် = အာကာသာန္တာယတန္တာဝိညာက်လျှင် တည်ရာအာရုံရှိသောစွာ့န်,
- ၃။ အာကိုဇ္ဈညာယတန္တာန် = အာကာသာန္တာယတန္တာဝိညာက်၏ မရှိခြင်း (= နတိဘော)ပညတ်လျှင် တည်ရာအာရုံရှိသောစွာ့န်,
- ၄။ နေဝသညာနာသညာယတန္တာန် = သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သော = ရှိန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန်အလွန် သိမ်မွေ့နှီးညံ့သော သညာသာ ရှိသဖြင့် ယင်း အလွန် အလွန် သိမ်မွေ့နှီးညံ့သော သညာလျှင် တည်ရာအာရုံရှိ-သောစွာ့န်, –

ဤသို့လျှင် လေးမျိုးပြား၏။ ထိုတွင် အာကာသာန္တာယတန္တာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရွှေးဦးစွာ ရှုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏။

မိဘတို့၏ သုက်သွေးကို အမြိုပြုကာ ကံ-စိတ်-ဥတု-အာဟာရတည်း ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဤခန္ဓာကိုယ်ကို ကရအကာယဟု ခေါ်ဆို၏။ ဤကရအကာယ ထင်ရှားရှိခြင်း-ကြောင့် တုတ်ဓားစသော လက်နက်ကို စွဲတိုင်လျက် သတ်ပုတ်ကြ၏၊ ရှိက်နက်ကြ၏၊ ညှဉ်းပန်းနှိုင်စက်ကြ၏၊ ခိုက်ရန်ဖြစ်ကြ၏၊ ငြင်းခံကြ၏၊ မျက်စိရောဂါ၊

၅၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုးကို ခံစားရ၏။ ဤ ကရအကာယ အမည်ရသော ရုပ်တရားသာ မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ၊ စက်ဆပ်ခြင်းငှာ၊ ချုပ်စေခြင်းငှာ အာကာသာနစွာယတနစွာနှင့်ရှိ ရှိအောင် ကြိုးစားအားထုတ်ရ၏။ အာကာသာနစွာယတနစွာနှင့်ဟူသည် အာကာသ (= ကောင်းကင်)ပည်တရားသာ စွာနှင့်သော စွာနှင့်တည်း။ ကရအကာယ အမည်ရသော ရုပ်တရား၌ အပြစ်ကို မြင်အောင်ရှု၍ ထိုရုပ်တရားကို ကျော်လွှားလွှန်မြောက်ဖို့ရန် အာကာသကသိုက်းမှ တစ်ပါး ကြောင်းကျင့်သော ပထဝိကသိုက်းစသော ကသိုက်း (၉)ပါးတို့တွင် တစ်ပါးပါးသော ကသိုက်း၌ စတုတ္ထစွာနှင့် ဖြစ်စေအပ်၏။ (ဝသူ့စိုးဝရဂျာ)

## ထပ်မံ ရှင်းလင်းချက်

ဥပမာ ပထဝိကသိုက်း ဆုံးကြွို့ . . . ။ ယောဂါဝစရပုဂ္ဂိုလ်၏ မူလ နိမ့်တ်ယူရှာဖြစ်သော ပထဝိကသိုက်း၏တည်ရာ မြေကြီးကား ဥတုဇ်မြှေမကရှုပ်တို့၏ အပေါင်းအစုဖြစ်သဖြင့် ရုပ်အစစ်ပင်တည်း။ ယင်းပထဝိ-ကသိုက်း၏တည်ရာ မြေကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းလျက် သမာဓိကို ထူထောင်နိုင်ခဲ့သော် မြေကြီးကို မတွေ့တော့ဘဲ ရုပ်ကလာပ်တို့၏ အပေါင်းအစုကိုသာ တွေ့ရှုနိုင်ပေသည်။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုတွင် ပထဝိ-အာပေါ်-တေဇ္ဇာ-ဝါယော-အဆင်း-အနဲ့-အရသာ-သုဇာဟု သဘောတရား (၈)မျိုးစီ ရှိ၏။ ရုပ်ကလာပ်တစ်ခုတွင် တည်ရှိသော တေဇ္ဇာဓာတ် = ဥတုဇ်ကြောင့် ဆင့်က ဆင့်က ဖြစ်ပွားနေကြသော ဥတုဇ်မြှေမကရှုပ်တို့သာ ဖြစ်ကြ၏။ ရုပ်အစစ်တိပင်တည်း။ သို့သော် ပထဝိကသိုက်းလျှင် အာရုံရှိသော စတုတ္ထစွာနှင့်သို့တိုင်အောင်သော ရူပါဝစရစွာနှင့်တရားတို့၏ အာရုံမှာ ပထဝိကသိုက်း ပဋိဘာဂနိမ့်တ်တည်း။ ယင်းပဋိဘာဂနိမ့်တ်ကား မူလနိမ့်တ်ယူရှာ မြေကြီးဟု ခေါ်ဝေါ်အပ်သော ဥတုဇ်မြှေမကရှုပ်ဟူသော ပရမတ္တမဓမ္မ အလွှတ်ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာ-

သညာကြောင့် ဖြစ်ပေါ်လာရသော ပညတ်သာတည်း။ ရုပ်အစစ်ကား မဟုတ်ပေ။ ရူပါဝစရစတူတွေါ်သို့တိုင်အောင်သော စျောန်တရားတို့သည် ယင်းပညတ်ပဋိဘာဂနီမိတ်ကိုသာ အာရုံပြုကြ၏။ မူလကသိုက်းဝန်း၏တည်ရာ မြေကြီးဟူသော ဥတုဇော်ဇွဲမကရှပ်တို့၏ အပေါင်းအစုဖြစ်သည့် ရုပ်အစစ်ကို အာရုံ မပြုကြပေ။ ထိုကြောင့် ရူပါဝစရောန်တို့သည်လည်း ကရအရှုပ် (= ကရအကာယ) ခေါ်သည့် ရုပ်အစစ်တို့ကို (= ရုပ်တရားတို့ကို) ကျော်လွှားလွန်မြောက်ပြီးသာ ဖြစ်ကြသည်။

### နှိုင်းခိုင်းဖွယ်ရာ ဧလာကာဉ်ပမာ

ထိုယောဂါဝစရပူရိုက်အား ရူပါဝစရစတူတွေါ်သာန်၏ အစွမ်းအားဖြင့် ယင်းစျောန်က ကရအရှုပ်ကို အာရုံ မပြုခြင်း၊ ပဋိဘာဂနီမိတ်ကိုသာ အာရုံပြုခြင်းကြောင့် – ကရအရှုပ်ကို ကျော်လွှားလွန်မြောက်ခြင်းသည် အကယ်-ရှုကား ဖြစ်ပါပေ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း ကသိုက်းရုပ်သည်လည်း စျောန်၏ အာရုံအဖြစ်ဖြင့် အာရုံယူ၍ ရုနိုင်ခြင်းကြောင့် ထိုကရအရှုပ်နှင့် တူသည်သာလျှင် ဖြစ်၏။ ထိုကြောင့် ထိုကသိုက်းရုပ်ကိုလည်း ကျော်လွှား-လွန်မြောက်ဖို့ရန် အလိုရှုအပ်ပေ၏။ ဥပမာ – မြောက်တတ်သော ယောက်ဗျားသည် တောတွင်း၌ မြောက နောက်မှ လိုက်သဖြင့် အပန်းတကြီးးလျင်လျင်မြန်မြန် ပြေးလေသော ပြေးရာအရပ်၌ မြောက်တူအောင် ဆေးရောင် အမျိုးမျိုးဖြင့် ခြယ်သထားအပ်သော ဆန်းကြယ်သော ထန်းရွှေကိုလည်း-ကောင်း၊ နှိယ်ကိုလည်းကောင်း၊ ကြိုးကိုလည်းကောင်း၊ မြေကြီး၌ ကွဲအက်-နေသော အက်ကြောင်းကိုလည်းကောင်း အဝေးက လှမ်းမြင်လိုက်လျှင် ကြောက်၌ ထိုတိုက်လန့်သွား၏၊ ထိုဝဏ္ဏကို မကြည့်လို ဖြစ်သွား၏။ နောက်ဥပမာ တစ်မျိုးကား – မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်တတ်သော ရန်သူယောက်ဗျား-တစ်ညီးနှင့်အတူ တစ်ရွာတည်း၌ နေထိုင်ရသော ယောက်ဗျားသည် ထိုရန်သူ-ယောက်ဗျားက ပုတ်ခတ်ခြင်း၊ နှောင့်ဖွံ့ဖြိုးခြင်း၊ အိမ်ကို မီးတို့က်ခြင်း စသည်တို့ဖြင့် နှုပ်စက်အပ်သည်ဖြစ်၍ အခြားတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်လိုက်၏။ ထိုရှာ-

၆၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

၌လည်း ထိရန်သူယောက်ဗျားနှင့် အဆင်းသဏ္ဌာန် အသံ အပြုအမှ ပယောဂ-တူသော ယောက်ဗျားကို တွေ့မြင်ပြန်သော ကြောက်၍၊ ထိတ်လန့်သည်သာ ဖြစ်ပြန်၏။ ထိသူ့ကိုလည်း မကြည့်လို ဖြစ်နေတတ်၏။

ဤဥပမာများအတူ – ယောဂါဝစရပုဂ္ဂိုလ်သည် ကရအရှပ်ကိုသာမက ထိ ကရအရှပ်ကို အခြေခံ၍ ဖြစ်ပေါ်လာသော ကသိုက်းရှပ်ကိုလည်း ဤ-ကသိုက်းရှပ်သည် ထိကရအရှပ်နှင့် တူသည်သာလျင်တည်းဟု ခွဲမြှုစွာ မှတ်သား၍ ထိကသိုက်းရှပ်ကိုလည်း ကြောက်ခြင်း လန်ခြင်း မမြင်လိုခြင်း သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာ၍ ယင်းကသိုက်းရှပ်ကိုလည်း ကျော်လွှား လွန်မြောက်ခြင်းငှာ အလိုရှိမှုကို မှတ်သားပါ။ (ဝိသူနှီးဘရှုဂု။)

## ဤကျင့်ရမည့် လုပ်ငန်းခွင်

ပထဝီကသိုက်းကို အခြေခံကာ အာကာသာန္တယတနစာနှင့်ကို ပွား-များအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရွှေးဦးစွာ ပထဝီကသိုက်း-လျှင် အာရုံရှိသော ပထမစာန်, ဒုတိယစာန်, တတိယစာန်, စတုတ္ထစာန်တို့ကို အစဉ်အတိုင်း ဝင်စားထားပါ။ ထိုနောင် အောက်ပါအတိုင်း ဆက်လက်ကာ လိုက်နာပြုကျင့်ပါ။ —

ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် စတုတ္ထ-စာန်၏ အာရုံဖြစ်သော ထိုပထဝီကသိုက်းရှပ်မှ ပြီးငွေ့၍ ကျော်လွှား လွန် မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျက်အပ်-ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ပထဝီကသိုက်းလျှင် အာရုံရှိသော စတုတ္ထစာန်မှ ထ၍ ထိုစတုတ္ထစာန်၌ ဤထို အပြစ်ကို မြင်အောင် ရှုပါ။ —

၁။ ဤရှုပါဝစရစတုတ္ထစာန်သည် ငါ ပြီးငွေ့အပ်သော ကသိုက်းရှပ်ကို အာရုံပြုဘို၏။

၂။ သောမန်သာဝေဒနာဟူသော နီးကပ်သော ရန်သူရှိ၏။

၃။ ပြိုမ်သက်သော ပိမောက္ခဖြစ်သော အရှပစျောန်အောက် ရွန်ရင်း၏။

ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ ဤရှုပါဝစရစတူတွေ့စျောန်သည် ဥပေက္ခာ ကေဂုတာဟူသော စျောန်အဂိုဒ္ဓနှစ်ပါးသာ ရှိသကဲ့သို့ အလားတူပင် အရှုပါဝစရစျောန်တို့သည်လည်း ဥပေက္ခာ ကေဂုတာဟူသော စျောန်အဂိုဒ္ဓနှစ်ပါးတို့သာ ရှိကြသောကြောင့် ဤရှုပါဝစရစတူတွေ့စျောန်၏ စျောန်အဂိုဒ္ဓရှုန်ရင်းကြမ်းတမ်းမှ သဘောတရားကား မရှိပေ။ ထိုယောဂါဝစရပူရှိလ်သည် ထိုရှုပါဝစရစတူတွေ့စျောန်၏ ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း အပြစ်ကို မြင်အောင် ရှုပြီးလျှင် —

၄။ ထိုစတူတွေ့စျောန်၏ တွယ်တာင့်ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍၊  
၅။ အာကာသာန္တာယတန္တာနျောန်ကို ပြိုမ်သက်သောအားဖြင့် အဆုံးမရှိ-  
သောအားဖြင့် နှလုံးသွင်း၍၊

၆။ စကြဝင်း ဆုံးသည်တိုင်အောင်လည်းကောင်း၊ အလိုရှိသမျှအရပ်သို့  
တိုင်အောင်လည်းကောင်း မိမိ ပွားများထားပြီးသော ပထဝိကသိုက်း-  
ရှုပ်ကို ဖြန့်ကြက်၍၊

၇။ ထိုကသိုက်းရှုပ်ဖြင့် တွေ့ထိရာအရပ်ကို အာကာသ - အာကာသ-  
ဟူ၍ လည်းကောင်း၊ အနိစိအာကာသ - အနိစိအာကာသ ဟူ၍  
လည်းကောင်း နှလုံးသွင်း၍ —

ရှုပါဝစရစတူတွေ့စျောန်၏ အာရုံဖြစ်သော ပထဝိကသိုက်းရှုပ်ကို ခွာ၏။  
ထင်ရှားစေအံ့ - ထိုပုထဝိကသိုက်းရှုပ်ကို ခွာသော ယောဂါဝစရပူရှိလ်သည်  
ဖျာတစ်ချပ်ကို ခေါက်လိပ်သကဲ့သို့ ပထဝိကသိုက်းရှုပ်ကို ခေါက်လိပ်သည်-  
လည်း မဟုတ်။ မူန့်အီးကင်းမှ မူန့်ကို ခွာသကဲ့သို့ ပထဝိကသိုက်းဝန်းရှုပ်ကို  
ခွာထုတ်သည်လည်း မဟုတ်။ အဟုတ်သော်ကား ပထဝိကသိုက်းကို မဆင်-  
ခြင်ခြင်းတည်း၊ နှလုံးမသွင်းခြင်းတည်း၊ မသုံးသပ်ခြင်းတည်း။ ပထဝိကသိုက်း-  
ကို မဆင်ခြင်းတဲ့ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမှ ထိုပုထဝိကသိုက်း-  
ရှုပ်ဖြင့် တွေ့ထိရာ အာကာသကိုပင် — အာကာသ - အာကာသဟူ၍

၆၂ ❁ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

တစ်ဖက်သတ် နှုလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုက်းကို ခွာသည်မည်၏။ ယင်းသို့ ခွာအပ်သော ပထဝိကသိုက်းသည်လည်း မထမကြ မနှစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ပထဝိကသိုက်းကို သက်သက် နှုလုံး-မသွင်းခြင်းကိုလည်းကောင်း၊ အာကာသ အာကာသဟု တစ်ဖက်သတ် နှုလုံး-သွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ပထဝိကသိုက်းကို ခွာသည် မည်ပေ၏။ ကသိုက်းကို ခွာရာခွာကြောင်း အာကာသ ကောင်းကင်ပည်တ်မျှသည်-သာလျှင် ထင်လာ၏။

- |                     |                                  |
|---------------------|----------------------------------|
| ၁။ ကသိက္ဗိုလိုမာကာသ | = ကသိုက်းကို ခွာ၍ ရရှိအပ်သော     |
|                     | အာကာသ၊                           |
| ၂။ ကသိကဖူဇွာကာသ     | = ကသိုက်းဖြင့် တွေ့ထိမိရာ အာကာသ၊ |
| ၃။ ကသိကဝိပိတ္တာကာသ  | = ကသိုက်းမှ ကင်းဆိတ်သွားသော      |

ဤသုံးပွဲလုံးသည် ပရီယာယ်နှင်နှင် ဖြစ်သောကြောင့် အနှက်အားဖြင့် တူသည်သာတည်း။ (ဝိသုဒ္ဓာဂျိဝ-ဂျိဝ။)

### အကြံပေးချက်

ဤအထက်ပါ ညွှန်ကြားချက်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် နှုလုံး-သွင်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပါသည်။ အကယ်၍ အောင်မြင်မှုကို မရရှိပါက ဤသို့လည်း နှုလုံးသွင်းကြည့်ပါ – ပထဝိကသိုက်းဝန်းကြီး စကြဝှေ့ တစ်ခုလုံး ပြည့်အောင် ဖြန့်ကြက်ပါ။ အလိုရှိခဲ့လျှင် အနှစ် စကြဝှေ့သို့-တိုင်အောင်လည်း ပထဝိကသိုက်းဝန်းကြီး ဖြန့်ကြက်ပါ။ ဖြန့်ကြက်ပြီးနောက် ထိပ်ထပ်ကသိုက်းလျှင် အာရုံရှိသော စုံနှုန်းများကို စတုတွေ့စုံနှုန်းသို့ တိုင်အောင် ဝင်စားပါ။ ထိုစတုတွေ့စုံနှုန်းမှ ထ၍ အထက်တွင် ရေးသားတင်ပြထားသည့်-အတိုင်း (၁) မှ (၅)သို့တိုင်အောင်သော ဆင်ခြင်ရမည့်အချက်များကို ဆင်ခြင်-ပါ။ ထိုနောင် ပထဝိကသိုက်းရုပ်ကို အဆုံးအစ မရှိအောင် ဖြန့်ကြက်ပါ။

ထိနောင် ထိပတိကသိုက်း၏ တစ်နေရာတွင် စိတ်စိုက်ကာ ပထဝိကို နှလုံးမသွင်းဘဲ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းပါ။ မကြာမီ အချိန်-ကာလအတွင်းမှာပင် အာကာသအကြားအပေါက်ကို မြင်လာတတ်ပါသည်။ ထိုအခါတွင် အာကာသ မဖြစ်သေးသော ပထဝိကသိုက်းကို လုံးဝ နှလုံး-မသွင်းတော့ဘဲ ထင်လာသော အာကာသကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းလျက် အာကာသ အာကာသဟု ရှုနေပါ။ အာကာသသည် ထင်ရှား-သတ် ထင်ရှားလာ၍ ပြီမ်သက်လာသောအခါ ယင်းအာကာသကိုပင် ဖြန့်ကြက်၍ အာကာသ အာကာသဟု ရှုပါ။ အာကာသ ကျယ်ပြန့်လာသည့်နှင့်-အမျှ ပထဝိကသိုက်းဝန်းမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားကာ အာကာသက နေရာ ယူလာပေလိမ့်မည်။ အာကာသကို အရပ် (၁၀)မျက်-နှာသို့ တဖြည်းဖြည်း ဖြန့်ပါ။ နောက်ဆုံးတွင် ပထဝိကသိုက်းပောက်၍ အာကာသချည်းသက်သက် ကျွန်းရှိပေလိမ့်မည်။ ယင်းသို့ ကျွန်းရှိနေသော အာကာသကား ပထဝိကသိုက်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ပင်-တည်း။ ထိုအခါတွင် အောက်ပါ ဝိသုဒ္ဓမဗ္ဗားအား ဖွံ့ဖြိုးကြေားချက်-အတိုင်း ဆက်လက်လေ့ကျင့်ပါ။

### အာကာသသန္တာယတန်ချာန်သို့

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပတိကသိုက်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို အာကာသ - အာကာသဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် အာကာသ - အာကာသဟု ရေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကို ပြု၏။ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် အာကာသ - အာကာသဟု ရေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကိုပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာနှင့် နိုဝင်ရကာ ကိုလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသနိမိတ်လျှင် တည်ရှာအုပ်စုသော သတိသည် အလွန် ထင်သည် ဖြစ်၍ ကောင်းစွာ တည်၏။ ဥပစာရစာန်းသမာဓိဖြင့် ဘာဝနာစိတ်သည်

၆၄ ❁ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မြှုပ်၏၊ ပွားများ၏၊ ကြိမ်ဖန်-များစွာ အလေ့အလာပြု၏။ ဤသို့ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သော နှလုံး သွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံး အာကာသနှာယတနာယတနာယတနိတ်သည် အပွဲနာစျောန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ပထဝီ ကသိုက်းစသော ကသိုက်းပညတ်အာရုံတို့၏ ရှုပါဝစရစျောန်စိတ်သည် အပွဲနာစျောန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ မှန်ပေသည်။ ဤအာကာသနှာယတနာယတနာယတနိတ်၌ စျောန်၏ ရွေးအဖို့၏ သုံးကြိမ်သော ဥပစာရအောင့်တို့တည်း။ ယင်းကာမာဝစရ ဥပစာရအောင့်သည် ဥပေကွာဝေဒနာနှင့် ယူဉ်ကုန်သည် သာလျှင် ဖြစ်ကုန်၏။ လေးကြိမ်မြောက်အောင်၊ သို့မဟုတ် ငါးကြိမ်မြောက်အောင် သည် အာကာသနှာယတနာယတနာယတနာယတနိတ်သာတည်း။

(ဝိသုဒ္ဓာဂ္ဂ၍။)

### အထူးမှာထားချက်

ဤသို့လျှင် အရှုပါဝစရစျောန်စိတ်သည် ဖြစ်ပေါ်လာလတ်သော ထိုယောဂါဝစရရဟန်းသည် အိုးဝတွင် ဖုံးလွမ်းထားအပ်သော အဝတ်ကို ဖွင့်လှစ်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်းပေါက် အာကာသသည် ပေါ်ပေါက်လာသကဲ့သို့ – ဤဥပမာအတူပင်လျှင် ရွေး၌ ကသိုက်းဝန်းကို ရှုပါဝစရစျောန်စက္ခာဖြင့် ကြည့်ရှုလျက် နေပြီးနောက် ယင်း ပထဝီကသိုက်းဝန်းကို နှလုံးမသွင်းတော့ဘဲ အာကာသ အာကာသဟူ၍ ဤ ပရိကမ်ဖြစ်သော ဥပစာရစျောန် မနသိကာရဖြင့် အဆောတလျင် ထိုပထဝီ-ကသိုက်းနိမိတ်အာရုံကို ခွာအပ်ပြီးလတ်သော ထင်လာသော အာကာသ-နိမိတ်အာရုံကိုသာလျှင် အရှုပါဝစရစျောန်စက္ခာဖြင့် ရှုလျက် နေ၏။ ဤမှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်ကို ဤသို့

ဆိုအပ်ပေါ်။

သွေသာ ရုပသညှန့် သမတိက္ခမာ ပဋိယသညှန့် အတ္ထိလာ  
နာနတ္ထသညှန့် အမန်သီကာရာ 'အနန္တာ အာကာသာ-  
နာယတ္ထ ဥပသမ္မဇ္ဇာ' ပို့ရတိ (အဘိ။၂၂၄၁။ ဒီ၂၂၆၀)

၁။ ကုန်အောင်စုသော ရုပသညှာမည်ရသော ပထဝါကသိက်းရှပ်  
စသည်တို့ကို အာရုံပြုသော ရူပါဝစရဓာန်တို့ကိုလည်းကောင်း၊  
ထိုရူပါဝစရဓာန်တို့၏ အာရုံဖြစ်သော ပထဝါကသိက်းစသော အာရုံ-  
တို့ကိုလည်းကောင်း ကျော်လွှားလွန်မြောက်၍ သွားခြင်းကြောင့်၊

၂။ ရှုပသညာ ထွေဒသညာ ဂန္ဓသညာ ရသသညာ ဖော်စွဲသညာဟူသော ဝတ္ထုအာရုံ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကုန်သော **ပဋိသညာ-တိုင်** ချုပ်ပြုမ်းသွားခြင်းကြောင့်, (ဒွေပစ္စိညာက်နှင့် ယဉ်သော သညာ များတည်း။)

၃။ ဒွေပဇ္ဇိုဉာဏ်နှင့်ယူဉ်သော သညာ (၁၀)မျိုးမှ တစ်ပါးသော ကာမာ-  
ဝစရကုသိုလ် အကုသိုလ် ဝိပါက် ကြိယာဟူသော (၄၄)မျိုးသော  
စိတ်နှင့်ယူဉ်သော (၄၅)မျိုးသော သညာဟူသော အထူးထူးသော  
**နာန္တသညာတိကို နှလုံးမသွင်းခြင်းကြောင့် အနှစ်အကာသဟု**  
**နှလုံးသွင်းတတ်သော အကာသနာယတန်ရာန်ကို ပြည့်စုံစေ၍**  
**နေထိုင်၏ဟူ၍ ဆုံးအပ်ပေ၏။ (ဝိယူနိုဝါဒပြု။)**

၆၆ ❁ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

## ဝိညာဏာန္တာယေသနချောန

ဝိညာဏာန္တာယေနစွာနှုန်းဟူသည် အာကာသာန္တာယေနဝိညာက်-လျှင် တည်ရာအာရုံစွဲသော စွာန်တည်း။ အာကာသာန္တာယေနဝိညာက်ကို အရှုံးခံအာရုံထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စွာန်တည်း။ ထိုဝိညာ-ဏာန္တာယေနစွာနှုန်းကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရ-ပုဂ္ဂိုလ်သည် အာကာသာန္တာယေနစွာနှုန်းသမာပတ်ကို ဝသီဘော်ငါးတန် နိုင်နှင့်အောင် လေ့ကျင့်အပ်၏။ အာကာသာန္တာယေနစွာနှုန်းသမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နှင့်အောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်-သည် —

- ၁။ ဤ ငါရရှိထားသော အာကာသာန္တာယေနစွာနှုန်းသမာပတ်သည် ရှုပါဝစရစွာနှုန်းဟူသော နီးကပ်သော ရန်သူရှိ၏။
- ၂။ ဝိညာဏာန္တာယေနစွာနှုန်းသမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်-ခဲ့။ ဤသို့လျှင် အာကာသာန္တာယေနစွာနှုန်းသမာပတ်၌ အပြစ်မြင် အောင် ရှု၍၊
- ၃။ ထိုအာကာသန္တာယေနစွာနှုန်း၌ ခုံမ်းတပ်မက်ခြင်း တက္ကာကို ကုန်စေ ၍၊
- ၄။ ဝိညာဏာန္တာယေနစွာနှုန်းကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်းပြီးလျှင် ထိုပထဝီကသို့ကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပုံးနှံ၍ ဖြစ်ပေါ်လာသော ထိုအာကာသန္တာယေနဝိညာက်ကို ၈ညာဏံ - ၈ညာဏံဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဥက္ကာဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏။ ဝိတက်ဖြင့် ၈ညာဏံ - ၈ညာဏံဟူ ရေးရှုခေါက်သည်ကို ထက်ဝန်းကျင် လုညွှုလည်၍ ခေါက်သည်ကို ပြုအပ်၏။ အနှစ် အနှစ်ဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ ဝိညာဏံ - ၈ညာဏံဟူ လည်းကောင်း၊ အနှစ် ပိုညာဏံ - အနှစ် ပိုညာဏံဟူလည်းကောင်း နှလုံး-သွင်းကောင်း၏။

ဉ်သိသော နည်းအားဖြင့် ထိုအာကာသာန္တာယတနိုင်ညာက် ဟူသော ဝိညာဏ်နိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နိုဝင်ကိုလေသာအညွစ်အကြေးတို့သည် ကွာကျသွားကြကုန်၏။ အာကာသာန္တာယတနိုင်ညာက်လျင် တည်ရာအာရုံ-ရှိသော သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်-သည် ထိုအာကာသာန္တာယတနိုင်နိမိတ်ကို အဖန်ဖန် အထပ်ထပ် မို့ဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဉ်သိသောနည်းဖြင့် အကြိမ်များစွာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာနှင့် ကသိုက်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ အာကာသာန္တာယတနုံးနှင့် အပွန်သည် အပွန်သည်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့ – ပထဝိကသိုက်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို ပုံးနှံ၍ အာရုံပြု၍ ဖြစ်ပေါ်လာသော အာကာသာန္တာယတနိုင်အာရုံ၌ ဝိညာဏ်န္တာယတနုံးနှင့် အပွန်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓာဂျာ။)

### ပရမတ်အာရုံပြစ်သည်ကို သတိပြုပါ

ဉ်၌ အရှုခံအာရုံမှာ အာကာသာန္တာယတနုံးနှင့်ဝိညာဏ်ပြစ်၏။ ပရမတ်အာရုံတည်း။ ထိုအာကာသာန္တာယတနုံးနှင့်ဝိညာဏ်ကို ဝိညာဏ်ပိုင်းဟု ရှုခဲ့သော် ထိုအာကာသာန္တာယတနိုင်အာရုံ၌ ပြီဝိဝ်စွာ ကပ်၍ တည်နေသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန်ဇော်တို့၏ နောက်၌ အပွန်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စုံနှင့် အာရုံ၌ ဝိညာဏ်န္တာယတနုံးနှင့် အာရုံ၌ သတိတည်း။ အာကာသာန္တာယတနိုင်ညာက်လျင် တည်ရာ အာရုံ၌ သော စုံနှင့် ဟူလိုသည်။ အရှုခံအာရုံပြစ်သော စုံနှင့် မှာ အာကာသာန္တာယတနုံးနှင့် အာရုံ၌ သတိတည်း။ နှစ်မျိုးလုံးသည် စုံနှင့် ချည်းသာတည်း။ ပရမတ်-တရားချည်းသာတည်း။

၆၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

## အခက်အခဲတိုင်ပါ

အရှုခံအာရုံမှာ ပရမတ်တရား ဖြစ်နေသဖြင့် နာမ်ကမ္မာဌာန်းကို မရှုဖူး-  
သေးသော အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ယင်းအာကာသာ-  
န္တာယတနိုင်ညာက်ကို မသိမ်းဆည်းတတ် ဖြစ်နေကြ၏။ ထိုအခါတွင် –  
ယင်း အာကာသာန္တာယတနစုံနှင့် ဥပေကွာ + ဓကဂွတာ ဟူသော  
စျောန်အဂီးနှစ်ပါးကို သိမ်းဆည်းတတ်ပါသလားဟု ထိုပုဂ္ဂိုလ်တို့ကို မေးကြည့်-  
လိုက်သောအခါ သိမ်းဆည်းတတ်ပါကြောင်းကို ဝန်ခံကြ၏။ ထိုအခါတွင်  
ယင်းစျောန်အဂီးနှစ်ပါးတို့အား စိတ္တကွာကာ တစ်ခုတစ်ခုအတွင်းဝယ် အတူယှဉ်တဲ့  
ဖြစ်နေသော ယင်းစျောန်စိတ်ကို မြင်အောင်ရှုပါဟု အကြံပြုလိုက်သောအခါ  
ယင်းစျောန်စိတ်ကို ရှုတတ်သွားကြ၏။ သို့သော် နောက်ထပ် ထပ်ဆင့်မေးခွန်း-  
တစ်ခု မေးလာတတ်ကြပြန်၏။ ယင်းအာကာသာန္တာယတန စျောန်စိတ်မှာ  
ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးအိမ်အတွင်း၍ တည်ရှိသော ဟဒယဝတ္ထာရှပ်-  
ကိုသာ မြှုပ်ဖြစ်နေသော စိတ်တစ်မျိုးဖြစ်သဖြင့် ယင်းစျောန်စိတ်ကို ဝိညာကံ  
- ဝိညာကံဟု ရှုနေသောအခါ နှလုံးအိမ်အတွင်း ဟဒယဝတ္ထာ ရှိသည့်နေရာကို  
စိုက်ရှုနေရမှာလားဟု မေးတတ်ကြပြန်၏။ ဟုတ်ပါသည်ဟုပင် အဖြေပေး-  
ရ၏။ သို့သော် ဦးခေါင်းကို ငြုကာ နှလုံးအိမ်ဘက်သို့ စိုက်ကြည့်ရမည်ဟုကား  
မဆိုလိုပြောင်းကိုလည်းကောင်း၊ စိတ်ဖြင့်သာ စိုက်ရှုရန်ကိုလည်းကောင်း  
ထပ်မံ့၍ အကြံပြုရပြန်သည်။

## ဝိညာက္ခာယတနစျောန်သို့ ဆိုက်ရောက်နေသူ

ဤမှု အတိုင်းအရှည်ရှိသော ဘာဝနာအစဉ်ဖြင့် ဤပုဂ္ဂိုလ်ကို ဤသို့  
ခေါ်ဆိုအပ်ပေ၏။

သမွာသော အာကာသာန္တာယတန သမတိက္ခာမှု “အနိုင် ဝိညာက”<sup>၁၁</sup> ဖို့  
ဝိညာက္ခာယတန ဥပသမွာဇ် ဝိဟရတီ။ (အဘိုးပျော်။ ဒီပျော်။)

အကြိုင်းမရှိ အလုံးစံသော အာကာသာန္တာယတနစျောန်းနှင့် အာကာသနိမိတ်အာရုံကို ကျော်လွှား လွန်မြောက်၍ “အနဲ့စီညာကံ အနဲ့စီညာကံ” - ဟု ဉာဏ်သို့ နှလုံးသွင်းသည်ဖြစ်၍ စီညာကျော်ယတနစျောန်းကို ပြည့်စုံစေ၍ နေသူဟူ၍ ဆိုအပ်၏။ (အဘိုးပျော်၍၊ ဒီပြို၍၊ စီသုဒ္ဓာဂျာ၍)

ဉာဏ် အာကာသာန္တာယတနစျောန်းကိုလည်းကောင်း၊ ယင်း အာကာသာန္တာယတနစျောန်းတည်ရာအာရုံဖြစ်သည့် အာကာသနိမိတ်ကိုလည်းကောင်း - ဉာဏ်မျိုးလုံးကိုပင် အာကာသာန္တာယတနဟု ဆိုလို၏။ ထိုနှစ်မျိုးလုံးကိုပင် မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း၊ နှလုံးမသွင်းသဖြင့်လည်းကောင်း - အချင်းခပ်သိမ်း ကျော်လွှား လွန်မြောက်သွားပါမှသာလျှင် ဉာဏ်စီညာကျော်ယတနစျောန်းကို ပြည့်စုံစေ၍ နေနှစ်သောကြောင့် ဉာဏ်နှင့်အာရုံနှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်း ပြု၍ အာကာသာန္တာယတနဲ့ သမတိကြွား = အာကာသာန္တာယတနစျောန်းနှင့် အာကာသာန္တာယတနစျောန်း၏ အာရုံ (= အာကာသနိမိတ်)ကို ကျော်လွှားလွန်မြောက်၍ ဟု ဘုရားရှင် ဟောကြား-တော်မူပေသည်။ (စီသုဒ္ဓာဂျာ-ရုပ်၍)

### ဆိုလိုရင်းသောာ

စိတ်တို့မည်သည် တစ်ခုသော စိတ္တက္ကာအတွင်း၌ နှစ်ခုပြုင်တူ ဖြစ်နို-မဓာတာကား မရှိပေါ့။ စိတ္တက္ကာတစ်ခုပြီးမှ နောက်စိတ္တက္ကာတစ်ခု ဖြစ်နိုင်၏။ ဉာဏ် အရှုခံအာရုံဖြစ်သည့် အာကာသာန္တာယတနစျောန်းစီညာကံ ရှုတတ်သည့် စီညာကျော်ယတနစျောန်းစီညာကံတို့သည် တစ်ခုသော စိတ္တက္ကာအတွင်း၌ နှစ်ခုပြုင်တူကား မဖြစ်နိုင်ကြပေါ့။ အာကာသာန္တာယတနစျောန်းစီတ်က ဥပါဒ်-ဦး-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် စီညာကျော်ယတနစျောန်းစီတ်က ဥပါဒ်-ဦး-ဘင်အားဖြင့် ထင်ရှားမဖြစ်နိုင်သေးပေါ့။ စီညာကျော်ယတနစျောန်းစီတ်က ဥပါဒ်-ဦး-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အာကာသာန္တာယတနစျောန်းစီတ်သည် ဥပါဒ်-ဦး-ဘင်အားဖြင့် ထင်ရှား မဖြစ်နိုင်

၃၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

တော့ပြီ ဖြစ်၏။ ယင်း အရှုခံအာရုံဖြစ်သည့် အာကာသာန္တာယတနစာဌာန<sup>၁</sup> စိတ်က ဥပါဒ်-၌-ဘင်အားဖြင့် ထင်ရှားမဖြစ်သည့်အခါမှ = ဥပါဒ်-၌-ဘင် အားဖြင့် ထင်ရှားဖြစ်မှုကို ကျော်လွှားသွားနိုင်ပါမှ ဝိညာဏ္တာယတနစာဌာန<sup>၁</sup> စိတ်က ဥပါဒ်-၌-ဘင်အားဖြင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။ အာကာသာန္တာယတနစာဌာနရိညာက် (= စိတ်)ကို ယခုကဲ့သို့ ကျော်လွှားလွန်မြောက် သွားခဲ့လျှင် ယင်းစျောန်စိတ်ကလည်း ကသိုက်းကို ခွာ၍ ရရှိလာသည့် အာကာသနိမ့်တ်ကိုသာ သိနေသည်ဖြစ်ရကား ယင်းအာကာသကို သိနေသည့် စျောန်စိတ်ကို ကျော်လွှားလွန်မြောက်သွားပါက ယင်း အာကာသနိမ့်တ်ကို သိမှု သဘောလည်း မရှိတော့သဖြင့် တစ်ပါတည်း ယင်း အာကာသနိမ့်တ်အာရုံကိုပါ ကျော်လွှားလွန်မြောက်သွားသည်ဟု ဆိုရပေသည်။ ယင်းကဲ့သို့ စျောန်စိတ်နှင့် စျောန်၏အာရုံ နှစ်ပါးစုံကို ကျော်လွှားလွန်မြောက်သွားသော်လည်း ချုပ်ဆုံးလေပြီးသော အတိတ်ဖြစ်သော ထို အာကာသာန္တာယတနရိညာက်ကို ဝိညာဏ္တာယတနစာဌာနရိညာက်စိတ်က တစ်ဖန် ပြန်၍ အာရုံပြနိုင်သည် သိနိုင်သည်ဟု မှတ်ပါလေ။

(ဥပရိပန္တာသ ပါဋ္ဌာတော် အနုပဒသူတန် စာပိုဒ် ၉၅။ မာရာဂရ-တွင် ကြည့်ပါ။)

### အနှစ် ဝိညာက်

အာကာသာန္တာယတနရိညာက်သည် အဆုံးအပိုင်းအခြား မရှိသည့် အနှစ်ဖြစ်သော ကောင်းကင်ပညတ် = အာကာသနိမ့်တ်ကို အာရုံပြု၏။ ထို အကြောင်းအာရုံ၏ အနှစ်ဟူသောအမည်ကို အကျိုးဖြစ်သော အာရုံယူတတ်သည့် အာရမ္မကိုကိုယ်ပေါ်၍ တင်စား၍ ကာရဏူပစာရအားဖြင့် (တစ်နည်း ဖလူပစာရအားဖြင့်) အာကာသာန္တာယတနရိညာက်ကိုပင် အနှစ် ဝိညာက်ဟု ဆိုသည်။ ဝိညာဏ္တာယတနစာဌာနကို အလို့ရှုသော ယောဂါဝစရ-ပုဂ္ဂိုလ်သည် ထိုအာကာသာန္တာယတနရိညာက်ကိုပင် “အနှစ် ဝိညာက်”ဟု နှလုံးသွင်းရ၏ဟု ဆိုလိုသည်။ ဤနည်းအလို့ – အနှစ် ဝိညာက် = အနှစ်-မည်သော ဥပါဒ်-ဘင်အားဖြင့် အပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို

(= အာကာသနိမိတ်)ကို အာရုံပြုသော ဝိညာက် = အာကာသာန္တာယတန်-  
ဝိညာက်ဟု ဆိုလိုသည်။

တစ်နည်း – ဝိညာက္ခာယတန်စူာန်ကို ရရှိအောင် အားထုတ်သော  
ဘာဝနာစိတ်သည် အာကာသာန္တာယတန်ဝိညာက်ကို အာရုံပြုသည့်အခါ  
ဥပါဒ်ကို ပိုင်းခြား၍ ဖြစ်စေ, ဦးကို ပိုင်းခြား၍ ဖြစ်စေ, ဘင်ကို ပိုင်းခြား၍  
ဖြစ်စေ အာရုံပြုသည်ကား မဟုတ်၊ အဟုတ်သောကား အပိုင်းအခြား  
မထားဘဲ အာကာသာန္တာယတန်ဝိညာက် တစ်ခုလုံးကိုပင် အာရုံပြုသည်။  
ဤသို့ အာရုံယူတတ်သော အာရမ္မကိုကဘာဝနာစိတ်က အထူးသဖြင့် ဝိညာ-  
က္ခာယတန်ဘာဝနာစိတ်က အနှစ်ဖြစ်အောင် = အပိုင်းအခြား မရှိအောင်  
အာရုံပြုအပ်သောကြောင့် အစွမ်းအစ ဘင်မျမကျွန် အချင်းခပ်သိမ်း အလုံး-  
စုံသော အာကာသာန္တာယတန်ဝိညာက်ကို နှုလုံးသွင်းရသည်၏ အစွမ်းဖြင့်  
ယင်းအာကာသာန္တာယတန်ဝိညာက်ကို အနှစ် ဝိညာကံဟု ဆိုသည်။  
ဤနည်းအလို – အနှစ် ဝိညာကံ = အပိုင်းအခြား မရှိဘဲ အာရုံပြုအပ်သော  
အာကာသာန္တာယတန်ဝိညာက်ဟု ဆိုလိုသည်။ (ဝိယူနှိုးဘုရား-ကြည့်ပါ။)

### အာကိုဋ္ဌညာယတန်ချောန်

အာက္ခာယတန်စူာန်ဟူသည် အာကာသာန္တာယတန်စူာန်၏  
မရှိခြင်း = နတ္တိဘောပည်တွင် တည်ရာအာရုံရှိသော စူာန်ဟု ဆိုလိုသည်။  
အာက္ခာယတန်စူာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါ-  
ဝစရပုဂ္ဂိုလ်သည် ဝိညာက္ခာယတန်စူာန်သမာပတ်၌ ဝသီဘော်ငါးတန်  
နိုင်နှင်းအောင် လေ့ကျင့်အပ်၏။ ဝသီဘော်ငါးတန် နိုင်နှင်းအောင် လေ့ကျင့်-  
ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏။ —

၁။ ဤ ငါရရှိထားသော ဝိညာက္ခာယတန်စူာန်သမာပတ်သည် အာကာ-  
သာန္တာယတန်စူာန်ဟူသော နှီးကပ်သော ရန်သူရှိ၏။ (အချိန်မရေး  
အာကာသာန္တာယတန်စူာန်သို့ ပြန်လည်ကာ လျောကျနိုင်၏ဟု

၃၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ဆိုလိုသည်။

- ၂။ အာကိုဇ္ဈာယတနစျာန်ကဲသို့ ဌီမံသက်သည်လည်း မဟုတ်ခဲ့။ ဤသို့  
လျှင် ဝိညာက္ခာယတနစျာန်၏ အပြစ်ကို မြင်အောင် ရှု၍,  
၃။ ထိုဝိညာက္ခာယတနစျာန်၏ တွယ်တာင့်ကွက် တသက်သက် ရှိခြင်း  
= နိဗ္ဗာန်ကို ကုန်စေ၍၊  
၄။ အာကိုဇ္ဈာယတနစျာန်ကို ဌီမံသက်သောအားဖြင့် နှလုံးသွင်း၍၊  
၅။ အကြောင် အာကာသာန္တာယတနစျာန်ဝိညာက်ကို အာရုံပြု၍ ဝိညာ-  
က္ခာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာက္ခာယတနစျာန်-  
၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာန္တာယတနစျာန်ဝိညာက်၏  
မရှိခြင်းဟူသော နတ္တိဘောပည်ကို, ဆိတ်သည်၏ အဖြစ်ကို, ကင်း-  
သော အခြင်းအရာကို နှလုံးသွင်းအပ်၏။

**ပြုတဲ့ချက်** – အထက်တွင် ရှုံးပြုခဲ့သည့်အတိုင်း စိတ်တို့မည်သည်  
စိတ္တက္ခာကတစ်ခုအတွင်း၏ယုံကြည်မှု နှစ်ခုပြိုင်တူ ဖြစ်ရှိခဲ့မှုတာ မရှိသောကြောင့်  
အာကာသာန္တာယတနစ်ဝိညာက်က ဥပါဒ်-၌-ဘင်အားဖြင့် ထင်ရှားဖြစ်နေ-  
ချိန်ဝယ် ဝိညာက္ခာယတနစျာန်ဝိညာက်ကား ဥပါဒ်-၌-ဘင်အားဖြင့်  
ထင်ရှားမဖြစ်သေးပေ။ တစ်ဖန် ဝိညာက္ခာယတနစျာန်ဝိညာက်က ဥပါဒ်-  
၌-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အာကာသာန္တာယတနစျာန်-  
ဝိညာက်ကား ဥပါဒ်-၌-ဘင်အားဖြင့် ထင်ရှား မဖြစ်တော့ပြီ ဖြစ်၏။ ယင်း  
ဝိညာက်၏ ယင်းကဲ့သို့ ဥပါဒ်-၌-ဘင်အားဖြင့် ထင်ရှားမရှိမှုသဘောကို  
နတ္တိဘောပည်ဟု ဆိုသည်။ ယင်းနတ္တိဘောပည်ကို နှလုံးသွင်းရမည်  
ဖြစ်သည်။

အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာန္တာယတနစျာန်-  
ဝိညာက်ကို အချင်းချင်သိမ်း နှလုံးမသွင်းမှု၍ ထိုအာကာသာန္တာယတန-  
ဝိညာက်၏ မရှိခြင်းသဘော နတ္တိဘောပည်ကိုသာ အာရုံပြု၍ –

- ၁။ နတ္တိ - နတ္တိ = မရှိ - မရှိဟူ၍လည်းကောင်း,  
 = နတ္တိ ကို၍ - နတ္တိ ကို၍ = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,  
 ၂။ သူညံ့ - သူညံ့ = ဆိတ်၏ - ဆိတ်၏ဟူ၍လည်းကောင်း,  
 ၃။ ဝိဝိတ္ထံ - ဝိဝိတ္ထံ = ကင်း၏ - ကင်း၏ဟူ၍လည်းကောင်း -

အဖန်ဖန် အထပ်တပ် ဆင်ခြင်အပ်၏ နှုတ္တုံးသွင်းအပ်၏၊ ဉာဏ်ဖြင့်  
 သက်ဝင်၍ ရှုအပ်၏။ ဝိတက်ဖြင့် နတ္တိ ကို၍ - နတ္တိ ကို၍ = ဘာမျှမရှိ  
 ဘာမျှမရှိဟူ ရေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်  
 ကို ပြုအပ်၏။ (ဝိသူ့စိုးဂုဏ်ပြ-ဂျဂ္ဂ။)

ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုအာကာသာန္မာယတနိဉာဏ်-  
 ၏ မရှိခြင်း နတ္တိဘောပည်ဟုဆိုအပ်သော စူာန်ဖြစ်ကြောင်းနိမိတို့  
 ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိဝင်ရဏာ  
 ကိုလေသာအည်အကြေးတို့သည် ကွာကျသွားကြကုန်၏။ အာကာသာန္မာ-  
 ယတနိဉာဏ်၏ မရှိခြင်း နတ္တိဘောပည်လျှင် တည်ရာအာရုံရှုသော  
 သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရစုံန်သမာဓိဖြင့် ဘာဝနာစိတ်  
 သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထို အာ-  
 ကာသာန္မာယတနိဉာဏ်၏ မရှိခြင်း နတ္တိဘောပည်ဟု ဆိုအပ်သော  
 စူာန်ဖြစ်ကြောင်းနိမိတ်ကို အဖန်တလဲလဲ မိုးဝါး၏ ပွားများ၏ ကြိမ်ဖန်များစွာ  
 အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရ  
 ပုဂ္ဂိုလ်၏ သန္တာန်၌ ပထမိကသိုက်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို  
 ပုံးနှံ၍ ဖြစ်ပေါ်လာသော ထိုမဟရှုတ် အာကာသာန္မာယတနိဉာဏ်၏  
 သာလျှင် ဆိတ်သည်၏အဖြစ်၊ ကင်းသည်၏အဖြစ်၊ မရှိသည်၏အဖြစ်ဟူ  
 သော နတ္တိဘောပည်၌ အာကိုဋ္ဌဉာဏ်ယတနုံးနိမိတ်သည် အပွဲနာရုံးန်၏  
 အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပုံးနှံ၍ဖြစ်သော အာကာသာ  
 န္မာယတနိဉာဏ်နိမိတ်ကို အရှုံးပြု၍ ဝိဉာဏ္မာယတနိဉာဏ်သည်  
 ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသူ့စိုးဂုဏ်ပြ-ဂျဂ္ဂ။)

## မှတ်သားမေလို့သော လူးမြားချက်

ဤဆိုလတ္တံ့သည်ကား အထူးတည်း။ ထိုအကာသာန္တာယတန်-ဝိညာက်၏ မရှိခြင်းဟူသော နတ္တံ့ဘေးပည်အာရုံး၌ အာကိခိုညာယတန်-ဓာန်စိတ်သည် ဖြစ်ပေါ်လာသည်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကာသာန္တာယတန်ဝိညာက်၏ မရှိခြင်းဟူသော နတ္တံ့ဘေးပည်ကို-သာလျှင် ရှုလျက်နေ၏။

နှင့်ခိုင်းဖိုင်းဖွယ်ရာ လောက်ဥပမာ မည်သည်ကား — ယောက်၍သားတစ်-ယောက်သည် စည်းဝေးညီမှုရာ တန်ဆောင်းဝန်းစသည်တို့၌ တစ်စုံတစ်ခု-သော ပြုဖွယ်ကိစ္စကြောင့် စည်းဝေးညီမှုနေသော ရဟန်းသံယာတော်ကို ဖူးမြော်ပြီးနောက် တစ်ခုသော အရပ်ဒေသသို့ ထွက်ခွာသွား၏။ တစ်ဖန် ရဟန်းသံယာတော်များ၏ စည်းဝေးညီမှုရာ တန်ဆောင်းဝန်းသို့ ပြန်လာ-ပြန်၏။ စည်းဝေးခြင်းကိစ္စ၏ ပြီးဆုံးသောအခါ၌ ရဟန်းတော်တို့သည် မိမိတို့ စည်းဝေးညီမှုရာအရပ်မှ ထကုန်၍ ယင်းနေရာမှ ဖဲခွာသွားကြကုန်သည်ရှိ-သော, ထိုယောက်၍သည် ထိုစည်းဝေးညီမှုရာအရပ်သို့ ဆိုက်ရောက်လာ၍ တံခါးဝှုံ ရပ်လျက် တစ်ဖန် ထိုစည်းဝေးညီမှုရာအရပ်ကို ကြည့်လိုက်သည်-ရှိသော ရဟန်းတို့မှ ဆိတ်သည်ကိုသာလျှင် မြင်သကဲ့သို့ ရဟန်းတို့မှ ကင်း-သည်ကိုသာလျှင် မြင်သကဲ့သို့, ထိုယောက်၍သာ သန္တာန်၌ ဤမျှလောက်-ကုန်သော ရဟန်းတော်တို့သည် သေမှုလည်း သေလေကုန်သလော၊ အရပ်-တစ်ပါးသို့မှုလည်း သွားလေကုန်သလောဟု ဤသို့သော ကြံယောင်ကြံမှား အခြားသောစိတ်သည် မဖြစ်သကဲ့သို့ — တကယ်စင်စစ်သောကား ဤ-စည်းဝေးညီမှုရာအရပ်သည် ရဟန်းတို့မှ ဆိတ်၏၊ ရဟန်းတို့မှ ကင်း၏ဟု မရှိသည်၏ အဖြစ်ကိုသာလျှင် ရှုသကဲ့သို့ — ဤဥပမာအတူပင်လျှင် ရွှေးဪဪ ပထဝိကသိုက်းကို ခွာ၍ ရှိလာသော အကာသာနိမိတ်၌ ဖြစ်စေအပ်ပြီး-သော အကာသာန္တာယတန်ဝိညာက်ကို ဝိညာကျော်ယတန်စျောန်ဖြင့် ဝိညာက် - ဝိညာက်ဟု ရှုလျက်နေပြီး၍ နောက်ကာလရောက်ရှိလာပါမှ

ထိအာကာသာန္တာယတနိညာက်၏ မရှိခြင်းသဘော = နတ္တိဘောပည်ကို  
အာရုံယူ၍ - နတ္တိ နတ္တိ၊ သူညံ သူညံ၊ ဝိဝိဇ္ဇာ ဝိဝိတ္ထာသော ပရီကမ်ဖြစ်-  
သော နှလုံးသွင်းခြင်း မန်သိကာရဖြင့် ထိအာကာသာန္တာယတနိညာက်-  
သည် ကွယ်ပျောက်သည်ရှိသော် ထိအာကာသာန္တာယတနိညာက်၏  
ကင်းခြင်း ပျောက်ခြင်းဟုဆိုအပ်သော မရှိခြင်း နတ္တိဘောပည်ကိုသာလျှင်  
ဘဝနာစိတ်ဖြင့် အဖန်ဖန် ရှုလျက်နေ၏။ (ဝိသုဒ္ဓဝါဒဂျိ။)

### **နတ္တိ - နတ္တိ၊ သူညံ - သူညံ၊ ဝိဝိဇ္ဇာ - ဝိဝိဇ္ဇာ**

“**နတ္တိ - နတ္တိ၊ သူညံ - သူညံ၊ ဝိဝိဇ္ဇာ - ဝိဝိဇ္ဇာသော ပရီကမ်ဖြစ်-**  
သော နှလုံးသွင်းခြင်း မန်သိကာရဖြင့် ထိအာကာသာန္တာယတနိညာက်-  
သည် ကွယ်ပျောက်သည်ရှိသော်”ဟူသော ဤစကားရပ်ဖြင့် ထိအာကာသာ  
န္တာယတနိညာက်ကို အာရုံပြခြင်း၏ မရှိခြင်းကြောင့် ထိအာကာသာန္တာ-  
ယတနိညာက်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာ၏။ ပျက်စီးသွား-  
သည်၏ အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ပေ။ (ဆိုလို-  
သည်မှာ - ဝိညာဏ္တာယတနိညာက်သည် အာကာသာန္တာယတန-  
ပိညာက်ကို အာရုံပြနေ၏ နှလုံးသွင်းနေ၏။ ထိုကြောင့် ဝိညာဏ္တာယတန-  
ပိညာက် ဖြစ်ပေါ်နေခိုက်၌ ယင်းအာကာသာန္တာယတနိညာက်သည်  
အာရုံအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေသဖြင့် အာရုံအကြောင်းတရား  
အဖြစ်ဖြင့် ထင်ရှုးရှိနေ၏။ သို့သော် ဤအကိုဋ္ဌညာယတနစုံနိညာက်-  
ကား ယင်းအာကာသာန္တာယတနိညာက်ကို လှမ်းအာရုံမယူပေ၊ နှလုံး-  
မသွင်းပေ။ ယင်းအာကာသာန္တာယတနိညာက်၏ မရှိမှုသဘောကိုသာ  
= နတ္တိဘောပည်ကိုသာ အာရုံပြနေ၏ နှလုံးသွင်းနေ၏။ ထိုကြောင့်  
အာကိုဋ္ဌညာယတနိညာက်က ထိုအာကာသာန္တာယတနိညာက်ကို  
အာရုံပြခြင်း၏ မရှိခြင်းကြောင့် = အာရုံမပြခြင်းကြောင့်၊ နှလုံးမသွင်းခြင်း-  
ကြောင့်၊ ယင်းအာကာသာန္တာယတနိညာက်၏ မရှိမှုသဘောကိုသာ  
အာရုံပြနေခြင်းကြောင့် နှလုံးသွင်းနေခြင်းကြောင့် ထိုအာကာသာန္တာယတန

၃၆ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ပိုလှာက်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာရ၏၊ ပျက်စီးသွားသည်၏-  
အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ဟု ဆိုလိုပေသည်။

### နှင့်ခိုင်းပွဲယ်ရာ လောကာဥပမာကု နှီးနှောဖြေခြင်း

ထိုအထက်တွင် တင်ပြထားသော ဥပမာစကားရပ်၌ ဤဆိုလတ္တံ့-  
သည်ကား ဥပမာ ဥပမယ့် နှီးနှောခြင်းတည်း။ ထိုယောက်ကျားသည် ထိုတန်-  
ဆောင်းဝန်းအစရှိသော အရပ်၌ စည်းဝေးညီမှုနေသော ရဟန်းသံယာတော်  
အပေါင်းကို ဖူးမြင်ပြီးနောက် အရပ်တစ်ပါးသို့ ဖဲ့ခွာသွားလေ၏။ ထိုနောင်မှ  
ရဟန်းသံယာတော် အားလုံးတို့သည် တစ်စုံတစ်ခုသာလျှင်ဖြစ်သော ပြုဖွယ်-  
ကိစ္စပြင့် ယင်းတန်ဆောင်းဝန်းမှ ဖဲ့ခွာသွားကြော်သည်ရှိသော် ထိုယောက်ကျား  
သည် တစ်ဖန် ပြန်လာ၍ ယင်းတန်ဆောင်းဝန်းကို ကြည့်လေက ထိုစည်းဝေး  
ညီမှုရာအရပ်ကို ရဟန်းသံယာတော်တို့မှ ဆိတ်သုဉ်းသည်ကိုသာလျှင် တွေ့  
မြင်၏၊ ရဟန်းသံယာတော်တို့၏ ထိုစည်းဝေးညီမှုရာအရပ်မှုလည်း ဖဲ့ခွာသွား  
ခြင်း၏ အကြောင်းရင်းကို မရှုသကဲ့သို့ - ဤဥပမာအတူ ဤယောဂါဝစရ  
ပုဂ္ဂိုလ်သည် ရွှေ့ချွေ ပိုလှာကျော်သနစုံနှင့်မျက်စိပြင့် အာကာသာန္တာ-  
ယတနစုံနိုလာက်ကို ရှု၍ နောက်ကာလျှင် ယင်းအာကာသာန္တာယတန-  
ပိုလှာက်ကိုပင် နထို (= မရှု)ဟူ၍ ပရီကမ်ဟူသော ဘာဝနာမန်သံကာရ  
ဖြင့် ရှုလေသော် ထိုအာကာသာန္တာယတနပိုလှာက်သည် ကင်းသွား၏။  
ကင်းသည်ရှိသော် တစ်ဖန် အာကိုပိုလှာယတနပိုလှာက်သည် ကင်းသွား၏။  
သာန္တာယတနပိုလှာက်၏ မရှုခြင်းဟူသော နတ္တိဘောပည်ကိုသာလျှင်  
ရှုလျက်နေ၏။ ထိုအာကာသာန္တာယတနပိုလှာက်၏ ကင်းခြင်း ချုပ်ခြင်း  
မရှုခြင်း၏ အကြောင်းရင်းကို မစူးစမ်း မဆင်ခြင်း။ အဘယ်ကြောင့်နည်းဟူမှ  
အာကိုပိုလှာယတနစုံနှင့် ထိုသို့သော့ရှိသော ယင်းပိုလှာက်၏ ကင်းခြင်း  
ချုပ်ခြင်း မရှုခြင်း၏ အကြောင်းရင်းကို နှုလုံးသွင်းခြင်း၏ မရှုခြင်းကြောင့်-  
တည်း။ (မဟာနိုဘဝေဂါ။)

## အာကိခြညာယတန်စွာနှင့် ဆီကိပြ

**သဗ္ဗသော ဝိညာက္ခာယတန် သမတိကြာမှု “နတ္တိ ကိုယ့်”တိ အာ-  
ကိခြညာယတန် ဥပသမ္မာ ရိဟရတိ။ (အဘိ၂၂၅၄၃။ ဒီ၂၂၆၀။)**

= ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ထိုယောဂါဝစရ-  
ပုဂ္ဂိုလ်ကို အလုံးစုံသော ဝိညာက္ခာယတန်စွာနှင့်ကိုလည်းကောင်း၊ ထို-  
ဝိညာက္ခာယတန်စွာနှင့်၏ တည်ရာအာရုံဖြစ်သော အာကာသာန္တာယတန်-  
ဝိညာက်ကိုလည်းကောင်း ကောင်းစွာကျော်လွှားလွန်မြောက်၍ အာကာသာ  
န္တာယတန်ဝိညာက်၏ မရှိခြင်း = နတ္တိဘောပည်တိကို အာရုံယူ၍ နတ္တိ -  
နတ္တိ၊ သူညံ့ - သူညံ့၊ ပို့တဲ့ - ပို့တဲ့ဟူ၍ ဤအခြင်းအရာအားဖြင့် နှလုံးသွေး  
သည်ဖြစ်၍ အာကိခြညာယတန်စွာနှင့်ကို ပြည့်စုံစေ၍ နေ၍ဟူ၍ ဆိုအပ်၏။  
(အဘိ၂၂၅၄၃။ ဒီ၂၂၆၀။ ဝိသူ့နိုဝင်ဘူ။)

## ဝိညာက္ခာယတန် သမတိကြာမှု

ဤ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဝိညာက္ခာယတန်စွာနှင့်ကိုလည်း-  
ကောင်း၊ ထိုဝိညာက္ခာယတန်စွာနှင့်၏ တည်ရာအာရုံဖြစ်သော အာကာသာ  
န္တာယတန်စွာနှင့်ကိုလည်းကောင်း ဤသို့လျှင် စွာနှင့်အာရုံ နှစ်ပါးစုံကိုလည်း  
မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း နှလုံးမသွေးခြင်းကို ပြခြင်းဖြင့်-  
လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားပါမှသာလျှင် ဤ  
အာကိခြညာယတန်စွာနှင့်ကို ပြည့်စုံစေ၍ နေသင့်၏ ထိုကြောင့် ဤ စွာနှင့်  
အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်း ပြ၍ – ဝိညာက္ခာယတန်  
သမတိကြာမှုဟူသော ဤစကားတော်ကို ဟောကြားထားတော်မူအပ်၏ဟု  
သိရှိပါလေ။ (ဝိသူ့နိုဝင်ဘူ။)

**နတ္တိ ကိုယ့် = ဘာမူမရှိ**

နတ္တိ - နတ္တိ၊ သူညံ့ - သူညံ့၊ ပို့တဲ့ - ပို့တဲ့ဟူ၍ ဤသို့ နှလုံး-

သွင်းလျက်ဟု ဆိုလို၏။ ဝိဘင်းပါ၌တော်၌ကား “ထိရှေ့၌ အနှစ် ဝိညာဏံဟု နှလုံးသွင်းအပ်ပြီးသော အာကာသာန္တာယတနိဝညာက်ကိုပင်လျှင် မထင်-သည်ကို ပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏ = ပျောက်ပျက်စေ၏၊ ကွယ်-ပျောက်စေ၏၊ အာကာသာန္တာယတနိဝညာက်၏ စီးစဉ်းဘင်မျှ အကျိန်သည် မရှိ၏” ဤသိ ရှု၏၊ ထိုကြောင့် “နထိ ကို့”ဟူ၍ ဆိုအပ်၏။ ဤသိလျှင် ဟော-ကြားထားတော်မူအပ်သော ထိုစကားကို ခယတော့ သမ္မသနဟူသော သခါရ-တရားတို့၏ အပျက် = ဘင်ကို ရှုတတ်သော ဘရီနုပသာနာကဲ့သို့ အကယ်၍-ကား ဟောတော်မူအပ်ပါပေ၏။ ထိုသို့ပင် ဟောတော်မူသော်လည်း ထို ဝိဘင်းပါ၌တော်၏ ဆိုလိုရင်းသဘောတရားကို ဤဆိုခဲ့ပြီးသည့်အတိုင်း-သာလျှင် မူတ်သားပါ။ ထိုအာကာသာန္တာယတနိဝညာက်ကို မဆင်ခြင်မူ၍၊ နှလုံးမသွင်းမူ၍၊ ညာက်ဖြင့် သက်ဝင်၍ မရှုမူ၍ သက်သက် ထိုဝိညာဏ်၏ မရှိခြင်းသဘော = နတ္တိဘောပည်တိကိုသာလျှင် = မရှိသည်၏အဖြစ်ကို-သာလျှင် နှလုံးသွင်းသည်ဖြစ်၍ မထင်သည်ကိုပြု၏၊ ထင်ခြင်းကို ကင်း-ပျောက်စေ၏၊ ကွယ်ပျောက်စေ၏၊ ဤသိ ဆိုလို၏။ ဤဆိုအပ်ခဲ့ပြီးသော အနက်အဓိပ္ပာယ်မှ အခြားတစ်ပါးသော အနက်အဓိပ္ပာယ်အားဖြင့် ဤ ပါ၌တော်၏ အနက်အဓိပ္ပာယ်ကို မမှတ်သားထိုက်ပေ။ (ဝိသုဒ္ဓာဂ္ဂ။)

## အကရိုကြညာယတန်ချောန်ဟူသည်

ယောဂါဝစရပုဂ္ဂလ်သည် အာကာသာန္တာယတနိပ္ပါယာက်၏ မရှိခြင်း-  
သဘော = နတ္ထိဘောပညတ်ကို အာရုံပြ၍ ဤအာကိုယာယတနစုနှင့်ကို  
ရရှိအောင် ကြိုးစားအားထူတ်ရ၏၊ ထိုသို့ အားထူတ်ရ၍ အရှုခံအာရုံဖြစ်သော  
အာကာသာန္တာယတနိပ္ပါယာက်အား အောက်ထစ်ပိုင်းခြား အယူတ်ဆုံး အား  
ဖြင့် စီးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျို့ မရှိသောကြောင့်  
ယင်း အာကာသာန္တာယတနိပ္ပါယာက်သည် **အကိုယ့်** မည်၏။

ტိ�: စဉ်: အနည်းငယ် ဘင်မူသော်လည်း အကြံ့ဌာန မရှိသော အကာကာသာနှုန္တယတန်ပိုပါ၏ ရှုနေသော ယောဂါစစပုဂ္ဂိုလ်၏

ညက်အား မထင်ဘဲ ကင်းကွာ ပျောက်ကွယ်ခြင်းသဘောသည် **အကိုဇ္ဈာ** မည်၏။

ယင်းမရှိခြင်းသဘောကို နတ္ထိဘာဝဟု ဆို၏။ ထိုမရှိခြင်းသည် ပရမတ် အထည်ကိုယ်မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် နတ္ထိဘာဝပည် = နတ္ထိဘောပည်ဟု ဆိုအပ်၏။ နတ်တို့၏တည်ရာ ဘုံးမာန်နေရာသည် ဒေဝါယတန်မည်သကဲ့သို့ – ထိုစိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အ-ကြွင်းအကျွန်းမရှိသော အာကာသနန္တာယတန်ပို့ညာက်၏ မရှိသည်၏ အဖြစ်တည်းဟူသော နတ္ထိဘောပည်တို့သည် ထိုတတိယအရှုပစ္စာန် (= အာ ကိုဇ္ဈာယတန်စ္စာန်)၏ တည်ရာဖြစ်သောကြောင့် **အယတန်** မည်၏။ ထိုကြောင့် ယင်းနတ္ထိဘောပည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ အရှုပါဝစရစ္စာန်သည် **အကိုဇ္ဈာယတန်ရှာန်** မည်၏။ (ဝိသူ့ခို့ခာရုဂ္ဂ။)

### **နေဝသညာနာသညာယတာန္ဂာန်**

ရှုန်းရှင်းကြမ်းတမ်းသော သညာကား မရှိ အလွန်အလွန် သိမ်မွေ့နဲ့ညံ့-သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်, မရှိသည်-လည်း မဟုတ်သော စ္စာန်သည် နေဝသညာနာသညာယတန်စ္စာန် မည်၏။ သညာကို အိုးမှုသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏။ ယင်းသမာပတ်အတွင်း၌ တည်ရှိကုန်သော အသိစိတ်, ဖသာ, ဝေဒနာ, စေတနာစသော (၃၁)မျိုးသော နာမ်တရားစု အားလုံးတို့သည်လည်း အလွန် အလွန် သိမ်မွေ့နဲ့ညံ့ကုန်၏။ ရှုန်းရှင်းကြမ်းတမ်းသော နာမ်တရားကား မရှိ အလွန်အလွန် သိမ်မွေ့နဲ့ညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို **သခ္ပါရာဝသေသသမာပတ်** - အပိုင်းအခြားကို လွန်၍ သိမ်မွေ့သည်၏အဖြစ်သို့ ရောက်လျက် မပြော-စလောက် သခ္ပါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သခ္ပါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သခ္ပါရမျှသာ ကြွင်းကျွန်းသော စတုတေအရှုပါဝစရသမာပတ်ဟု ခေါ်ဆို၏။

၈၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

## လုပ်ငန်းခွင် အဆင့်ဆင့်

ယင်းနေဝါယဉ်မှာ သမာနမှာ သမာယတန်စွာန်ကို ရရှိအောင် ပွားများအား-  
ထုတ်လိုသော ပေါ်လိုက်လိုသည် အကိုဋ္ဌမှာယတန်စွာန်သမာပတ်၏  
ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏၊ လေ့ကျင့်ပြီးသော ဤသို့  
ဆင်ခြင်အပ်၏။ —

၁။ ဤ ပါရရှိထားသော အကိုဋ္ဌမှာယတန်စွာန်သမာပတ်သည် ဝိယာ  
ကျွောယတန်စွာန်သမာပတ်ဟူသော နီးကပ်သော ရန်သူရှိ၏ဟု-  
လည်းကောင်း၊

၂။ နေဝါယဉ်မှာ သမာယတန်သမာပတ်ကဲ့သို့ ဤမြိမ်သက်သည်လည်း  
မဟုတ်ခဲ့ဟုလည်းကောင်း၊ “သယာသည် ရောဂါတည်း၊ သယာသည်  
အိုင်းအမာနှင့် တူ၏၊ သယာသည် မြားဖြောင့်နှင့် တူ၏၊ အကြောင်း  
နေဝါယဉ်မှာ သမာယတန်သည် ရှိ၏၊ ဤနေဝါယဉ်မှာ သမာယတန်စွာန်သည်  
မွန်မြတ်၏” — ဟုလည်းကောင်း —

ဤသို့လျှင် အကိုဋ္ဌမှာယတန်စွာန်၏ အပြစ်ဒေါသကိုလည်းကောင်း၊  
အထက်ဖြစ်သော နေဝါယဉ်မှာ သမာယတန်စွာန်၏ အကျိုးအာနိသင်ကို-  
လည်းကောင်း မြင်အောင်ရှု၍ —

၃။ အကိုဋ္ဌမှာယတန်စွာန်၏ တွယ်တာင့်ကွက် တသက်သက်ရှိခြင်း  
နိုက္ခိုက်ရားကို ကုန်ခန်းစေ၍၊

၄။ နေဝါယဉ်မှာ သမာယတန်စွာန်ကို ဤမြိမ်သက်သောအားဖြင့် နှလုံး-  
သွင်း၍၊

၅။ အာကာသာနှောယတန်ဝိယာ၏ မရှိခြင်းသဘော = နတ္တိဘော-  
ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထိုအကိုဋ္ဌမှာယတန်-

## စုံနှုန်းသမာပတ်ကိုပင် အာရုံပြု၍ -

**သန္တာ - သန္တာ** - ဌီမဲ့သက်ပေစွဲ - ဌီမဲ့သက်ပေစွဲဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် သန္တာ - သန္တာ = ဌီမဲ့သက်ပေစွဲ - ဌီမဲ့သက်ပေစွဲဟု ရှေးရှေးခေါက်သည်ကို၊ ထက်ဝင်းကျင် လူညွှေ့လည်၍ ခေါက်သည်ကို ပြုအပ်၏။  
(ဝိသုဒ္ဓာဂျာ၂၃-၂၂။)

ဤသို့အပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအကိုဗ္ဗာယတနစုံနှုန်းသမာပတ် အာရုံနှုန်မိတ်၌ အဖန်ဖန် အထပ်ထပ် ဘာဝနာမနသိကာရရှိ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာနှင့် နှင့်ရကာ ကိုလေသာအညစ်-အကြေးတို့သည့် ကွာကျသွားကြကုန်၏၊ အာကိုဗ္ဗာယတနဝိညာက်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစုံနှုန်းသမာမိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။

ထိုယောဂါဝစရပုဂ္ဂိုလ်သည့် နေဝသညာနာသညာယတနစုံနှုန် ဖြစ် ကြောင်းဖြစ်သည့် ထို အာကိုဗ္ဗာယတနစုံနှုန်သမာပတ်နိမိတ်ကို အဖန် တလဲလဲ မြို့ဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ အဖန်ဖန် အထပ်ထပ် အာရုံပြုနေ၏၊ ယင်းအာရုံ၌ ဘာဝနာစိတ်ကို ဌီမဲ့ဝင်းစွာ ကပ်-တည်နေအောင် သမာမိကို ထူထောင်၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာနှင့် - အာကာသာနစွာယတနဝိညာက်၏ ကင်းခြင်း = မရှိခြင်းသဘောဟူသော = နတ္တိဘောပညတ်အာရုံ၌ အာကိုဗ္ဗာယတနစုံနှုန်သမာပတ်ဟု အပွဲနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ အာကိုဗ္ဗာယတနစုံနှုန်သမာပတ်ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံပြု၍ နေဝသညာနာသညာယတနစုံနှုန်စိတ်သည် အပွဲနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓာဂျာ၂၃။)

၈၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

**နေဝါသညာနာသညာပေါ်မှုနှင့် ဆိုက်ပြီ**  
**တွောဝတာ စေသ “သဗ္ဗာသော အာကိုဋ္ဌညာယတန် သမတိတွေ့မှု**  
**နေဝါသညာနာသညာယတန် ဥပသမ္မာ ဝိဟရတိ”တိ ရွှေတိ။**  
(အဘိုးပြု၍။ ဒီ၊ ၂၆၀။ ဝိသူ့စိုးဘရ၍။)

= ဤမှု အတိုင်းအရှည်ရှိသော စကားအစဉ် တရားအယ်ဉ်ဖြင့် ထိ  
ယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော အာကိုဋ္ဌညာယတန်စျောန်ကိုလည်း-  
ကောင်း၊ ထိုအာကိုဋ္ဌညာယတန်စျောန်၏ တည်ရာအာရုံဖြစ်သော အာကာ-  
သာန္တာယတန်ပိုညာက်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပည်အာရုံ-  
ကိုလည်းကောင်း ကောင်းစွာ ကျော်လွှားလွန်ပြောက်၍ အာကိုဋ္ဌညာယတန်-  
ပိုညာက်ကိုပင် သန္တာ - သန္တာဟူ နှလုံးသွင်းသည်ဖြစ်၍ နေဝါသညာနာ-  
သညာယတန်စျောန်ကို ပြည့်စုံစေ၍နေ၏ဟူ၍ ဆိုအပ်ပေ၏။

(အဘိုးပြု၍။ ဒီ၊ ၂၆၀။ ဝိသူ့စိုးဘရ၍။)

### **အာကိုဋ္ဌညာယတန် သမတိတွေ့မှု**

ဤ၌ အာကိုဋ္ဌညာယတန်စျောန်သည်လည်းကောင်း၊ အာကိုဋ္ဌညာ-  
ယတန်စျောန်၏ အာရုံဖြစ်သော နတ္ထိဘောပည်သည်လည်းကောင်း ဤ  
စျောန်နှင့်အာရုံ နှစ်မျိုးစုံသည်ပင် အာကိုဋ္ဌညာယတန်မည်၏။ အာကိုဋ္ဌညာ-  
ယတန်စျောန်၏ အာရုံဖြစ်သော နတ္ထိဘောပည်သည် အထက်တွင် ဆိုခဲ့-  
သည့်အတိုင်း **အာကိုဋ္ဌညာ**လည်း မည်၏။ ထိုအာကိုဋ္ဌညာအမည်ရသော နတ္ထိ-  
ဘောပည်အာရုံသည် တတိယအရှုပါဝစရစျောန် = အာကိုဋ္ဌညာယတန်-  
စျောန်၏ တည်ရာအာရုံဖြစ်သောကြောင့် - နတ်တို့၏တည်ရာ ဘုံးမှုမာန်သည်  
ဒေဝါယတန်မည်သကဲ့သို့ - တည်ရာဟူသော အနက်သဘောကြောင့်  
**အာယတန်**လည်း မည်၏။ ထိုကြောင့် နတ္ထိဘောပည်အာရုံသည် **အာကို-**  
**ညာယတန်** မည်၏။ ကမွာဇ်တိုင်းသည် မြင်းတို့၏ ဖြစ်ထွန်းရာဒေသ  
အာယတန်ဖြစ်သကဲ့သို့ အလားတူပင် နတ္ထိဘောပည်သည် အာကိုဋ္ဌညာ-

လည်း ဟုတ်၏၊ ထိအကိစ္စည်ဟူသည် ထိတတိယအရှပါဝစရာနှင့် = အာကိစ္စညာယတနစျောန်း၏ ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းစစ် ဖြစ်သော-ကြောင့် အာယတန်လည်း ဟုတ်၏။ ထိကြောင့်လည်း အာကိစ္စညာယတန်-မည်၏။

ဤသို့လျှင် စျောန်သည်လည်းကောင်း၊ နတ္တိဘေးပည်တော်အာရုံသည်-လည်းကောင်း – ဤစျောန်နှင့်အာရုံ နှစ်မျိုးလုံးကိုလည်း မဖြစ်ခြင်းကို ပြ-သဖြင့်လည်းကောင်း၊ နှလုံးမသွင်းခြင်းကို ပြခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွှန်မြောက်၍ သွားမှသာလွှင် ဤနေဝါယဉ်သညာနာသညာယတန-စျောန်ကို ပြည့်စုံစေ၍ နေသင့်၏။ ထိကြောင့် ဤစျောန်နှင့်အာရုံ နှစ်ပါးစုံ-ကိုလည်း တစ်ပေါင်းတည်းပြု၍ – အာကိစ္စညာယတန် သမတိက္ခမ – ဟူသော ဤစကားကို ဟောကြားတော်မှုအပ်၏ဟု သိရှိပါလေ။

(ဝိသူ့ဒီဂရိ။)

### ြိမ်သက်ပါ၏ မွန်မြတ်ပါ၏

သန္တတော့ မနဲသီ ကမော်တီတီ “သန္တာ ဝတာယံ သမာပတ္တီ၊ ယတ္တာ မှာမ နတ္တိဘာဝို့ အာရမ္မကံ ကရိတ္တာ ဌာသတီ”တီ ဆုံး သန္တာ-ရမ္မကတာယံ တဲ့ သန္တာတီ မနဲသီ ကရော်တီ၊ (ဝိသူ့ဒီဂရိ။)

နေဝါယဉ်သညာနာသညာယတနစျောန်ကို ရရှိအောင် ကြိုးစားအားထုတ်ရှု ၍ အရှုခံအာရုံဖြစ်သော အာကိစ္စညာယတနစျောန်ကို –

၁။ တော် သန္တာ တော် ပကိုတီ - ဤပို့ညာက်သည် ြိမ်သက်၏၊ ဤ ပို့ညာက်သည် မွန်မြတ်၏ဟုလည်းကောင်း၊

၂။ သန္တာ - သန္တာ - သန္တာ - သန္တာ - ြိမ်သက်၏ ြိမ်သက်၏ဟု လည်းကောင်း၊

၃။ ပကိုတီ - ပကိုတီ - မွန်မြတ်၏ မွန်မြတ်၏ဟုလည်းကောင်း –

၈၄ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ဤသိနှလုံးသွင်းရ၏။ များစွာသော စိတ်တို့သည် တစ်စုံတစ်ခုသော အထည်ဝါယူဖြင်ကို တစ်စုံတစ်ခုသော သိစရာအာရုံကို အာရုံပြုနေရပါမှ ကြာရှည်စွာ မွေ့လော်နိုင်ကြ၏။ ဤတတိယအရှုပါဝစရာန် = အာကိုဋ္ဌညာ-ယတနစုံသမာပတ်ကား ဘာမျှမရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် - “ဤသမာပတ်သည် ဤမြိမ်သက်ပေစွာ ယင်းသမာပတ်-သည် အာကာသာန္တာယတနိုင်ညာက်၏ ဆိတ်သည်၏အဖြစ်ဟူသော ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ဟူသော သို့စင်မျှလောက် အလွန် သိမ်မွေ့-စွာကိုသော်လည်း အာရုံပြု၍ တည်နိုင်တုပေသည်တကား”ဟု ဤသို့လျင် နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် ဤမြိမ်သက်သော အာရုံရှိသည်၏-အဖြစ်ကြောင့် ထိုအာကိုဋ္ဌညာယတနစုံကို ဤမြိမ်သက်ပေစွာဟု နှလုံးသွင်း၏။  
(ဝိသူဒ္ဓာဂၢၚ)

ဤ တတိယအရှုပါဝစရာန် (= အာကိုဋ္ဌညာယတနစုံ) သည် ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် အလွန်တရာမှ ဤမြိမ်သက်မွန်မြတ်ပေသည်ဟု ယောဂါဝစရပုဂ္ဂိုလ်က ယင်းစုံနှုန်ကို ချီးမွမ်း သည်။ စတုတွေအရှုပါဝစရာန် (= နေဝါသညာနာသညာယတနစုံ) စိတ်စေသိက်များလောက် မြိမ်သက်သဖြင့် “မြိမ်သက်ဘူး” ဟု ရှေးပရိတ်မြုပ်ခါနီးတုန်းက အပြစ် ရှုခဲ့သည်။ သုတေသနတော် ပက္ကာတမေတာ် = တော် သုတေသနတော် ပက္ကာတာ် = ဤဝိညာက်သည် ဤမြိမ်သက်၏ ဤဝိညာက်သည် မွန်မြတ်၏ဟု ချီးမွမ်းခြင်းကား ဘာမျှမရှိခြင်းသဘောတရားကို (= နတ္ထိဘော ပညတ်ကို) အာရုံပြုနိုင်သည့်အတွက် ချီးမွမ်းခြင်းတည်း။ ထိုကြောင့် အပြစ်အားလုံးစွာ အပြစ်ရှု၍ ဂုဏ်အားလုံးစွာ ချီးမွမ်းသည့်အတွက် ဆန့်ကျင်ဘက် မဖြစ်ဟု မှတ်ပါ။ အရှပ်ဆို၍ လိမ္မာသော မိန်းကလေး၏ ရှပ်အဆင်းအတွက် ကဲ့ရဲ့ထိုက်၍ အလိမ္မာအတွက် ချီးမွမ်းထိုက်သကဲ့သို့ တည်း။

## အမေးနှင့် အဖြေ

**အမေး** – အာကိုဋ္ဌညာယတနစျာန်ကို ြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းအံး၊ အဘယ်ကြောင့် ယင်းစျာန်နှင့် စျာန်၏အာရုံကို ကျော်လွှား လွှန်မြောက်ခြင်းသည် ဖြစ်နိုင်ပါအံးနည်း? ဤသို့ မေးရန်ရှိ၏။

**အဖြေ** – အာကိုဋ္ဌညာယတနသမာပတ်ကို ဝင်စားခြင်းတဲ့ အလို-မရှိသည်၏အဖြစ်ကြောင့် ကျော်လွှားလွှန်မြောက်ခြင်းသည် ဖြစ်နိုင်၏။ ထင်ရှားစေအံး – ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကိုဋ္ဌညာယတနစျာန်ကို ြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းသည်ကား မှန်၏။ ထိုသို့ပင် နှလုံးသွင်းသည်မှန်သော်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်း – “ငါသည် ဤအာကိုဋ္ဌညာယတနစျာန်ကို ဆင်ခြင်အံး၊ ဝင်စားအံး၊ ဆောက်-တည်အံး၊ ထအံး၊ ပစ္စဝေကွက်ဘေးဖြင့် စျာန်အိုကို ဆင်ခြင်အံး” ဤသို့သော နှလုံးသွင်းခြင်း အာဘောဂသည် ဤသို့ ကောင်းစွာ အဖန်ဖန် နှလုံးသို့ ဆောင်ခြင်းသည်၊ ဤသို့သော နှလုံးသွင်းမှ မနသိကာရသည် မဖြစ်။ အဘယ်ကြောင့်နည်းဟူမှ – အာကိုဋ္ဌညာယတနစျာန်ထက် နေဝသညာနာ-သညာယတနစျာန်၏ သာလွှန်၍ ြိမ်သက်၊ သာလွှန်၍ မွန်မြတ်သည်၏ အဖြစ်ကြောင့်တည်း။ (ဝိသုဒ္ဓာဂရာ၁၃၀။)

## နှင့်ခိုင်းဖွယ်ရာ လောကာဉာဏ်

ရှင်ဘူရင်တစ်ပါးသည် လက်မှုပညာပြီး တစ်ခုကို လှည့်လည်ကာ ရှုစားတော်မူစဉ် ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းကာ ပုဆိုးတစ်ထည်ကို ခါးထောင်းကျိုးကြ၍ တစ်ကိုယ်လုံး၌ ဖွေးဖွေးဖြောနသော ဆင်စွယ်မှုနှင့်များဖြင့် လူးလဲပေကံလျက် ကြိုးကြိုးစားစားဖြင့် သားနားသပ်ရပ်သော ဆင်စွယ်ရပ်၊ ဆင်စွယ်ကြုတ် အမျိုးမျိုးတိုကို ပြုလုပ်နေသော ဆင်စွယ်ပွတ်သမားတိုကို မြင်တော်မူလေရာ “တော်ပါပေသည် စွမ်းပါပေသည်”ဟု အားရနှစ်သက် မြန်ရှုက်စွာ ချီးမှုမ်းသော်လည်း ကိုယ်တိုင်ကား ထီးနှုန်းကို စွန်းလွှတ်၍ ဆင်စွယ်

၈၆ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ပွံတ်သမား မဖြစ်လို့။ ထိုကဲ့သို့ ခီးမွမ်းလျက်ပင် ဆင်စွယ်ပွတ်သမားတိုကို  
ကျော်လွန်၍ နန်းတော်ရောက်အောင် ကြွမှန်းလေသကဲ့သို့ မှတ်ပါ။

(ဝိသူ့ဖို့ဘုရာဝါ။)

## နေဝါယဉ် - နာယဉ်

ဤနေဝါယဉ်နာယဉ်တန်စွာန်သမာပတ်၌ တည်ရှိသော  
သညာသည်လည်း ထင်ရှားသော သညာကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သည်၏  
အဖြစ်ကြောင့် နေဝါယဉ်မည်၏။ ရှုန်ရင်းသောသခါရမှု ကြွင်းသော အလွန်  
သိမ်မွေ့သော သခါရ၏အဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် နာယဉ်လည်း-  
မည်၏။

အမေး - ဤ၌ ထင်ရှားသော သညာကိစ္စဟူသည် အဘယ်နည်း?

အဖြေ့ - အာကိစ္စညာယတန်စွာန်အာရုံကို အမှတ်ပြု၍ သိခြင်း-  
သည်လည်းကောင်း၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍  
ပြီးငွေ့မှု နို့ဖို့ဘုရားကို ဖြစ်စေခြင်းသည်လည်းကောင်း သညာကိစ္စမည်၏။

ထင်ရှားစေအုံ - ရေအေး၌ တေဇောက်သည် လောင်မြိုက်ခြင်း  
ကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အလားတူပင် ဤသညာသည် ပိမိ၏  
အရှုခံအာရုံဖြစ်သော အာကိစ္စညာယတန်စွာန်အာရုံကို အမှတ်ပြု၍ သိခြင်း-  
ကိစ္စကိုလည်း ထင်ထင်ရှားရှား ပြုခြင်းငှာ မစွမ်းနိုင်။ ကြွင်းသော အရှုပါဝဝရ-  
သမာပတ်သုံးမျိုးတို့၌ တည်ရှိသော သညာကဲ့သို့ ဝိပဿနာဉာဏ်၏ အရှုခံ-  
အာရုံအဖြစ်သို့ ကပ်ရောက်၍ ပြီးငွေ့မှု နို့ဖို့ဘုရားကို ဖြစ်စေခြင်းကိုလည်း  
ပြုခြင်းငှာ မစွမ်းနိုင်။

မှန်ပေသည် - နေဝါယဉ်နာယဉ်တန်စွာန်မှ တစ်ပါးကုန်သော  
ခန္ဓာတိ၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် သိမ်းဆည်းဖူးခြင်း ဝိပဿနာ  
နှုန်းသွင်းဖူးခြင်းကို မပြုဖူးသော မဖြစ်စဖူးသော ယောဂါဝစရဟန်းသည်  
နေဝါယဉ်နာယဉ်တန် ခန္ဓာတိကို လက္ခဏာရေးသုံးတန် တင်ကာ

ဝိပဿနာ ရှူဗျားသုံးသပ်၍ သခ္ပါရတရားတို့အပေါ်၌ ြို့ငွေခြင်း နို့ဒီညာက်-သို့ ရောက်ရှိခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိစဖူးပေ။ အရှင်သာရိ-ပုံတ္ထရာ ကိုယ်တော်မြတ်ကြီးပင် ဖြစ်စေကာမူ အခြားအခြားသော ခန္ဓာတိ၌ ဝိပဿနာ နှလုံးသွင်းခြင်းကို မပြုဖူးဘဲ နေဝါယဉ်နာသညာယတန် ခန္ဓာ-တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှူဗျားသုံးသပ်၍ သခ္ပါရတရား-တိ၌ ြို့ငွေခြင်း နို့ဒီညာက်သို့ ရောက်ခြင်းငှာ စွမ်းနိုင်သည်မည် မရှိပေ။ ခန္ဓာဝါးပါးနည်းစသည်ကို အိုးမူသဖူ့ုင့် ဝိပဿနာဘာဝနာကို စတင် နှလုံး သွင်းခဲ့ပြီးနောက် ဒ္ဒိရအာရုံတိနှင့်တက္က ဒ္ဒိရ (၆)ပါးတိ၌ မပြတ်ဖြစ်နေကြ-ကုန်သော ရုပ်နာမ်စမ္မသခ္ပါရတရားတို့ကို ပြကတွေ့အားဖူ့ုင့် ဝိပဿနာရှုတတ် သော, ဝိပဿနာရှုဖူးသော ပညာညာကြီးမားတော်မူသော အရှင်သာရိပုံတ္ထရာ ကိုယ်တော်မြတ်ကြီးနှင့် ညာက်ရည်တူသော သူသည်သာလျှင် နေဝါယဉ်နာသညာယတန်ခန္ဓာတိ၌ ဖြစ်စေခြင်းငှာ တတ်နိုင်ပေ ရာ၏။

ထို သာရိပုံတ္ထရာထောရ်ကျော် တူလျှော်ဆိုဖူးယ် ပညာကျယ်သော ပကတိဝိပဿနာကပုဂ္ဂိုလ်သည်လည်း “ဤသို့လျှင် ဤနေဝါယဉ်နာသညာ-ယတန်တရားတို့သည် ရှေးက မရှိကုန်မူ၍ ယခုမှ ရှုတ်ခြည်းဖြစ်ပေါ်လာကြ-ကုန်သတတ်၊ ယခုမှ ရှုတ်ခြည်းဖြစ်ကုန်၍ ချုပ်ပျက်ကုန်သတတ်”ဟု ဤသို့ လျှင် နေဝါယဉ်နာသညာယတန်နာမ်တရားအားလုံးတို့ကို ပေါင်းစုခြုံ၏၌ ဝိပဿနာ ရှူဗျားသုံးသပ်ခြင်း ကလာပသမ္မသနနည်း၏ အစွမ်းဖူ့ုင့်သာလျှင် ဝိပဿနာရှူဗျားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏။ ယင်းနေဝါယဉ်နာသညာ ယတန်သမာပတ်အတွင်း၌ ဖသာစသော ပရမတ္ထာတ်သားတရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှူဗျားသုံးသပ်ခြင်းတည်း ဟူသော အနုပဒစမ္မဝိပဿနာနည်း၏ အစွမ်းဖူ့ုင့်ကား ဝိပဿနာ မရှူဗျား မသုံးသပ်နိုင်လေရား။ ဤသို့လျှင် ဤနေဝါယဉ်နာသညာယတန် သမာပတ် သည် တရားစစ်မှုး ဖြစ်တော်မူသော အရှင်သာရိပုံတ္ထရာ ကိုယ်တော်မြတ်ကြီးသော်မူလည်း အနုပဒစမ္မဝိပဿနာနည်းအားဖူ့ုင့် ဝိပဿနာ ရှူဗျားသုံးသပ်

၈၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ခြင်းကှ မစွမ်းနိုင်လေရကား အလွန် သိမ်မွေ့သည်၏အဖြစ်သို့ ရောက်ရှိသော သမာပတ်ဖြစ်လေသည်။ (ဝိသုဒ္ဓါဘဂုဏ်)

## အဆင့်ဆင့် သာလွန် မြင့်မြတ်ပုံ

ဤအရှပါဝစရသမာပတ်တို့၌ ဥပေကွာ ကကဂ္ဂတာအားဖြင့် စျော်အရိုက်ပါးစီ ညီမျှသောကြောင့် တစ်ပါးနှင့်တစ်ပါး မထူးခြားသကဲ့သို့ ထင်ရေးသော်လည်း အောက်အောက်သော သမာပတ်ထက် အထက်အထက်သော သမာပတ်က တိုးတက်ပွားမှုးအပ်သော ဘာဝနာစွမ်းအားကြောင့် သာလွန် မွန်မြတ်ပေသည်။ ဥပမာ – လေးထပ်တိုက် တစ်လုံးဝယ် အောက်ဆုံးထပ်၌ စားသောက်ဖွှေယွန့်တကွ ယုယဖျော်ပြေမည့် ကချေသည်တို့ဖြင့် လုပေမွေးကြိုင် တစ်ထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားလေရာ၏။ ဒုတိယ၊ တတိယ၊ စတုဋ္ဌ အထပ်တို့၌လည်း ထိန်ည်းအတိုင်းပင် ပြင်ဆင်ထားလေရာ၏။ သို့သော် အောက်အောက် အထပ်ထက် အထက်အထက် အထပ်က ပို့မို့ သားနားသကဲ့သို့လည်းကောင်း၊ ရက်ကန်းသည် တစ်ယောက်သည် ကြမ်း-သောချည်၊ နှုသောချည်၊ ထိုထက်နှုသောချည်၊ ထိုထက်ပင် အလွန် နှုသော ချည်ဟု ချည် (၄)မျိုးဖြင့် အဝတ်ပုံဆိုး (၄)ထည်ကို ရက်ရာ၌ အလျားအနံ တူမှုသော်လည်း တစ်ထည်ထက် တစ်ထည်မှာ သာလွန် နှုနယ်သကဲ့သို့ လည်းကောင်း ဤဥပမာအတူ မှတ်သားပါ။ (ဝိသုဒ္ဓါဘဂုဏ်)

## မလွှာသာ၍ အာရုံပြရသည်

ဝိညာဏ္ဍာယတနစ္စနာနို့ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကာသာန္တာယတနဝိညာဏ်၌ အပြစ်မြင်သော်လည်း ဝိညာဏ္ဍာ-ယတနစ္စနာနို့ ရောက်ရှိဖို့ အရေးဝယ် အာကာသာန္တာယတနဝိညာဏ်-မှတစ်ပါး အခြားပြုဖွယ်အာရုံ မရှိသောကြောင့် မလွှာသာသဖြင့် အာကာသာ-န္တာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ ဝိညာဏ္ဍာယတန-ဝိညာဏ်က အာရုံပြရတော့သည်။

အလားတူပင် .. နေဝယ်နာသညာယတနစုနှုန်းကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကိုဋ္ဌညာယတနစိညာက်၌ အပြစ်မြင်သော လည်း နေဝယ်နာသညာယတနစုနှုန်းသို့ ရောက်ရှိဖို့ အရေးဝယ် အာကိုဋ္ဌ ညာယတနစိညာက်မှတစ်ပါး အခြားပြုဖွယ်အာရုံး မရှိသောကြောင့် မလွှဲသာ-သဖို့ အာကိုဋ္ဌညာယတနစိညာက်ကိုသာ ဘာဝနာအစဉ်နှင့်တကွ နေဝ-ယညာနာသညာယတနစိညာက်က အာရုံပြုရတော့သည်။ ဥပမာ—ရှင်ဘုရင် အပေါ်၌ အပြစ်မြင်နေသော မျှူးမတ်တစ်ဦးသည် အသက်မွေးဝမ်းကြောင်းဖို့ အရေးဝယ် ရှင်ဘုရင်ကို ခစားမှုမှုတစ်ပါး အခြားလုပ်ငန်းကောင်း မရှိတော့-သဖို့ အပြစ်မြင်အပ်သော ရှင်ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရသကဲ့သို့ မှတ်ပါ။ (ဝိသုဒ္ဓာဂရမရှု)

ဤသို့ အာရုံပြုသောလည်း တစ်စုံတစ်ယောက်သော ယောက်ကျားသည် ရှည်စွာသော လျေကားသို့ တက်သည်ရှိသော အခြားတစ်ပါးသော ကိုင်တွယ်-စရာ၏ မရှိခြင်းကြောင့် လျေကားပေါင်ကို ထောက်ရသကဲ့သို့လည်းကောင်း၊ တောင်ထိပ်အဖျားသို့ တက်သည်ရှိသော ထိုတောင်ထိပ်၏ ထိပ်ဖျားကိုပင် ထောက်ရသကဲ့သို့လည်းကောင်း၊ ကျောက်တောင်သို့ တက်သည်ရှိသော တုန်လှပ်လျက်လာရှု၌ အခြားကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် မိမိ၏ ပုံဆစ်ဇွဲးကိုပင်လျှင် ထောက်ရသကဲ့သို့လည်းကောင်း — ထိုအတူပင်လျှင် ပိုညာကွာယတနစုနှုန်းသည် အာကာသာနွားယတနစိညာက်ကို အာရုံ-ပြု၍၊ နေဝယ်နာသညာယတနစုနှုန်းသည် အာကိုဋ္ဌညာယတနစိညာက်ကို အာရုံပြု၍ ဖြစ်ပေါ်လာရ၏။ (ဝိသုဒ္ဓာဂရမ-၃၃၅-၃၃၇)

## ကြေးကျုန်သော ကသိုက်းများ

ပထဝိကသိုက်းကို အခြေခံ၍ သမာပတ် (၈)ပါးတို့ကို ရရှိအောင် ပွားများအားထုတ်ပုံ အစီအရင်ကို ရေးသားတင်ပြခဲ့ပြီးလေပြီ။ အာပေ-ကသိုက်းမှသည် အာလောကကသိုက်းသို့ တိုင်အောင်သော အခြားအခြား-သော ကသိုက်းတို့၏လည်း သမာပတ် (၈)ပါးစီကို ရရှိအောင် နည်းမြို့၌ ကြိုး-

၉၀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတဲ့ (၂)

စားအားထုတ်ပါလေ။ ပုံစံတစ်ခုကို အနည်းငယ်ဆိုရသေ် ဤသိဖြစ်၏။

အာပေါကသိုက်း၌ စတုတွေစာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်ပါ။ ယင်းစတုတွေစာန်သမာဓိမှ ထပြီးလျင် ရုပ်တို့၏ အပြစ်ကို ဆင်ခြင်ပါ။ အာပေါကသိုက်းကို အနန္တစကြဝှေ့သို့တိုင်အောင် ဖြန့်ကြက်ကာ ယင်းစတုတွေစာန်၏ အပြစ်နှင့် အာကာသာန္တာယတနစာန်၏ အကျိုးတို့ကို ဆင်ခြင်ပါ။ ထိုနောင် ယင်းအာပေါကသိုက်းနိမ့်တိ၌ အာကာသနိမ့်တိကို မြင်အောင်ရှု၍ အာပေါကသိုက်းကို ခွာပါ။ အာပေါကသိုက်း ပျောက်၍ အာကာသနိမ့်တိချည်းသက်သက် ကျွန်းသောအခါ ယင်းအာကာသနိမ့်တိကို အာရုံယူ၍ အာကာသာန္တာယတနစာန်ကိုလည်းကောင်း၊ ယင်းအာကာသာ န္တာယတနစိညာကို အာရုံပြ၍ ဝိညာဏ္တာယတနစာန်ကိုလည်းကောင်း၊ ယင်းအာကာသာန္တာယတနစိညာကို မရှိခြင်း နတိဘောပညတ်ကို အာရုံ-ပြ၍ အာကိုဇ္ဇာယတနစာန်ကိုလည်းကောင်း၊ ယင်းအာကိုဇ္ဇာယတန-စိညာကို အာရုံပြ၍ နေဝယ်နာသညာယတနစာန်ကိုလည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။ ဤမျှဆိုလျှင် သဘောပေါက်နိုင်လောက်ပေပြီ။

ယခုအခါတွင် **စတုရာရတ္ထကမွှောန်းများကို** ဆက်လက်၍ ရေးသား-တင်ပြမည် ဖြစ်ပါသည်။ စတုရာရတ္ထ = အစောင့်လေးပါးကမွှောန်းဟူသည် မေတ္တာကမွှောန်း၊ ဗုဒ္ဓနှင့်သတိကမွှောန်း၊ အသုဘကမွှောန်း၊ မရဏာနှင့်သတိကမွှောန်းတို့ ဖြစ်ကြ၏။ ထိုတွင် မေတ္တာကမွှောန်းကို ရေးပီးစွာ ရေးသားတင်ပြမည် ဖြစ်ပါသည်။ သို့သော် မေတ္တာကမွှောန်းကို ရေးသားပါက မေတ္တာကမွှောန်းနှင့် ပြဟုပ်ဟာရကမွှောန်းချင်း တူညီနေသော ကရှုဏာကမွှောန်း၊ မုဒ္ဓတာကမွှောန်း၊ ဥပေါ်ဘာကမွှောန်းတို့ကိုပါ တစ်ပါတည်း ရေးသားတင်ပြပေအံ့။ ထိုသို့ ရေးသားတင်ပြရာ၌ ဝိသုဒ္ဓမဂ္ဂအဋ္ဌကထာ ပြဟုပ်ဟာရနိုင်ခွေသို့ လာရှိသော အားထုတ်ပုံအစဉ်ကို အကျဉ်းချုပ်၍ ရေးသားတင်ပြမည် ဖြစ်ပေသည်။



## ဓတ္ထရာရှုကမ္မဋ္ဌာန်းပိုင်း

### မြို့ဟန်ပိုင်း - မေတ္တာဘာဝနာကမ္မဋ္ဌာန်း

ဤမေတ္တာကမ္မာန်းကို ပွားများအားထုတ်လိုသော အသင်သူတော်-ကောင်းသည် “ဤပုဂ္ဂိုလ်တို့၏ ရွှေးဦးစွာ မေတ္တာဘာဝနာကို မပွားအပ်။ ဤပုဂ္ဂိုလ်တို့၏ အချင်းချင်သိမ်း မေတ္တာဘာဝနာကို မပွားအပ်”ဟု မေတ္တာဘာဝနာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏။

၁။ အပိုယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်

၂။ အတိပိုယသဟာယက = အလွန်ချစ်အပ်သော အပေါင်းအဖော်ပုဂ္ဂိုလ်

၃။ မဏ္ဍတ္ထပုဂ္ဂလ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်

၄။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်၏

ဤပုဂ္ဂိုလ (၄)မျိုးတို့၏ မေတ္တာစျောန်ကို မရသေးမဲ ရွှေးဦးစွာ အဦးဆုံး မပွားအပ်။ မေတ္တာစျောန်ကို ရရှိပြီးသောအခါ့်ကား (အတ္ထ-ပိုယ-မဏ္ဍတ္ထ-ဝေရီဟူသော)အစီအစဉ်အတိုင်း မေတ္တာစျောန်ကိုရရှိအောင် ပွားနိုင်သည်။ သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လိုင်တူပုဂ္ဂိုလ် အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ရမည်။

**မြတ်ချက်** – အပိုယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်ဟူသည် – မိမိ၏ အကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်သူ၏ အကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိမချစ်သောသူ၏ အကျိုးစီးပွားကို ပြုလုပ်ပေးသောပုဂ္ဂိုလ်, “ငါ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့” “ငါ ချစ်မြတ်နီးသူ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့” – ဤသို့ စသည်ဖြင့် ရန်ဖြီးစွဲခြင်း အာယာတဝါး၏ တည်ရာဖြစ်သောပုဂ္ဂိုလ် - ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်ဟူသည် - မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်မြတ်နီးသူ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ် - ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ (မဟာနို့ဘရောဂါး)

၆၂ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

၅။ လိုင်ဝိသဘာဂ = လိုင်မတူသောပုဂ္ဂိုလ်

ဤပုဂ္ဂိုလ်ကို သီးသန့် မေတ္တာမပွားအပ်။ အမျိုးသမီး ယောဂါဝစရ ပုဂ္ဂိုလ်သည် အမျိုးသားတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာမပွားအပ်။ အမျိုးသားယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာမပွားအပ်။ ရာဂဖြစ်တတ်သောကြောင့် ထိုသို့ သီးသန့် မပွားသင့်ခြင်း ဖြစ်၏။

၆။ ကာလကတပုဂ္ဂလ = သေသွားသောပုဂ္ဂိုလ်၌ အချင်းချုပ်သိမ်း မေတ္တာ မပွားအပ်။

**အကြောင်းပြချက်** – အိုယုပုဂ္ဂိုလ်ကို ပိယပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာမပွားသောပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။ အတိပိုယသဟာယကပုဂ္ဂိုလ်ကို မဏ္ဍာတ္ထပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာမပွားသောပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။ ထို အတိပိုယသဟာယကပုဂ္ဂိုလ်၏ သန္တာန်ဝါယ် အနည်းငယ်မျှသာလျှင် ဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်လာလတ်သော် ငါးအံ့သော အခြင်းအရာ သို့ ရောက်သကဲ့သို့ ဖြစ်တတ်၏။ မဏ္ဍာတ္ထပုဂ္ဂိုလ်ကို လေးစားထိုက်သောပုဂ္ဂိုလ်အရာ၌လည်းကောင်း၊ ပိယပုဂ္ဂိုလ်အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာကို ပွားများသောသူသည် ပင်ပန်းတတ်၏။ ဝေရီပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်အိုသသည် ထင်ရှား ဖြစ်ပေါ်လာတတ်၏။ ထိုကြောင့် ဤပုဂ္ဂိုလ် (၄)မျိုးတို့၏ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားများသင့်ပေါ်။ လိုင်ဝိသဘာဂ = လိုင်မတူသောပုဂ္ဂိုလ်၌ကား ရာဂဖြစ်တတ်သောကြောင့် သီးသန့်မေတ္တာဘာဝနာကို မပွားသင့်ခြင်း ဖြစ်၏။ သို့သော် သဗ္ဗာ ကူးတို့ယော = အမျိုးသမီးအားလုံးတို့သည်၊ သဘ္ဗာပုရိသာ = အမျိုးသားအားလုံးတို့သည် ဤသို့စသည်ဖြင့် မေတ္တာစျောန်ကို ရရှိပြီး ရာ သီးများသမ္မာဒကို ပြီအောင် ဖြူပြီးရာအခါ၌ မေတ္တာကို ပွားများနိုင်သည်။ သေလွန်သွားပြီးသောပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကို ပွားများခဲ့သည်ရှိသော်

မေတ္တာအပွန်စျောန်သို့လည်း မဆိုက်ရောက်နိုင်။ ဥပတာရစာန်သမာဓိသို့လည်း  
မဆိုက်ရောက်နိုင်။ ထိုကြောင့် သေသူကို အာရုံယူ၍ မေတ္တာကို မပွားပါနှင့်။  
(ဝိသုဒ္ဓာဂျာ-၂၈၈ - ကြည့်ပါ။)

မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဉ်မှာ –

၁။ အတ္ထ = မိမိ,

၂။ ပိယ = ချစ်ခင်လေးစားအပ်သူနှင့် အလွန်ချစ်မြတ်နီးအပ်သူ,

၃။ မဏ္ဍာတ္ထ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,

၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ် (၄)နှင့် အစဉ်အတိုင်းပွားပါ။ မိမိကိုယ်ကို မိမိ စ၍ မေတ္တာ  
ပွားခြင်းမှာ သက်သေအရှုံး ထားရန်အတွက်သာ ဖြစ်၏။ အပွန်စျောန်ကို  
ရရှိရေးအတွက်ကား မဟုတ်ပေ။ မှန်ပေသည် – ယောဂါဝစရပုဂ္ဂိုလ် တစ်ဦး  
သည် နှစ်ပေါင်း တစ်ရာ ကာလပတ်လုံးသော်လည်းကောင်း၊ နှစ်ပေါင်း တစ်-  
ထောင် ကာလပတ်လုံးသော်လည်းကောင်း “အဟံ သုခိတော ဟောမိ =  
ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း ရှိသည် ဖြစ်ပါစေ” ဤသို့  
စသောနည်းဖြင့် မိမိ၌ မေတ္တာကို အကယ်၍ ပွားစေကာမူ ထိုယောဂါဝစရ  
ပုဂ္ဂိုလ်၏ သန္တာန်၌ အပွန်စျောန်သည် မည်သည့်နည်းနှင့်မှာ ဖြစ်ပေါ်မလာနိုင်။  
“အဟံ သုခိတော ဟောမိ = ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာ  
ခြင်းရှိသည် ဖြစ်ပါစေ”ဟု မိမိကိုယ်ကို မိမိ မေတ္တာပွားသော ယောဂါဝစရ  
ပုဂ္ဂိုလ်၏ သန္တာန်၌ ငါသည် ချမ်းသာသုခကို အလိုခိုသကဲ့သို့ ဆင်းရဲကို  
စက်ဆုပ်သကဲ့သို့၊ အသက်ရှည်လိုသကဲ့သို့၊ မသေလိုသကဲ့သို့၊ အလားတူပင်  
ငါမှ တစ်ပါးကုန်သော သတ္တဝါတို့သည်လည်း ချမ်းသာကို အလိုခိုကြကုန်  
သည် ဆင်းရဲကို စက်ဆုပ်ကြကုန်သည် အသက်ရှည်လိုကြကုန်သည် ဖြစ်ပေ  
ကုန်၏ဟု ဤသို့လျှင် မိမိကိုယ်ကို သက်သေပြု၍ အခြားသောသတ္တဝါတို့  
စီးပွားချမ်းသာကို အလိုခိုသည့် စိတ်နေ့စိတ်ထားသည် ဖြစ်ပေါ်လာတတ်၏။

၉၄ ❁ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

သဗ္ဗာ ဒီသာ အနုပရိဝါ စေတသာ  
နေဝါဒရိ ပိယတရမတ္ထနာ ကွန်း  
ပံုပိယာ ပုထု အတ္ထာ ပရေသံ  
တသွာ နဲ့သေ ပရမတ္ထကာမော်။ (သံဝါဂျေ။ ခုဝါဝာရာ။)

ပုဂ္ဂနိုင်သော အရပ်မျက်နှာတို့သို့လည်း စိတ်ဖြင့် ထက်ဝန်းကျင် ရှာဖွေသောအားဖြင့် အစဉ်လှည့်ပတ်၍ ရှာဖွေသော်လည်း မိမိထက်သာလွန် ချစ်မြတ်နိုးအပ်သော အခြားတစ်ပါးသော သတ္တဝါကို မည်သည့်အရပ်၌မျှ မရနိုင်လေရာ မတွေ့မြင်နိုင်လေရာ။ ဤသို့ မိမိထက် ချစ်မြတ်နိုးအပ်သူကို မရနိုင်ခြင်း မတွေ့မြင်နိုင်ခြင်း၏ အစွမ်းဖြင့် အသီးအသီး ကိုယ်စိုက်ယို မိမိမှ တစ်ပါးကုန်သော ထိုထို သတ္တဝါတို့သည်လည်း သူတို့ကိုယ်ကို သူတို့ ချစ်မြတ်နိုးကြ၏။ ထိုကြောင့် မိမိ၏ စီးပွားချမ်းသာကို လိုလားတောင့်တသော သူတော်ကောင်းသည် တစ်ပါးသော သတ္တဝါကို မည်၌ဆဲလေရာ။

(သံဝါဂျေ။ ခုဝါဝာရာ။)

ဤညွှန်ကြားချက်များနှင့်အညီ စိတ်ဓာတ် နဲ့ညံ့ပျော့ပျောင်းလာရန် ကိုယ်ချင်းစာတရား ကိန်းဝပ်လာရန်အတွက် ရွှေ့ဗြို့စွာ မိမိကိုယ်ကိုမိမိ မေတ္တာ အချိန်အနည်းငယ် ပွားပါ။

- ၁။ အဟု အဝေရော ဟောမိုး  
၂။ အမျှာပဇ္ဇာ ဟောမိုး  
၃။ အနိုယော ဟောမိုး  
၄။ သုခို အတ္ထာနဲ့ ပရိဟရာမိုး  
  
၁။ ငါသည် သေးရန်ကင်းပါစေး  
၂။ စိတ်ဆင်းရဲ ကင်းပါစေး  
၃။ ကိုယ်ဆင်းရဲ ကင်းပါစေး  
၄။ ကျွန်းကျွန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင် နိုင်ပါစေး။

စိတ်ဓာတ် နူးညံပျော့ပျောင်းလာ၍ ကိုယ်ချင်းစာတရားများ စွမ်းအား ကြီးမားလာသောအခါ အခြားသတ္တဝါများကို ပြောင်း၍ မေတ္တာ ပွားနိုင်ပါ သည်။ သို့သော် စိတ်ဓာတ် နူးညံပျော့ပျောင်းပြီးသူ, ကိုယ်ချင်းစာတရား အား-ကောင်းပြီးသူ အခြားသတ္တဝါတစ်ယောက်ကို အာရုံယူ၍ မေတ္တာဘာဝနာကို မဖြေမပြင် မပင်မပန်း လွှာယ်လွှာယ်ကူကူ ပွားများနိုင်သူတို့အဖိုကား ကြု မိမိ-ကိုမိမိ မေတ္တာပွားမှုမှာ အလွန်ကြီး မလိုအပ်ပါ။ အခြားသတ္တဝါတစ်ဦးကို မေတ္တာစျောန်ဆိုက်အောင် မေတ္တာပွားလိုပါက အောက်ပါ အစီအစဉ်အတိုင်း ပြုကျင့်ပါ။

### ပီယာဂရူဘာဝနီယ လိုင်တူပုဂ္ဂိုလ်

အသင်သူတော်ကောင်းသည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထ-စျောန်သမာဓိကိုဖြစ်စေ, စွမ်းနိုင်ပါက ဉာဏ်တကသိုက်း စတုတ္ထစျောန်သမာဓိကို ဖြစ်စေ ပြီးပြီးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်-အောင် တစ်ဖန်ပြန်၍ သမာဓိ ထူထောင်ပါ။ ဉာဏ်တကသိုက်း သမာဓိမှာ ပို၍ ကောင်းမွန်ပေ၏။ ယင်းသမာဓိနှင့် ယင်းလင်းရောင်ခြည့်စွမ်းအင်တို့၏ အကူအညီကိုရရှိသော, ယင်းသမာဓိတို့၏ အားကြီးသောမျိုးရာ ဥပန်သာယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြေပေးမှ အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော အသင်သူတော်ကောင်း၏ မေတ္တာဘာဝနာသည် ချောမောလွှာယ်ကူလျက် ရှိနေမည်သာ ဖြစ်၏။ အကြောင်းမှု ယင်းစတုတ္ထစျောန်သမာဓိကြောင့် အသင်သူတော်ကောင်း၏စိတ်ဓာတ်သည် အန်းကာ-ဝိုက်တူပကိုလေသ = ရာဂ ဒေါသ မောဟစသည့် ကိုလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်လျက် ရှိ၏။ မုဒ္ဒဘူတ = နူးညံပျော့ပျောင်းလျက် ရှိ၏။ ကမ္မာနီယ = ထိုထို ဘာဝနာမူးမျှ ပွားများဖို့ရန် အခန့်သင့် ဖြစ်နေ၏။ ပရိသွွှာ-ပရိယောဒါတ ထက်ဝန်းကျင်မှ ဖြေစင်လျက် ပြီးပြီးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း လည်းရှိနေ၏။ ဤကဲ့သို့သော စွမ်းအင်များက အသင်သူတော်ကောင်း၏ မေတ္တာဘာဝနာကို လွှာယ်ကူချောမောအောင် အချိန်အနည်းငယ်အတွင်း၍

၉၆ ❁ နိဗ္ဗာန်ရောက်ကြောင်းကျွန်စဉ် (အကျဉ်းချုပ်) - အတဲ့ (၂)

မေတ္တာစွမ်းအင်များ ပြည့်ဝလာအောင် အားပေးကူညီလျက် ရှိနေသော-  
ကြောင့် ဖြစ်၏။ ထိုသို့ လင်းရောင်ခြည်စွမ်းအင်များ ပြီးပြီးပြက်ပြက် အရောင်  
တလက်လက် တောက်ပလာသောအခါ အသင်သူတော်ကောင်းကိုယ်တိုင်က  
အလွန် ချစ်ခင်လေးစား မြတ်နှီးအပ်သော လိုင်တူပုဂ္ဂိုလ် တစ်ဦးကို လှမ်း၍  
အာရုံယူပါ။ အသင်သူတော်ကောင်း၏ စတုတွေစုံနာမာမိကြောင့် ဖြစ်ပေါ်  
လာသော လင်းရောင်ခြည်သည် အသင်သူတော်ကောင်း၏ ဝန်းကျင်ပတ်ချာ  
ခပ်သိမ်းသော အရပ်မျက်နှာ၌ ပြန့်န့်နေမည်သာ ဖြစ်၏။ အသင်သူတော်-  
ကောင်းက လှမ်း၍ အာရုံယူလိုက်သော မေတ္တာဘာဝနာ၏အရှုခံ ထိုပုဂ္ဂိုလ်ကို  
ထိုလင်းရောင်ခြည်အတွင်း၌ တွေ့မြင်နေမည်သာ ဖြစ်၏။ ထိုသူတော်ကောင်း  
၏ ထိုင်နေသည့်ပုံ ရပ်နေသည့်ပုံ စသည်တို့တွင် မိမိအနှစ်ခြုံကံး စိတ်  
အချမ်းသာဆုံးပုံကို ရွေးချယ်ပါ။ မိမိမြင်ဖူးသော ထိုသူတော်ကောင်း၏ ရှုပ်ပုံ  
တို့တွင် စိတ်အချမ်းသာဆုံး မြင်ဖူးထားသည့်ပုံကို လှမ်းအာရုံယူပါ။ မိမိနှင့်  
လေးတောင်ခန့် ငါးတောင်ခန့်တွင် တည်ရှိနေအောင် အာရုံယူပါ။ ထိုသူ-  
တော်ကောင်းကို အလင်းရောင်အောက်တွင် ရှုင်းရှင်းလင်းလင်း တွေ့မြင်ရ  
ပါက အောက်ပါအတိုင်း မေတ္တာပွားပါ။

**အယံ သပ္ပါရိသော**

၁။ အဝေရော ဟောတူ

၂။ အပုံးပဇ္ဈာ ဟောတူ

၃။ အနိုင်ယော ဟောတူ

၄။ ဘုဒ္ဓာန် ပရိဟရတာ။

**ဤသူတော်ကောင်းသည်**

၁။ ဘေးရန်ကင်းပါစေး

၂။ စိတ်ဆင်းရဲကင်းပါစေး

၃။ ကိုယ်ဆင်းရဲကင်းပါစေး

၄။ ကျွန်းကျွန်းမာမာ ချမ်းချမ်းသာသာဖြင့်  
မိမိ၏ ခန္ဓာဝန်ကို ရှုက်ဆောင်နိုင်ပါစေး။

ဤမေတ္တာပွားနည်း လေးချက်ကို သုံးလေးခေါက်လောက် ပွားကြည်ပါ။ ထိုနောင် ထိုမေတ္တာပွားနည်း လေးမျိုးတို့တွင် မိမိနှစ်သက်ရာ တစ်မျိုးမျိုးကို ရွှေးချယ်သည် ဆိုပါစို့။ ထိုသူတော်ကောင်း၏ စိတ်ဆင်းရခြင်းကောင်း၍ ပြီးဆုံး နေသည့်ပုံကို အာရုံယူ၍ စိတ်ပါလက်ပါ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ့ ကောင်းပါစေ စိတ်ဆင်းရဲ့ ကောင်းပါစေဟု ကြိမ်ဖန်များစွာ မေတ္တာပွားပါ။ ထိုပုံ၌ ဘာဝနာစိတ်သည် အလွန်ဖြမ်သက်စွာ ကပ်၍ တည်လာပါက စျေန်အင်္ဂါများ ကို ဆင်ခြင်ဗြည်ပါ။ ပထမစျေန် ဒုတိယစျေန် တတိယစျေန်သို့ ဆိုက်သည့် တိုင်အောင် အစဉ်အတိုင်း ပွားများပါ။ ထိုနောက် အထက်ပါ မေတ္တာပွားနည်း လေးချက်လုံး၌ တစ်ချက်တစ်ချက်ဝယ် တတိယစျေန်သို့ ဆိုက်သည့်တိုင်-အောင် အစဉ်အတိုင်း မေတ္တာပွားပါ။ ထိုသို့ ပွားရှုံး ဘေးရန် ကောင်းပါစေဟု မေတ္တာပွားလျှင် ဘေးရန် ကောင်းနေသည့်ပုံး၊ စိတ်ဆင်းရဲ့ ကောင်းပါစေဟု မေတ္တာပွားလျှင် စိတ်ဆင်းရဲ့ ကောင်းနေသည့်ပုံး၊ ကိုယ်ဆင်းရဲ့ ကောင်းပါစေဟု မေတ္တာပွားလျှင် ကိုယ်ဆင်းရဲ့ ကောင်းနေသည့်ပုံး၊ ကျိုးကျိုးမှာမှ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွှေ့ဆောင်နိုင်ပါစေဟု မေတ္တာပွားလျှင် ကျိုးကျိုးမှာမှ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွှေ့ဆောင်နေသည့်ပုံးများ ပေါ်နေပါစေ။ ယင်း မေတ္တာစျေန် အသီးအသီး၌ လည်း ဝသီဘော် (၅)တန် နိုင်နှင်း-အောင် လေ့ကျင့်ပါ။

**ဝဝရွေး စ ပုဂ္ဂလေ ကာမံ အပွဲနာ သမ္မဇ္ဈိုး၊ (ဝိသုဒ္ဓာဂ္ဂလာ)**

**ရှာနိုတ္ထု ဥပနေတ္ထု ဥပ္ပါဒေတ္ထုနှင့် အတ္ထား၊ (မဟာနိုးဘရှုရာ)**

ဤအဋ္ဌကထာ ဋိကာအဖွင့်တို့နှင့်အညီ ပုဂ္ဂလေတစ်ဦး တစ်ဦး၌ မေတ္တာစျေန်တတိယစျေန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားရခြင်း ဖြစ်၏။ မေတ္တာပွားနည်း လေးချက်ရှိရာ အချက်တိုင်း အချက်တိုင်း၌ တတိယစျေန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ယင်း စျေန်အသီးအသီး၌ ဝသီဘော် (၅)တန်နိုင်နှင်းအောင် လေ့ကျင့်ပါ။ ဘေးရန် ကောင်းစေလိုသောစိတ်ထား၊ စိတ်ဆင်းရဲ့

၉၈ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ကင်းစေလိုသောစိတ်ထား၊ ကိုယ်ဆင်းရဲ ကင်းစေလိုသောစိတ်ထား ဤသိစသော အကျိုးကို လိုလားတောင့်တသော စိတ်ထားတိုကား ဥပေက္ခာသဘော မဟုတ်သဖြင့် စတုတွဲစုံနှင့်သို့တိုင်အောင် မဆိုက်နိုင်ခြင်း ဖြစ်၏။

အောင်မြင်မှုရရှိသောအခါ အလားတူပင် ချစ်ခင်လေးစားအပ်သော ပိယကရဘာဝနီယ လိုင်တူပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် မေတ္တာကို ပွားပါ။ အနည်းဆုံး (၁၀)ယောက်ခန့်လောက် အောင်အောင်မြင်မြင် မေတ္တာ ပွားပြီးသောအခါ သိပ်ချစ်သည့် အတိပိုယသဟာယက လိုင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် မေတ္တာ-စုံနှင့်များကို တတိယစုံနှင့်အောင် ရရှိအောင် ပွားများပါ။ ပိယကရဘာဝနီယပုဂ္ဂိုလ်နှင့် အတိပိုယပုဂ္ဂိုလ်၊ ဤပုဂ္ဂိုလ်၏ နှစ်မျိုးလုံး၏ မေတ္တာချင်း ညီမှု အောင် အားလုံး ပိယပုဂ္ဂိုလ်အရာ၌ပင် တည်အောင် ပွားများပါ။

ထိုနောင် မဏ္ဍာတ္ထ = မချစ်မမှန်း အလယ်အလတ်ပုဂ္ဂိုလ်တို့၌ အနည်းဆုံး (၁၀)ယောက်ခန့်လောက် တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလား-တူပင် တတိယစုံနှင့် အသီးအသီး ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ ထိုပုဂ္ဂိုလ်အားလုံးတို့သည်လည်း လိုင်တူ အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါ စေ။ ထိုနောင် ဝင်ရှိ = ရန်သူပုဂ္ဂိုလ် = မှန်းသည်ပုဂ္ဂိုလ်တို့၌ မေတ္တာပွားပါ။ ထိုသို့မေတ္တာပွားရာ၌ အမှန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံးထားကာ အနည်းငယ် မကျေမနပ်ဖြစ်ဖူးသူကို ရေးဦးစွာ မေတ္တာပွားပါ။ အောင်မြင်မှုကို ရရှိပါက ဝေရှိပုဂ္ဂိုလ်များကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာဘာဝနာ ကမ္မာဌာန်းရေချမ်းဖြင့် စုံနှင့်ဆိုက်သည့်အထိ ပက်ဖုန်းပေးပါ။ ပုဂ္ဂိုလ်တိုင်း၌ မေတ္တာပွားနည်း လေးနည်းလုံးဝယ် တတိယစုံနှင့် ဆိုက်သည့် တိုင်အောင် မေတ္တာပွားပါ။ အားလုံး လိုင်တူ အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါစေ။ အကြပ်ပုဂ္ဂိုလ်အဖို့ ရန်သူဟူသည် မရှိ၊ မှန်းသည်ပုဂ္ဂိုလ်ဟူသည် မရှိ၊ မဟာ-ပုဂ္ဂိုသေတ် ရှိတော်မူကြကုန်သော အလောင်းတော်တို့၏ စိတ်ထားမျိုးရှိ သဖြင့် နှစ်ယမျာ်ရောက်မင်းကဲသို့ မိမိ၏ အကျိုးစီးပွားမဲကို ပြကုန်သော သူတစ်-

ပါးတို့အပေါ်၍သော်လည်း ဝေရီဟူသော အမှတ်သညာသည်ပင် ဖြစ်ပေါ်၍  
မလား၊ ထိုပုဂ္ဂိုလ်သည် ဝေရီပုဂ္ဂိုလ်ကို ရွာကြံ့၍ မေတ္တာပွားရန် မလိုပါ။ ဝေရီ  
ရှိသူသည် ဝေရီပုဂ္ဂိုလ်၌ မေတ္တာပွားပါ။

**ဘာဝန္တန္တ ၁ ကောကသို့ ကောငှာသော မူး ကမ္မနိယံ စိတ္တာ ကတ္တာ  
တဒန္တရေ တဒန္တရေ ဥပသံဟရိတ္တား။ (ဝိသုဒ္ဓာဂျာ၍)**

**တေန ဝုတ္တား “တဒန္တရေ တဒန္တရေ ဥပသံဟရိတ္တား”၏ ရှာနစိတ္တာ  
ဥပ္ပါဒေတဗ္ဗို့ အတွေား။ (မဟာနိုဒ္ဓဘာဝှဂာ၍)**

(၁) ပိယပုဂ္ဂိုလ် (၂) အတိပိုယပုဂ္ဂိုလ် (၃) မဏ္ဍတ္တပုဂ္ဂိုလ် (၄) ဝေရီပုဂ္ဂိုလ်  
ဟု မေတ္တာဘာဝနာ၏ အရှုခံပုဂ္ဂိုလ်အပ်စု (၄)စု ရှိ၏။ ကောငှာသ (၄)ခုဟု  
ခေါ်ဆို၏။ မေတ္တာဘာဝနာ ကမ္မာန်းကို စီးပြန်းသော ယောဂါဝစရပုဂ္ဂိုလ်  
သည် ကောငှာသ တစ်ခုတစ်ခု၌ မိမိ၏ ဘာဝနာစိတ်ကို နူးညံ့အောင်၊ ထိုထို  
ဘာဝနာမှု၌ ခုံညားအောင်ပြပြီးမှ (တတိယစာန်သို့ဆိုက်အောင် ပွားပြီးမှ)  
အခြားအခြားသော ကောငှာသ၌ ဘာဝနာစိတ်ကို ရေးရှုဆောင်ယူပါ။ စာန်  
စိတ်ကို ဖြစ်စေပါ။ (ဝိသုဒ္ဓာဂျာ၍ မဟာနိုဒ္ဓဘာဝှဂာ၍)

**သီမာသမ္မာ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြုံဖျက်ခြင်း**

**အထာနနှင့် ပုန်ပွဲနှင့် မေတ္တာယန္တနှင့် အတ္တနှင့် ပိယပုဂ္ဂိုလ် မဏ္ဍတ္တာ  
ဝေရီပုဂ္ဂိုလ်တို့ စတုသု ဇန်နဝါရီ သမစိတ္တာ သမ္မာအောင် သီမာသမ္မာ၏  
ကာတွေား။ (ဝိသုဒ္ဓာဂျာ၍)**

**သမစိတ္တာ၏ ဟိတ္တုပသံဟရေန သမာနစိတ္တာ၊ သီမာသမ္မာ၏  
သာ ၈၀ သမစိတ္တာ။ (မဟာနိုဒ္ဓဘာဝှဂာ၍)**

၁။ ပိယမနာပဂ္ဂဘာဝန်းယ = ချုစ်ခင်မြတ်နိုးလေးစားထိုက်သော ကုသိုလ်  
တရားကို တိုးပွားစေတတ်သောပုဂ္ဂိုလ်

၂။ အတိပိုယသဟာယက = အလွန်ချစ်ခင်အပ်သော အဆွဲခင်ပွန်း  
အပေါင်းအဖော်ပုဂ္ဂိုလ်၊

၃။ မန္တေတာ = မချစ်မမှန်း အလယ်အလတ်ပုဂ္ဂိုလ်၊

၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မှန်းသည့်ပုဂ္ဂိုလ်၊

ဤပုဂ္ဂိုလ် လေးမျိုးတို့၏ မေတ္တာစျောန်ကို တတိယစျောန်သို့ ဆိုက်သည့်  
တိုင်အောင် နိုင်နိုင်နင်းနင်း ပွားများပြီးသောအခါ ပိယမနာပဂရဘာဝနိယ  
ပုဂ္ဂိုလ်နှင့် အတိပိုယသဟာယကပုဂ္ဂိုလ်တို့အပေါ်၌လည်း မေတ္တာချင်း ညီမျှ  
သွားသဖြင့် ပိယပုဂ္ဂိုလ်အရာ၌သာ တည်သွားသောအခါ –

၁။ အတ္ထ = မိမိကိုယ်၊

၂။ ပိယ = ချစ်ခင်မြတ်နှီးလေးစားအပ်သူ + အလွန်ချစ်ခင်အပ်သူ၊

၃။ မန္တေတာ = မချစ်မမှန်း အလယ်အလတ်ပုဂ္ဂိုလ်၊

၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မှန်းသည့်ပုဂ္ဂိုလ်၊

ဤ ပုဂ္ဂိုလ်လေးဦးတို့အပေါ်၌ မေတ္တာစိတ်ကို ညီမျှအောင် ပြုကျင့်ပါ။

၁။ ဤပုဂ္ဂိုလ်ကား အတ္ထပုဂ္ဂိုလ်၊

၂။ ဤပုဂ္ဂိုလ်ကား ပိယပုဂ္ဂိုလ်၊

၃။ ဤပုဂ္ဂိုလ်ကား မန္တေတာပုဂ္ဂိုလ်၊

၄။ ဤပုဂ္ဂိုလ်ကား ဝေရီပုဂ္ဂိုလ်ဟု

ဤကဲ့သို့သော ပိုင်းခြားကန်းသတ်ချက် ကင်းအောင် မေတ္တာစိတ်ထား-  
ချင်း ညီမျှအောင် မေတ္တာဘာဝနာကမ္မာန်းကို စီးဖြန်းပါ။ ထိုသို့ မေတ္တာပွားရာ  
၍ မိမိကိုယ်ကို အာရုံပြု၍ မေတ္တာပွားခဲ့သော စျောန်သို့ကား မဆိုက်ရောက်နိုင်။  
သို့သော ဤအပိုင်း၌ကား အတ္ထ ပိယ မန္တေတာ ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်း  
အခြားကင်းအောင် = ညီမျှသော မေတ္တာစျောန်စိတ်ချည်း အဆက်မပြတ်  
ဖြစ်အောင် ပွားများခြင်းသာဖြစ်၏။ မေတ္တာစိတ်ထားချင်း ညီမျှခဲ့သော သီမာ  
သမ္မဇာ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြေခြားပျက်ဆီးနိုင်ပြီ ဖြစ်၏။ ယင်း သီမာ

သမ္မာ အလိုကာသာ မိမိကိုယ်ကို မေတ္တာပွားခြင်း ဖြစ်၏။

ရှေးဦးစွာ မိမိရရှိထားပြီးသော (အာနာပါနစတုတ္ထာန် ဉာဏ်တကသိုက်းစတုတ္ထာန်) သမာဓိတိကို ပြန်လည်၍ ထူထောင်ပါ။ လင်းရောင် ခြည်စွမ်းအင်များ အားကောင်းလာသောအခါ အချိန်အနည်းငယ်ခန့် (ပိနစ်-ပိုင်း စက္ကန့်ပိုင်းလောက်) မိမိကိုယ်ကို မိမိ မေတ္တာပွားပါ။ ထိုနောင် ပိယပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစာန်သို့ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် အလယ်အလတ်ပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် ဝေရှိပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။

ထိုနောင် အတ္ထာ = မိမိကိုယ်ကို တစ်ယန်ပြန်၍ အလားတူ မေတ္တာပွားပါ။ ထိုနောင် နောက်ထပ် အခြားပိယပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် နောက်ထပ် အခြား မဏ္ဍတ္ထပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် အခြားဝေရှိပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ အလားတူပင် မေတ္တာပွားပါ။ ထိုသို့ပွားရာ၌ ပိယ-မဏ္ဍတ္ထ-ဝေရှိပုဂ္ဂိုလ် တို့ကို မေတ္တာပွားရာ၌ကား ပုဂ္ဂိုလ်တိုင်း၌ မေတ္တာစာန်ကို တတိယစာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ မေတ္တာပွားနည်း လေးမျိုးလုံး၌ တတိယစာန်သို့ ဆိုက်ပါစေ။

ဤနည်းအားဖြင့် ပိယ, မဏ္ဍတ္ထ, ဝေရှိပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ၍ အတ္ထာ, ပိယ, မဏ္ဍတ္ထ, ဝေရှိ, အတ္ထာ, ပိယ, မဏ္ဍတ္ထ, ဝေရှိ ဟူသော ပုဂ္ဂိုလ်စဉ်ဖြင့် ကြိမ်ယန်များစွာ ထပ်ကာထပ်ကာ မေတ္တာ ဘာဝနာကို ပွားများပါ။ မေတ္တာဘာဝနာကို ပွားများနေသော မေတ္တာစိတ်ချည်း ဖြစ်အောင် ပိယ, မဏ္ဍတ္ထ, ဝေရှိပုဂ္ဂိုလ်တို့၌ ညီမျှသော မေတ္တာစာန်စိတ်ချည်း ဖြစ်အောင် လေ့ကျင့်ပါ။ ညီမျှသော မေတ္တာစိတ်ထား ရှိအောင် ညီမျှသော မေတ္တာစာန်ကို ရရှိအောင် ပွားများနိုင်ခဲ့သော သီမာသမ္မာ = ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြို့ခြုံဖျက်ဆီးနိုင်ပြီ။ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းပေပြီ။ ထိုအခါတွင် အသင်သူတော်-ကောင်းသည် ပဋိသမ္မာန်းပိုင်းတော် (၃၀၄)၌ လာရှိသည့်အတိုင်း –

၁၀၂ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

၁။ အနောမီသောဖရာဏာ မေတ္တာ စေတောပိမူတိ (၅)မျိုး

၂။ ဉာမီသောဖရာဏာ မေတ္တာ စေတောပိမူတိ (၇)မျိုး

၃။ ဒီသာဖရာဏာ မေတ္တာ စေတောပိမူတိ (၁၀)မျိုး၊

ဤမေတ္တာဘာဝနာတိုကို ဆက်လက်၍ ပွားနိုင်ပြီ ဖြစ်ပေသည်။

**တမ္မာ အပွဲနာပွဲတို့တွေသော သမ္မတိတိ ဝေဖိတ္ထံ။**

(ဝိသူ့မြို့ဝါရီ၁၃၀၂၂။)

အထက်ပါ အနောမီသောဖရာဏာ မေတ္တာ စေတောပိမူတိ စသော မေတ္တာဘာဝနာတိုကား အတ္ထာ၊ ပိယ၊ မရှုတ္ထာ၊ ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်း အခြားကို ပြိုအောင် ဖြိုခဲ့ဖျက်ဆီးနိုင်သဖြင့် ပိယ၊ မရှုတ္ထာ၊ ဝေရီပုဂ္ဂိုလ်တို့၌ အပွဲနာစျောန်သို့ဆိုက်အောင် ရောက်အပ်ပြီး ရအပ်ပြီးသော အပွဲနာမေတ္တာ စိတ်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်းသာလျှင် ပြီးစီး ပြည့်စုံနိုင်၏ဟု သိရှိပါလေ။

(ဝိသူ့မြို့ဝါရီ၁၃၀၂၂။)

ဤ စည်းမျဉ်းဥပဒေသကား - သမ္မာ သတ္တာ အဝေရာ ဟောန္တာ - ဤသို့စသည်ဖြင့် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီ သူတော်ကောင်းတို့သည် ဦးထိပ်ရှုက်ပန်ဆင်လျက် ရှုသေစွာ လိုက်နာပြုကျင့် သင့်သော စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်ပေသည်။

**အနောမီသောပရာဏာ မေတ္တာ စေတောပိမူတိ (၅) မျိုး**

ရည်ညွှန်းပိုင်းခြားခြင်းမရှိ ပုံးနှံးစေအပ်သော မေတ္တာ စေတောပိမူတိ (၅)မျိုး -

၁။ **သမ္မာ သတ္တာ** = ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၏ ပြိုက်တွယ်- တာခြင်း ရှိကြကုန်သော သတ္တာဝါတို့သည်။

- ၂။ **သဘွဲ့ ပါကာ** = ခပ်သိမ်းကုန်သော ဝင်သက် ထွက်သက် ရှိကြ ကုန်သော သတ္တဝါတို့သည်။
- ၃။ **သဘွဲ့ ဘူတာ** = ခပ်သိမ်းကုန်သော ကံ ကိုလေသာကြောင့် ထင်-ရှား ဖြစ်ကြကုန်သော သတ္တဝါတို့သည်။
- ၄။ **သဘွဲ့ ပုဂ္ဂလာ** = ခပ်သိမ်းကုန်သော ငရဲ့ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည်။
- ၅။ **သဘွဲ့ အတ္ထဘာဝပရီယာပန္ဒာ** = ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္ထဘာ၍ အကျိုးဝင်ကြကုန် သော သတ္တဝါတို့သည်။

### **သုခိုသောပရှကာ မေတ္တာ ခေတာခိမ့်တ္ထီ (၇) မျိုး**

ရည်ညွှန်းပိုင်းခြားခြင်း ရှိသော ပုံးနှံ စေအပ်သော မေတ္တာ စေတော-  
ိမ့်တ္ထီ (၇)မျိုး —

- ၁။ **သဘွဲ့ ကြတိုယာ** = ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည်။
- ၂။ **သဘွဲ့ ပုရီယာ** = ခပ်သိမ်းကုန်သော အမျိုးသားတို့သည်။
- ၃။ **သဘွဲ့ အရိယာ** = ခပ်သိမ်းကုန်သော အရိယာပုဂ္ဂိုလ်တို့သည်။
- ၄။ **သဘွဲ့ အနရိယာ** = ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုဂ္ဂိုလ်တို့သည်။
- ၅။ **သဘွဲ့ ဇေဝါ** = ခပ်သိမ်းကုန်သော နတ်တို့သည်။
- ၆။ **သဘွဲ့ မနှုသာ** = ခပ်သိမ်းကုန်သော လူသားတို့သည်။
- ၇။ **သဘွဲ့ စိနိပါတီကာ** = ခပ်သိမ်းကုန်သော အပါယ်သား သတ္တဝါ တို့သည်။

## မမတ္တာပွားပုံစနစ်

ရှေးဦးစွာ ထုဒီတကာသိုက်းစတုတွေစာန်သို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ပြန်လည် ထူထောင်ပါ။ အတွဲ၊ ပိယ၊ မဏ္ဍာတ္ထာ၊ ဝေခါပုဂ္ဂိုလ်တ္ထာ မေတ္တာစိတ်ထားချင် ညီမျှအောင် မေတ္တာစာန်ကို (အထက်တွင် ရေးသားတင် ပြခဲ့သည့်အတိုင်း) ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စားပါ။ မေတ္တာချင်း ညီမျှ၍ အပိုင်းအခြား ကင်းသောအခါ မိမိစွမ်းနိုင်သမျှ ကျောင်းပရိုဂုဏ် တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိုဂုဏ် တစ်ခုအတွင်း၌ တည်ရှိသော သတ္တဝါ အားလုံးကို လှုမ်း၍ အာရုံယူပါ။ ထိုအချိန်အခါဝယ် အသင် သူတော်ကောင်း၏ မေတ္တာဘာဝနာတည်းဟူသော သမထဘာဝနာစိတ်ကြောင့်လည်း လင်း-ရောင်ခြည်များသည် ဖြီးဖြီးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော သတ္တဝါအားလုံးကို လှုမ်း၍ အာရုံယူလိုက် သောအခါ ယင်းသတ္တဝါအားလုံးကို ယင်းလင်းရောင်ခြည်အောက်တွင် ထင် ထင်ရှားရှား တွေ့မြင်နေပါစေ။ ယင်းသို့ တွေ့မြင်သောအခါမှ အနောခိုသော-ဖရကာ မေတ္တာ စေတော်မှတိ (၅)မျိုး ထုဒီသောဖရကာ မေတ္တာ စေတော်မှတိ (၆)မျိုး နှစ်ရပ်ပေါင်း (၁၂)မျိုးသော မေတ္တာတိုကို ဆက်လက်၍ ပွားပါ။ ထိုသို့ပွားရှု၍ ယင်း (၁၂)မျိုးတို့၌ တစ်မျိုးမျိုးလျှင် မေတ္တာပွားနည်း (၄)မျိုးစီ ရှိပြန်သဖြင့် (၁၂ × ၄ = ၄၈) မျိုးသော မေတ္တာပွားနည်းတို့ကို ပွားများရမည် ဖြစ်သည်။ ပွားပုံမှာ - ဤသို့ ဖြစ်၏။

- ၁။ သမွှာ သတ္တာ (က) အဝေရာ ဟောနှီး။
- (ခ) အပျောပဇ္ဇာ ဟောနှီး။
- (ဂ) အနိုင်ယာ ဟောနှီး။
- (ဃ) သုမိ အတ္တာနံ ပရိုဟရနှီး။

၁။ ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၏ ပြိုကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တုတိတ္ထုသည် –

- (က) ဘေးရန်ကင်းကြပါစေ။ (တတိယစ္ာန်သို့ ဆိုက်အောင် ပွားပါ။)

(ခ) စိတ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစ္ာန်သို့ ဆိုက်အောင် ပွားပါ။)

(ဂ) ကိုယ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစ္ာန်သို့ ဆိုက်အောင် ပွားပါ။)

(ဃ) ကျေန်းကျေန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (တတိယစ္ာန်သို့ ဆိုက်အောင် ပွားပါ။)

၁၀၆ နိဗ္ဗာန်ရောက်မြတ်ဌာန်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ကျောင်းပရီဂုဏ် တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရီဂုဏ် တစ်ခုအ-  
တွင်း၌ အောင်မြင်မှုကို ရရှိသောအခါ ကျောင်းဝိုင်း တစ်ဝိုင်းလုံး ကျောင်းတိုက်  
တစ်ခုလုံး အတွင်း၌ (၄၈)မျိုး၊ ကျောင်းတိုက် (၂)တိုက် အတွင်း၌ (၄၈)မျိုး၊  
ဤသို့စသည်ဖြင့် တဖြည်းဖြည်း မေတ္တာစျောန်ကို ဖြန့်ကြက်ပါ။ ရွာတစ်ရွာ၊  
တစ်မြို့နယ်၊ နှစ်မြို့နယ်၊ ပြည်နယ် တစ်ခု၊ ပြည်နယ် နှစ်ခု၊ တစ်ပြည်လုံး၊  
တစ်ကမ္ဘာလုံး၊ (၃၁)ဘုံလုံး - ဤသို့စသည်ဖြင့် (၄၈)မျိုးစီ တဖြည်းဖြည်း  
ဖြန့်ကြက်၍ ရှုပါ။ အောင်မြင်မှု ရရှိသောအခါ အနန္တစကြဝှေ့သို့တိုင်အောင်  
(၄၈)မျိုးသော မေတ္တာဘာဝနာတိုက် ဖြန့်ကြက်၍ ရှုပါ။ ထိုနောင် ဒီသာ-  
ဖရကာ မေတ္တာ စေတော်မုတ္တာ (၁၀)မျိုးသို့ ပြောင်းရှုပါ။

### ဒီသာဖရကာ မေတ္တာ စေတော်မုတ္တာ (၁၀) မျိုး

အရပ် (၁၀)မျက်နှာတို့၏ ပုံးနှံ စေအပ်သော မေတ္တာ စေတော်မုတ္တာ  
(၁၀)မျိုး -

- ၁။ အရွှေ အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၂။ အနောက် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၃။ တောင် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၄။ မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၅။ အရွှေတောင် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၆။ အနောက်တောင် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၇။ အနောက်မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၈။ အရွှေမြောက် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၉။ အထက် အရပ်မျက်နှာ၌ (၄၈)မျိုး။
- ၁၀။ အောက် အရပ်မျက်နှာ၌ (၄၈)မျိုး။

အားလုံးပေါင်းသော အရပ် (၁၀)မျက်နှာ၌ (၁၀ × ၄၈ = ၄၈၀) ဖြစ်၏။ အထက်တွင် အနှစ်စကြေဝှေ့သို့တိုင်အောင် သတ္တဝါအားလုံးကို ခြိုင်၍ ဖြန့်ကြက်ကာ ပွားများထားအပ်သော (၄၈)မျိုးသော မေတ္တာနှင့် ညီ (၄၈၀) တို့ကို ပေါင်းသော (၅၂၈)သွယ် မေတ္တာ ဖြစ်၏။

ဤဒီသာဖရကာ စေတော်မှတ္တိ မေတ္တာကို ပွားရန် အရွှေတည့်တည့် အရပ်မျက်နှာဘက်၌ တည်ရှိသော အနှစ်စကြေဝှေ့သို့တိုင်အောင် သတ္တဝါ အားလုံးကို အာရုံယူ၍ ယင်းသတ္တဝါ အားလုံးတို့ကို လင်းရောင်ခြည်၏ အောက်၌ တွေ့မြင်နေသောအခါမှ (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို စီးဖြန့်ပါ။ အနောက်အရပ်မျက်နှာ စသည့် ကြွင်းကျွန်းသော အရပ်မျက်နှာတို့၌ လည်းတူပင် ရှုပါ။ အောင်မြင်မှုရရှိသောအခါ မေတ္တာသုတ္တန် စသည့်တို့၌ လာရှိသော မေတ္တာပွားနည်းများကိုလည်း ဆက်လက်၍ ပွားများနှင့် ပေသည်။ ဤသို့ (၅၂၈)သွယ်သော မေတ္တာတို့ကို စနစ်တကျ ပွားများနှင့် သောအခါ အသင်သူတော်ကောင်း၏ မေတ္တာဘာဝနာ ကမ္မာန်းသည် အောက်ပါ ဘုရားဟောဒေသနာတော်နှင့် အံဝင်ခွင်ကျနေသဖြင့် ဘုရားရှင်၏ အလိုတော်ကျအတိုင်း ပွားများနေသည်ကို အသင်သူတော်ကောင်းကိုယ်တိုင် သိရှိပေလိမ့်မည်။

သော မေတ္တာသဟဂတေန စေတသာ ဇက် ဒီသံ ဖရိတ္တာ ဝိဟရတိ။ တထာ ခုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထာ။ ဏူတိ ဉာဏ်မရော တိရိယံ သဗ္ဗိုလ် သဗ္ဗိုလ်တာယ သဗ္ဗိုလ်၌ လောက် မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂုတေန အပွဲ့မာကောန အဝေရေန အဗျာပဇ္ဇန် ဖရိတ္တာ ဝိဟရတိ။ (ဒီဘ၊ ၂၄၇။)

ထိုယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တာနှင့်ယူဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပုံနှံစေ၍ နေ၏။ ထိုအတူ နှစ်ခုမြောက် အရပ်မျက်နှာကို၊ သုံးခုမြောက် အရပ်မျက်နှာကို၊ လေးခုမြောက် အရပ်မျက်နှာကို ပုံနှံစေ၍

၁၀၈ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

နေ၏။ ဤနည်းဖြင့် အထက် အောက် ဖို့လာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်-မရှိသော ဒြိုင်းခြင်းများလုံး မရှိသော မေတ္တာနှင့်ယူဉ်သောစိတ်ဖြင့် ပုံးနှံစေလျက် နေ၏။ (ဒီ၁၁၃၄။)

### မေတ္တာအကျိုး (၁၁) ပါး

မေတ္တာယ ဘိက္ခဝေ စေတော်မူတိယာ အာသော်တာယ ဘာဝိ-တာယ ပဟုလီကတာယ ယာနိကတာယ ဝတ္ထုကတာယ အနိုင်တာယ ပရိစိတာယ သုသမာရဓိယ ကောဒသာနိသံသာ ပါဋ္ဌကနီ။ -

ကတမေ ကောဒသ - သုခ သုပတီ၊ သုခ ပဋိပုဇ္ဈာတီ၊ န ပါပကံ သုပိန် ပသာတီ၊ မနိသာန် ပိုယော ဟောတီ၊ အမနိသာန် ပိုယော ဟောတီ၊ စေဝတာ ရက္ခတီ၊ နာသာ အဂို ဝါ ဂိသ ဝါ သတ္တာ ဝါ ကမတီ၊ တုဝင့် စိတ္တာ သမာဝါယတီ၊ မုခဝဏ္ဏာ ပိပုသီဇတီ၊ အသမျှဇ္ဇာ ကာလံ ကရောတီ၊ ဥစ္စရို အဖွင့်ရိဇ္ဇာ ပြဟ္မာလောကုပပေါ် ဟောတီ။ (အ၁၃၅၄၂။)

ရဟန်းတို့ . . . ဆန့်ကျင်ဘက်တရားတို့မှ လွှတ်မြောက်ကြောင်း ဖြစ်သောကြောင့် မေတ္တာ စေတော်မူတိ အမည်ရသော မေတ္တာစိတ်ကို ရှိသော သဖြင့် မိုးဝါအပ်သည်ရှိသော်၊ တိုးပွားစေအပ်သည်ရှိသော်၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော်၊ စီးနင်းလိုက်ပါရန် ကပြီးသောယာဉ်ကဲ့သို့ ပြုအပ်ပြီးသည်ရှိသော်၊ တည်ရာဝတ္ထာကဲ့သို့ ပြုအပ်ပြီးသည်ရှိသော်၊ တည်တံ့ခိုင်ခံအောင် စွဲမြှေ့စွာ ဆောက်တည်ထားအပ်သည်ရှိသော်၊ ဝသီဘော်သို့ရောက်အောင် လေ့လာအပ်ပြီးသည်ရှိသော်၊ လွှန်စွာ အသင့်အားထုတ်အပ်ပြီး ကောင်းစွာ ပြည့်စုံစေအပ်ပြီးသည်ရှိသော် (၁၁)မျိုးသော အကျိုးတရားတို့ကို မချက်ချက် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ် (၁၁)မျိုးတို့နည်း

ဟူမှု -

- ၁။ ချမ်းသာစွာ အိပ်စက်ရ၏။
- ၂။ ချမ်းသာစွာ အိပ်ရာမှ နှီးရ၏။
- ၃။ အိပ်မက်ဆိုးကို မဖြင့်မက်။
- ၄။ လူတို့၏ ချစ်ခင်မြတ်နီးခြင်းကို ခံရ၏။
- ၅။ သားရဲဘီလူးတို့၏ ချစ်မြတ်နီးခြင်းကို ခံရ၏။
- ၆။ နတ်တို့သည် စောင့်ရှောက်ကုန်၏။
- ၇။ ထို မေတ္တာပွားများသောသူအား မီး၊ အဆိပ်၊ လက်နက်တို့သည် မစွဲ မကျ မဖျက်ဆီးနိုင်။
- ၈။ ထိုပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် လျင်မြန်စွာ တည်ကြည်၏။ (သမာဓိ-ကို ရလွယ်၏။)
- ၉။ မျက်နှာအရေအဆင်းသည် ကြည်လင်၏။
- ၁၀။ မတွေ့မထေ သေရ၏။
- ၁၁။ အလွန်မြတ်သော အရဟတ္တို့လ်ကို ထိုးထွင်း၍ မသိနိုင်သော် ပြဟ္မာ့  
ပြည်သို့ လားရောက်ရ၏။ (အံရှေ့၍။)
- အိပ်နီး ချမ်းသာ၊ ယုတ်မာမမက်၊ နှစ်သက်လူနတ်၊ စောင့်မှတ်နတ်များ၊  
ဆိပ်ကားမနဲ့၊ စိတ်ပျုံတည်ကြည်၊ ရှင်သည်မျက်နှာ၊ သေခါ မတွေ့၊ လားလေ  
ပြဟ္မာ့၊ ဆယ့်တစ်ခါဟု၊ မေတ္တာနိသင်၊ ကျိုးဆက်ထင်သည်၊ ရှင်လူအများ  
ကျင့်ရာသော်။ (ပြည်ဆရာတော်ဘုရားကြီး-ဝိသုဒ္ဓမာရိသုယာ၊ ၂၃၃၂။)



## ကရှုဏာဘာဝနာ

ကရှုဏာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်-သည် ရွှေးဦးစွာ မိမိနှင့် နီးစပ်ရာ လိုင်တူ အသက်ရှင်နေဆဲ ဒုက္ခိတသတ္တဝါ တစ်ဦးကို ရွှေးချယ်ပါ။ ထိုသတ္တဝါ၏ ဆင်းရဲဒုက္ခိများကို ဆင်ခြင်ပါ။ ကရှုဏာ-တရား ထင်ရှားဖြစ်ပွားလာအောင် နှလုံးသွင်းပါ။

ထိုနောင် ဉာဏ်တကသိုက်း သို့မဟုတ် အာလောကကသိုက်း စတုတွေ စျောန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အား-ကောင်းလာသောအခါ မိမိ ရွှေးချယ်ထားသော ယင်း ဒုက္ခိတသတ္တဝါကို လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် မြင်အောင်ကြည့်ပါ။ ည်က်ထဲ၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထို ဒုက္ခိတသတ္တဝါကို အာရုံပြု၍ မေတ္တာစျောန်ကို ဝင်စားလိုက ဝင်စားပါ။ အကယ်၍ မေတ္တာစျောန်ကို ဝင်စား-ခဲ့သော် ယင်း မေတ္တာစျောန်မှုထ၍ ကရှုဏာဘာဝနာကို ပွားပါ။ အကယ်၍ (မေတ္တာစျောန်ကိုမဝင်စားလိုပါက ကရှုဏာဘာဝနာကို တိုက်ရိုက်ပွားလို-ကလည်း ပွားပါ။) ကရှုဏာဘာဝနာကို ပွားများလိုပါက ထိုဒုက္ခိတသတ္တဝါ-ကိုပင် အာရုံပြု၍ -

**အယ် သပ္ပါဒီသော ဒုက္ခာ မူစွာတဲ့ . . .**

**- ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခာ လွတ်ပါစေ . . .**

ဤသို့ ကြိမ်ဖန်များစွာ ကရှုဏာဘာဝနာကို ပွားများပါ။ တတိယစျောန်-သို့ ဆိုက်သည်တိုင်အောင် စျောန်တိုင်း စျောန်တိုင်း၌ ဝသီဘော်ငါးတန် နိုင်နှင်း-အောင် ပွားများပါ။ ဆက်လက်၍ အလားတူပင် ဒုက္ခိတ လိုင်တူသတ္တဝါ လေး၊ ငါး၊ ဆယ်ဦးလောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ ပုံစံတူပင် ကရှုဏာဘာဝနာကို တတိယစျောန်သို့ ဆိုက်သည်တိုင်အောင် ပွား-များပါ။ ထိုနောင် မေတ္တာကမွှောန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယ-ပုဂ္ဂိုလ်၌၊ ထိုနောင် မဏေတွေပုဂ္ဂိုလ်၌၊ ထိုနောင် ဝေရိပုဂ္ဂိုလ်၌ အစဉ်အတိုင်း ကရှုဏာဘာဝနာကို တတိယစျောန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။

ပုထော်မှန်သမျှ အပါယ်တေးဆီးကြီးမှ မလွတ်သေးသဖြင့် သနားစရာ သတ္တဝါချည်းသာတည်း။ သံသရာအဆက်ဆက်မှုသည် ယနေ့သို့တိုင်အောင် များခဲ့မိသော ဒုစရိတ်တို့ကြောင့် အပါယ်ဝဋ်ဆင်းရဲ့ကွဲကြီးကို အပါယ်သံသရာတေးမှ မလွတ်မြောက်သေးသမျှကာလပတ်လုံး တစ်နေ့တွင် ခံစားကြရှိုးမည်သာ ဖြစ်ကြသဖြင့် ပုထော်မှန်သများသည် သနားစရာသတ္တဝါချည်း-သာတည်း။ ပုထော်မှန် အရိယာမဟူ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အိုတေး-ဆီးကြီး၊ နာတေးဆီးကြီး၊ သေတေးဆီးကြီးမှ မလွတ်မြောက်ကြသေးသဖြင့် သနားစရာသတ္တဝါချည်းသာတည်း။ ယင်းကဲ့သို့သော သနားစရာသတ္တဝါ-ဖြစ်နေပုံသောကို ဉာဏ်ဖြင့်ဆင်ခြင်ကာ အာရုံယူရှု သုခိတသတ္တဝါတို့-လည်း ကရုဏာဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။

အောင်မြင်မှုကို ရရှိပါက မေတ္တာစျောနှင့် ရေးသားတင်ပြခဲ့သည့်အတိုင်း အတ္ထ၊ ပိဿာ၊ မန္တာတ္ထ၊ ဝေရိဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၏ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် သီမာသမ္မာဒေဝကို ပြု၍ သီမာသမ္မာဒေဝပြုပြီးသော တို့သတ္တဝါ ပညတ်နိမိတ်ကို မြှုပ်ခြင်း၊ ပွားများခြင်း၊ အကြိမ်များစွာ ပြုခြင်းဖြင့် ပထမစျောနှင့် ဒုတိယစျောနှင့်၊ တတိယစျောနှင့် ဆိုင်သည်တိုင်အောင် ကရုဏာ အပွနာ-စျောနှင့် တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနောဓိသောဖရကာ ကရုဏာ၊ ဉာဏ်ဓိသောဖရကာ ကရုဏာ၊ ဒီသာဖရကာ ကရုဏာဘာဝနာတို့ကို ဆက်လက်ပွားများပါ။

အနှစ်စကြေဝြာသို့တိုင်အောင် သတ္တဝါအားလုံးတို့အပေါ်၌ ဖြန်ကြက်ရှု ပွားများထားအပ်သော —

၁။ အနောဓိသောဖရကာ ကရုဏာဘာဝနာ (၅)မျိုး

၂။ ဉာဏ်ဓိသောဖရကာ ကရုဏာဘာဝနာ (၂)မျိုး

၃။ ဒီသာဖရကာ ကရုဏာဘာဝနာ (၁၀x၁၂ = ၁၂၀)မျိုး

အားလုံးပေါင်းသော ကရုဏာဘာဝနာ (၁၃၂)မျိုးတည်း။



### မှုဒီဘာဘာဝနာ

မှုဒီဘာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ရွှေ့ခြီးစွာ ကြီးပွားချမ်းသာခြင်းရှိနေသည် သူခိုတသတ္တဝါတစ်ဦးကို ရွှေ့ချယ်ပါ။ ယင်းပုဂ္ဂိုလ်မှာ အလွန် ချစ်ခင်မြတ်နှုံးအပ်သည့် အပေါင်းအဖော် သူငယ်ချင်း ဖြစ်ပါစေ၊ အသက်ရှင်နေဆဲ လိုင်တူပုဂ္ဂိုလ် ဖြစ်ပါစေ။ မြင်တွေ့- လိုက်ရပါက ဝမ်းသာမှ ရွှေ့ငြင်လန်းမှုကို အများဆုံး ဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်လည်း ဖြစ်ပါစေ။

ဉာဏ်တကေသိကို သို့မဟုတ် အာလောကကသိုက်း စတုတွေ့စွာနှုန်း- သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ မိမိ ရွှေ့ချယ်ထားသည့် သူခိုတသတ္တဝါတစ်ဦး လုမ်းအာရုံယူပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့်နေသကဲ့သို့ ထိုပုဂ္ဂိုလ်ကို တွေ့မြင်သောအခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ အလိုချိပါက မေတ္တာစွာနှုန်းကို တစ်ဖန် ပြန်ဝင်စားပါ၊ ထိုနောင် ကရုဏာစွာနှုန်းကို ဆက်လက်ဝင်စားပါ၊ အကယ်၍ မေတ္တာဘာဘာဝနာ ကရုဏာဘာဝနာတို့ကို မပွားတော့ဘဲ မှုဒီဘာ- ဘာဝနာကိုပင် တိုက်ရှိက်ပွားလိုကလည်း ပွားများနိုင်ပေသည်။ အကယ်၍ မေတ္တာဘာဘာဝနာ ကရုဏာဘာဝနာတို့ကို ပွားများပါက ယင်းမေတ္တာစွာနှုန်း၊ ကရုဏာစွာနှုန်းတို့မှ ထသောအခါ သို့မဟုတ် မေတ္တာဘာဘာဝနာ ကရုဏာ- ဘာဝနာတို့ကို မပွားများတော့ဘဲ မှုဒီဘာဘာဝနာကိုပင် တိုက်ရှိက် ပွားများ- လိုသောအခါ မိမိ ရွှေ့ချယ်ထားသည့် ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ —

**အယ် သဗ္ဗာရီသော ယထာလဒ္ဒသမွတ္တိတော့ ၁၁ ပိုဂ္ဂိုတု . . .**  
**= ဤသုတေသနကောင်းသည် ရရှိပြီးသော စည်းစိုင်ချမ်းသာမှ ပရွေ့လျှော ပါစေသည်း . . .**

ဤသို့ မှုဒီဘာဘာဝနာကမွှေ့နှုန်းကို စီးဖြန်းပါ။ တတိယစွာနှုန်းသို့ ဆိုက်- သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများပါ။ ရွှေ့ရွှေ့ ဘာဝနာသမာဓိတို့၏ အားကြီးသော မြို့ရာ ဥပန်သယယပစ္စယသတ္တိဖြင့် ကျေး-

ဧပြီပေးမှ အရှင်အဝါ သတိထဲကြီးကို ဆက်ခံရသော မူဒိတာဘာဝနာ-  
သည် လွယ်ကူချောမောနေမည်သာ ဖြစ်ပေသည်။ အတိတ်က ချမ်းသာခဲ့-  
သည့် ရှုပ်ပုံလွှာ၊ ပစ္စာပွန် ချမ်းသာနေဆဲ ရှုပ်ပုံလွှာ၊ အနာဂတ်၌ ချမ်းသာလတ္တံ့  
ရှုပ်ပုံလွှာတို့ကို အာရုံယဉ်၍ ရှိနိုင်သည်သာ ဖြစ်သည်။ (အနာဂတ်ဘဝဟု  
အတိတ်ဘဝဟု မဆိုလိုပါ။ ဤပစ္စာပွန် အသက်ရှင်နေဆဲဘဝကိုသာ ဆိုလို-  
သည်။)

ချစ်ခင်မြတ်နိုးအပ်သည့် လိင်တူသူခိုတသတ္တဝါ (၁၀)ဦးခန့်လောက်ကို  
ပုံစံတူ ဆက်လက်၍ မူဒိတာဘာဝနာကို ပွားများပါ။ ထိုနောင် ပိယပုဂ္ဂိုလ်,  
ထိုနောင် မဏ္ဍာတ္တပုဂ္ဂိုလ်၊ ထိုနောင် ဝေရှိပုဂ္ဂိုလ် အသီးအသီး၌ အစဉ်အတိုင်း  
မူဒိတာဘာဝနာကို ဖြစ်ပေပါ။ တတိယစုံနာနှင့် တိုင်အောင်သော မူဒိတာ-  
စုံနာကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ မူဒိတာ အပွာနစုံနာကို တိုးပွား-  
အောင် ပြုလုပ်ပါ။ အတ္တ၊ ပိယ၊ မဏ္ဍာတ္တ၊ ဝေရှိ ပုဂ္ဂိုလ်လေးမျိုးတို့၏ ညီမျှသော  
မူဒိတာဘာဝနာစိတ်ရှိအောင် ပုဂ္ဂိုလ်အပိုင်းအခြားကင်းအောင် သီမာသမ္မာဒ္ဒ-  
ကို ပြု၍ သီမာသမ္မာဒ္ဒပြုပြီးသော ထိုသတ္တဝါပညတ်နိမိတ်ကိုပင်လျှင် မြှုပ်ခြင်း၊  
ပွားများခြင်း၊ ကြိုးမျိုးများစွာ အလေ့အလာပြုခြင်းဖြင့် မူဒိတာဘာဝနာ အပွာ-  
နာစုံနာကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနစ်စကြဝင်း၌ တည်ရှိကြ-  
သော အနစ်သတ္တဝါတို့ကို အာရုံပြု၍ –

၁။ အနောဓိသောဖရကာ မူဒိတာဘာဝနာ (၅)မျိုး

၂။ ဉာဏ်ဓိသောဖရကာ မူဒိတာဘာဝနာ (၃)မျိုး

၃။ ဒီသာဖရကာ မူဒိတာဘာဝနာ (၁၀x၁၂ = ၁၂၀)မျိုး

အားလုံးပေါင်းသော မူဒိတာဘာဝနာ (၁၃၂)မျိုးတည်း။

ဤ မူဒိတာဘာဝနာတို့ကို ဆက်လက်၍ ပွားများပါ။ မေတ္တာဘာဝနာ-  
ခန်း၌ ရေးသားတင်ပြခဲ့ပြီးသည့် အကြောင်းအရာ အချက်အလက်တို့ကို  
နည်းမှု၏သာ ပွားများအားထုတ်ပါလေ။



၁၀၄ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

## ဥပဒဏ္ဍာဘာဓာတု

ဥပေက္ဌာြပြဟ္မာိဟာရဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါ-  
ဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ -

၁။ ဉာဏ်တကသိုက်း သို့မဟုတ် အာလောကကသိုက်း စတုတ္ထစျောန်-  
သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည့်စွမ်းအင်များ  
အားကောင်းလာသောအခါ -

၂။ မချစ်မမှန်း အလယ်အလတ် မန္တာ လိုင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်-  
တစ်ဦးကို အာရုံပြ၍ တတိယစျောန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာ  
ဘာဝနာကမ္မာြာန်းကို စီးဖြန်းပါ။

၃။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြ၍ တတိယစျောန်သို့ ဆိုက်သည်တိုင်အောင်  
ကရုဏာဘာဝနာကမ္မာြာန်းကို စီးဖြန်းပါ။

၄။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြ၍ တတိယစျောန်သို့ ဆိုက်သည်တိုင်အောင်  
မှုဒီတာဘာဝနာကမ္မာြာန်းကို စီးဖြန်းပါ။

ထိုကဲ့သို့ မန္တာ လိုင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာ,  
ကရုဏာ, မှုဒီတာ ဘာဝနာအသီးသီး၌ ရအပ်ပြီးသော တတိယစျောန်ရှိသော  
ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော အစဉ်အတိုင်း  
ဝင်စားထားပြီးသော ယင်းပြဟ္မာိဟာရ (မှုဒီတာ) တတိယစျောန်မှ ထျော် -

၁။ သုခိတာ ဟောနှု - သတ္တဝါတို့သည် ချမ်းသာခြင်းသို့ ရောက်ကြပါ-  
စေကုန်သတည်း - ဟု ဤသို့ စသည်ဖြင့် မေတ္တာြပြဟ္မာိဟာရ  
တတိယစျောန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မာြာန်းကို စီးဖြန်း-  
ခြင်းသည် ယင်းတတိယစျောန်၏ သတ္တဝါတို့အပေါ်၌ မြတ်နိုးတနာ  
ပြုသောအားဖြင့် နှလုံးသွင်းခြင်းနှင့် ယုဉ်သည်၏အဖြစ်ကြောင့်-  
လည်းကောင်း၊

**၂။ ဒုက္ခာ မူစိန်** - သတ္တဝါတို့သည် ဆင်းခဲ့ပုဂ္ဂမှ လွှတ်ကြပါစေကုန်-  
သတည်း - ဤသို့ ကရှုဏာပြဟုပိဟာရဘာဝနာကို တတိယစာန်သို့  
ဆိုက်သည်တိုင်အောင် စီးပွားခြင်းသည် ယင်းတတိယစာန်၏ မှန်းခြင်း  
ချစ်ခြင်း၏ အနီး၍ ကျင်လည်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

**၃၊ ယထာလဒ္ဓသမ္မတိတော် မှ ဂိဂစ္စနှင့်** - သတ္တဝါတိသည် ရှုံးပြီးသော စည်းစီမံချမ်းသာမှ မရွှေ့လျောကြပါကော်နှင့်သတည်း - ဤသို့ မူဒိတာပြုဟုပို့ဟာရဘာဝနှင့် တတိယစျော်သို့ ဆိုက်သည်တိုင်-အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျော်၏ ဝမ်းမြောက်ခြင်း သောမန်သုန္တုင် ယဉ်သည်၏ အဖြစ်ကြောင့် ရှုံးရှင်းသည်၏ အဖြစ်-ကြောင့်လည်းကောင်း၊

၁၁၆ ❁ နိဗ္ဗာန်ရောက်ပြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

၁။ ဘေးရန်ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ဘေးရန် ကင်းချင်မှ ကင်းမည်၊ စိတ်ဆင်းခဲ့ကင်းပါစေဟု မေတ္တာ-ဘာဝနာကို ပွားများသော်လည်း စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကိုယ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကျေန်းကျေန်းမာမာ ချမ်းချမ်း-သာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာ-ဘာဝနာကို ပွားများသော်လည်း ကျေန်းကျေန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မည်။

၂။ ဆင်းရဲဒုက္ခမှ လွှတ်ပါစေဟု ကရဣကာဘာဝနာကို ပွားများသော်လည်း ဆင်းရဲဒုက္ခမှ လွှတ်ချင်မှ လွှတ်မည်။

၃။ ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွှေ့လျောပါစေသတည်းဟု မူဒိုကာ ဘာဝနာကို ပွားများသော်လည်း ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွှေ့လျောဘဲ ရှိချင်မှ ရှိမည်။

၄။ အဘယ်ပြောင့်နည်းဟူမှ သတ္တဝါအားလုံးတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စရှိပြောကုန်၏ဟု ဤသို့ ဆင်ခြင်၍ –

**အယ် သဖူရှိသော ကမ္မသေကောာ။**

**- ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စ ရှိမ်။**

ဤသို့လျှင် ဤမြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဥပောက္ာဘာဝနာကို ပွားများပါ။ မေတ္တာ၊ ကရဣကာ၊ မူဒိုကာပြုဟွိုပိုဟာရတရားတို့၌ တတိယစုန်းကို အခြေခံပြီးမှ ဥပောက္ာပြုဟွိုပိုဟာရဘာဝနာသို့ တက်ရောက်လာသဖြင့် ရှေးရှေးသော ဘာဝနာသမာမိတို့၏ အားကြီးသော မြို့ရာ ဥပန်သုယပစ္စယ-သတ္တိဖြင့် ကျေးဇူးပြုပေးမှ အရှိန်အဝါ သတ္တိထူးပြောင့် နောက်နောက်သော ဥပောက္ာပြုဟွိုပိုဟာရဘာဝနာသည် မကြာမိအချိန်ကာလအတွင်းမှာပင် စတုတ္ထစျောန်သို့ ဆိုက်ရောက်သွားပေလိမ့်မည်။

အောင်မြင်မှုကို ရရှိပါက အလားတူပင် မဖွေတဲ့ရှိလ် (၁၀)ယောက်-ခန့်လောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာ၊ ကရုဏာ၊ မူဒီတာ၊ ဥပေက္ဗာပြဟ္မာဝိဟာရတရားတို့ကို ဆက်လက် ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာဘာဝနာကို တတိယစ္ာန်သို့ ဆိုက်သည်တိုင်အောင်၊ ကရုဏာဘာဝနာကို တတိယစ္ာန်သို့ ဆိုက်သည်တိုင်အောင်၊ မူဒီတာ-ဘာဝနာကို တတိယစ္ာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပြီးပါမှ ယင်း ပုဂ္ဂိုလ်ကိုပင် အာရုံယူကာ ဥပေက္ဗာဘာဝနာကို စတုတ္ထစ္ာန်သို့ ဆိုက်သည်-တိုင်အောင် ပွားများပါ။ ဥပေက္ဗာဘာဝနာ၌ ပထမစ္ာန်၊ ဒုတိယစ္ာန်၊ တတိယစ္ာန် မရှိသည်ကို၊ စတုတ္ထစ္ာန်သာ ရှိသည်ကို သတိပြုပါ။ သို့သော် ယင်း ဥပေက္ဗာပြဟ္မာဝိဟာရစတုတ္ထစ္ာန်မှာ မေတ္တာ၊ ကရုဏာ၊ မူဒီတာ ဘာဝနာအသီးအသီး၌ ပထမစ္ာန်၊ ဒုတိယစ္ာန်၊ တတိယစ္ာန် အသီးအသီး-ကို ရရှိအောင် ပွားများထားပြီးသည့် ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် ပွားများ၍ ရရှိနိုင်သော စ္ာန်မျိုး ဖြစ်ပေသည်။ အာနာပါနတတိယစ္ာန် သို့မဟုတ် ကသိုက်းဘာဝနာတတိယစ္ာန်တို့ကို အခြေခံကာ ဥပေက္ဗာပြဟ္မာ-ဝိဟာရဘာဝနာကို တက်ရောက်ပွားခဲ့သော် (ယင်းတတိယစ္ာန်တို့၏ အာရုံမှာ သတ္တဝါပည်အာရုံ မဟုတ်ကြသောကြောင့်) ဥပေက္ဗာပြဟ္မာဝိဟာရ စတုတ္ထစ္ာန်သို့ မဆိုက်ရောက်နိုင်ဟု မှတ်သားပါလေ။

မဖွေတဲ့ = မချစ်မမှန်း အလယ်အလတ်ပုဂ္ဂိုလ် တော်တော်များများတို့၌ မေတ္တာ၊ ကရုဏာ၊ မူဒီတာ၊ ဥပေက္ဗာပြဟ္မာဝိဟာရတရားတို့ကို အစဉ်အတိုင်း ပွားများ၍ စတုတ္ထစ္ာန်သို့ တိုင်အောင်သော အောင်မြင်မှုကို ရရှိသောအခါ-

၁။ ပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်

၂။ အတိပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်

၃။ မဖွေတဲ့ရှိလ် (၁၀)ယောက်ခန့်

၄။ ဝေရီပုဂ္ဂိုလ် (၁၀)ယောက်ခန့် သို့မဟုတ် ရှိသမျှ

ဤပုဂ္ဂိုလ် ခပ်များများ၏ တစ်ဦးချင်းကို အာရုံပြု၍ ပုံစံတူပင် မေတ္တာ၊ ကရုဏာ၊ မှုဒီတာ၊ ဥပေက္ဗာဘာဝနာတို့ကို ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်-တိုင်း၏ မေတ္တာ၊ ကရုဏာ၊ မှုဒီတာစျောန်တို့ကို အခြေမခံဘဲ ဥပေက္ဗာဘာဝနာ-ကို ပွားများလို့ မရရှိနိုင်သည်ကို သတိပြုပါ။

ထိုနောင် အတ္ထာ၊ ပိယ၊ မဖွဲ့တ္ထာ၊ ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၏ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပုံစံတူပင် မေတ္တာစျောန်၊ ကရုဏာစျောန်၊ မှုဒီတာစျောန်၊ ဥပေက္ဗာစျောန်တို့ကို ရရှိအောင် ပွားများအားထုတ်ပါ။ သီမာ-သမ္မဇာ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်နိုင်အောင် သီမာသမ္မဇာကို ပြု၍ ယင်းသို့ သီမာသမ္မဇာကို ပြုပြီးနောက် ရရှိလာသော ထိုသတ္တဝါပညတ် နိမိတ်ကိုပင် အာရုံပြု၍ –

- |            |   |                                    |
|------------|---|------------------------------------|
| ၁။ မေတ္တာ  | – | ပထမစျောန်, ဒုတိယစျောန်, တတိယစျောန် |
| ၂။ ကရုဏာ   | – | ပထမစျောန်, ဒုတိယစျောန်, တတိယစျောန် |
| ၃။ မှုဒီတာ | – | ပထမစျောန်, ဒုတိယစျောန်, တတိယစျောန် |
| ၄။ ဥပေက္ဗာ | – | စတုတ္ထစျောန်                       |

ဤသို့ ပြဟ္မာဝိဟာရဘာဝနာ အသီးအသီး၏ ဆိုင်ရာဆိုင်ရာ စျောန် အသီးအသီးကို ရရှိသည်တိုင်အောင် မေတ္တာ၊ ကရုဏာ၊ မှုဒီတာ၊ ဥပေက္ဗာ၊ ပြဟ္မာဝိဟာရဘာဝနာတို့ကို မြို့ဝဲပါ, ပွားများပါ, ကြိမ်ဖန်များစွာ အလေ့အလာ ပြပါ။ ဤကဲ့သို့ မေတ္တာ၊ ကရုဏာ၊ မှုဒီတာ၊ ဥပေက္ဗာ ပြဟ္မာဝိဟာရဘာဝနာ-တို့ကို အစဉ်အတိုင်း ပွားများနေခြင်းကိုပင် ဥပေက္ဗာပြဟ္မာဝိဟာရဘာဝနာကို ပွားများအားထုတ်သည်ဟု ဆိုပေသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပြုပြီးသည့်နောက် ရရှိလာသော သတ္တဝါပညတ်နိမိတ်ကို အာရုံ-ပြု၍ ဥပေက္ဗာပြဟ္မာဝိဟာရဘာဝနာကို မြို့ဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်း၌ ဥပေက္ဗာပြဟ္မာဝိ-ဟာရစတုတ္ထစျောန်သည် ဖြစ်ပေါ်၍ လာပေ၏။ ထိုနောင် ..

- ၁။ အနောမီသောဖရကာ ဥပေကွာပြဟ္မာဝိဘာရဘာဝနာ (၅)မျိုး  
 ၂။ ဉာဏ်မီသောဖရကာ ဥပေကွာပြဟ္မာဝိဘာရဘာဝနာ (၇)မျိုး  
 ၃။ ဒီသာဖရကာ ဥပေကွာပြဟ္မာဝိဘာရဘာဝနာ (၁၀၁၂ = ၁၂၂၀)မျိုး  
     အားလုံးပေါင်းသော ဥပေကွာပြဟ္မာဝိဘာရဘာဝနာ (၁၃၂)မျိုး -

**၅။** (၁၃၂)မျိုးသော ဥပေကွာပြဟ္မာဝိဘာရဘာဝနာတို့ကို ဆက်လက်၍  
 ပွားများအားထုတ်ပါ။ ဥပေကွာပြဟ္မာဝိဘာရဘာဝနာဆိုသော်လည်း ဥပေကွာ-  
 ပြဟ္မာဝိဘာရ တစ်ခုတည်းကိုသာ ပွားများရသည်ကား မဟုတ်၊ မေတ္တာ၊  
 ကရုကာ၊ မူဒီတာ၊ ဥပေကွာပြဟ္မာဝိဘာရဘာဝနာတို့ကို အစဉ်အတိုင်း  
 ဈာန်အသီးအသီးသို့ ဆိုက်အောင် ပွားရသည်ဟု မှတ်ပါ။

### မေးသင့်သော မေးခွန်း

**အမေး -** ၅။ ဥပေကွာပြဟ္မာဝိဘာရစတုတ္ထစျောန်သည် ပထဝီကသိုက်း  
 စသည်တို့၏ ဖြစ်ပြီးသော တတိယစျောန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏  
 သန္တာန်းလည်း ဖြစ်လေသလောဟု မေးရန် ရှိ၏။

**အပြု -** မဖြစ်ဟူပေ။ အဘယ်ကြောင့်နည်းဟူမှ - ပထဝီကသိုက်း  
 စသည်တို့၏ တတိယစျောန်ကား ပထဝီကသိုက်း စသည်လျှင် အာရုံရှိ၏။  
 ဥပေကွာပြဟ္မာဝိဘာရ စတုတ္ထစျောန်ကား သတ္တဝါပညတ်လျှင် အာရုံရှိ၏။ ထိုသို့  
 အာရုံ၏ သဘောမတူသည်၏ အဖြစ်ကြောင့်တည်း။ ပထမစျောန်၊ ဒုတိယ-  
 စျောန်၊ တတိယစျောန်တို့၏ အာရုံနှင့် စတုတ္ထစျောန်၏ အာရုံမှာ အာရုံချင်း  
 မတူ ကွဲပြားသောကြောင့် မရနိုင်ဟု ဆိုလိုသည်။ အလျော်အားဖြင့်ဆိုရမှ  
 မေတ္တာကမ္မာန်း၊ ကရုဏာကမ္မာန်း၊ မူဒီတာကမ္မာန်းတို့၏ ဖြစ်ပြီးသော  
 တတိယစျောန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်းသာလျှင် ၅။ ဥပေကွာ-



## လက္ခဏာ - ရှာ့ - ပခ္စာပဋိန်း - ပဒ္ဒန်း

- ၁။ ဟိတာကာရပဝတ္ထီလက္ခဏာ ဓမ္မတ္ထာ
- ၂။ ဟိတုပသံဘာရရသာ
- ၃။ အာယာတဝိနယပစ္စပဋိနာနာ
- ၄။ သတ္တာနဲ့ မနာပဘာဝဒသနပဒ္ဒနာ
- ၅။ ချာပါဒုပသမော ဇတ်သာ သမ္မတ္ထီ၊ သိနေဟသမ္မတ္ထီ ဝိပတ္ထီ၊  
(ဝိသူဖို့ဝာရာ။)
- ၆။ ဓမ္မတ္ထာသည် - သတ္တဝိတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်း-  
အရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိ၏။ ဝါ။ အကျိုးစီးပွားဟူသော  
အဖို့အစုစုကို ဖြစ်စေခြင်းလက္ခဏာ ရှိ၏။
- ၇။ သတ္တဝိတို့၏ အကျိုးစီးပွားကို ကပ်၍ဆောင်ခြင်း ကိစ္စ (ရသ) ရှိ၏။  
ဝါ။ သတ္တဝိတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော  
ပြည့်စုံသောဂုဏ် (သမ္မတ္ထီ ရသ) ရှိ၏။
- ၈။ ရန်ပြီး (အာယာတ)ကို ပယ်ဖျောက်တတ်သော သဘောတရားဟူ  
ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်တတ်၏။ (ဥပ-  
ဋ္ဌာနာကာရပစ္စပဋိန်း)။ ဝါ။ ရန်ပြီးပျောက်ခြင်းဟူသော အကျိုးကို  
ဖြစ်စေတတ်၏။ (ဖလပစ္စပဋိန်း)
- ၉။ သတ္တဝိတို့၏ မြတ်နီးဖွယ်ရာကိုသာ ရှုမြင်တတ်သော ယောနီသော-  
မနသိကာရလှုင် နီးစွာသော အကြောင်းရှိ၏။

သတ္တဝိတို့အား ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ချာပါဒ် = ဒေါသ  
၏ ဝိက္ခမ္မနပဟာန်အားဖြင့် ဤမြတ်ခြင်းသည် ထိုမေတ္တာ၏ ပြည့်စုံခြင်းမည်၏။  
ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ တွယ်တာမက်မောခြင်း တက္ကာသိနေဟ၏  
ဖြစ်ခြင်းသည် ထိုမေတ္တာ၏ ပျက်စီးခြင်းမည်၏။ (ဝိသူဖို့ဝာရာ။)

၁၂၂ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

၁။ ဒုက္ခာပန်ယနာကာရဖွံ့ဖြိုးလက္ခဏာ ကရဣဏာ

၂။ ပရဒုက္ခာသဟနရသာ

၃။ အဝိဟီသာပစ္စပြောနာ

၄။ ဒုက္ခာသိသူတာနဲ့ အနာထဘာဝဒသုန်ပဒေနာ။

ဝဟီသူပသမော တသာ သမွှတ်၊ သောကသမ္မဝါ ဝပတ်။

(ဝိသူနိဗ္ဗာရာ။)

၁။ **ကရဣဏာဆည်** – သတ္တဝါတို့၏ ဆင်းရဲဒုက္ခာကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောလက္ခဏာရှိ၏။

၂။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခာကို ပယ်ရှားလိုသည်၏အဖြစ်ဖြင့် သည်း- မခံနိုင်ခြင်း ကိစ္စရှိ၏။ (ကိစ္စ ရသ)

၃။ သတ္တဝါတို့ကို မည်းဆဲခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စပြောန်) သတ္တဝါတို့ကို ညှုံးပန်းနိုင်စက်ခြင်း ဝဟီသာ၏ ဆန့်ကျင်ဘက်- အဖြစ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဥက်အား ရွှေးရွှေထင်- လာတတ်၏။ (ဥပြောနာကာရပစ္စပြောန်)

၄။ ဆင်းရဲဒုက္ခာဖြင့် အည်းပန်း အနိုင်စက်ခံနေကြရကုန်သော သတ္တဝါ- တို့၏ ကိုယ်ကွယ်အားထားရာ မရှိသည်၏အဖြစ်ကို ရှုတတ်သော ယောနီသောမန်သိကာရလှုပ် နီးစွာသော အကြောင်း ရှိ၏။

သတ္တဝါတို့ကို ညှုံးဆဲကြောင်းဖြစ်သော ညှုံးဆဲသော အခြင်းအရာ အားဖြင့် ဖြစ်သော, ကရဣဏာ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဒေါသမူ စိတ်- စေတသိက် တရားစု၏ ဌီမ်းအေးခြင်းသည် ထိုကရဣဏာ၏ ပြည့်စုံခြင်းမည်၏။ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ ဒုက္ခာသတ္တဝါတို့အပေါ်၌ သောကဖြစ်ခြင်း သည် ထိုကရဣဏာ၏ ပျက်စီးခြင်း မည်၏။ (ဝိသူနိဗ္ဗာရာ။)

၁။ ပမောဒနလက္ခဏာ မူစိတာ။

၂။ အနိသာယနရသာ။

၃။ အရတိဝိယာတပစ္စပြောနာ။

၄။ သတ္တာနံ သမွတ္တိအသာနပဒေနာ။

အရတိဝိပသမော တသာ သမွတ္တိ ပဟာသသမ္မာဝါ ဝိပတ္တိ။

(ဝိသုဒ္ဓာဂာဘ။)

၁။ မူစိတာသည် – သူတစ်ပါးတို့၏ စည်းစီမံဉာဏ် ကံလုပ်ပြည့်စုံသည်ကို ကြည်ရှင်ဝမ်းမြောက်ခြင်း သဘောလက္ခဏာရှိ၏။

၂။ သူတစ်ပါးတို့၏ စည်းစီမံဉာဏ် ကံလုပ်ပြည့်စုံသည်ကို မပြုစူခြင်း ကိစ္စရှိ၏။ ဝါ။ ပြုစူခြင်း၏ ဆန့်ကျင်ဘက်ဖြစ်၍ ထိုက္ကသာကို ပယ်ဖျက်ခြင်း ကိစ္စရှိ၏။

၃။ သူတစ်ပါးတို့၏ စည်းစီမံဉာဏ်တို့၌လည်းကောင်း၊ လွန်ကဲ မြင့်မြတ်သော သမထ-ဝိပသာနာ အစဖြာသည့် အခိုကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျှော် မနှစ်သက်ခြင်းကို ပယ်ဖျောက်တတ်သော အခြင်း အရာအားဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဥက္ကအား ရှေးရှုတင်လာတတ်၏။ (ဥပြောနာကာရပစ္စပြောန်)

တစ်နည်း – သူတစ်ပါးတို့၏ စည်းစီမံဉာဏ်တို့၌လည်းကောင်း၊ လွန်ကဲ မြင့်မြတ်သော သမထ ဝိပသာနာ အစဖြာသည့် အခိုကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျှော် မနှစ်သက်ခြင်း အရတိ၏ ပျောက်ဖြမ်းခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စပြောန်တည်း။)

၄။ သူတစ်ပါးတို့၏ စည်းစီမံဉာဏ် ကံလုပ်ပြည့်စုံသည်ကို အသင့်ရှုနိုင်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ရှိ၏။

သူတစ်ပါးတို့၏ စည်းစီမံဉာဏ်တို့၌လည်းကောင်း၊ လွန်ကဲ မြင့်မြတ်သည့်သမထ ဝိပသာနာ အစဖြာသည့် အခိုကုသလဓမ္မတို့၌လည်းကောင်း မမွေ့-

၁၂၄ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

လျှော့ မနှစ်သက်နိုင်ခြင်း အရတိ၏ ပြောက်ဖြိမ်းခြင်းသည် ထို မှတ်တာ၏ ပြည့်စုံခြင်း မည်၏။ သူတစ်ပါးတို့၏ စည်းစီမံဥစ္စာနှင့် အခိုက်သလမ္မတို့၏ ကာမဂ္ဂက်အိမ်ကို မြှို့၍ ဖြစ်ပေါ်လာသော ဂေဟသိတေပါတီအားဖြင့် ကြည့်ရှင် ဝမ်းမြောက်ခြင်းသည် ထိုမှတ်တာ၏ ပျက်စီးခြင်း ဝိပတ္တိမည်၏။ (ဝိသူ့ခို့ဘာဝဘာ)

၁။ သတ္တုသူ မဖျော်ကာရဖွံ့ဖြိုးလက္ခဏာ ဥပဒေ

၂။ သတ္တုသူ သမဘာဝဒသုန္တရသာ

၃။ ပဋိယာနှစ်ယုဝပသမပစ္စပငြာနာ

၄။ “ကမ္မသာကာ သတ္တု၊ တေ ကသာ ရှစ်ယာ သုခိုက် ပါ ဘဝိသုန္တာ ပါ ဘဝိသုန္တာ ပါ မှုန့်သုန္တာ ပတ္တသမ္မတို့တောာ ပါ န ပရိယာယိသုန္တာ” တိ ပေါ် ပဝတ္တကမ္မသာကတာဝသုနပဒြာနာ။

ပဋိယာနှစ်ယုဝပသမော တသာာ သမ္မတို့ ဂေဟသိတေသာ အညာဏု-  
ပေက္ာယာ သမ္မဝေါ ဝိပတ္တိ။ (ဝိသူ့ခို့ဘာဝဘာ-၃၁၂။)

၁။ ဥပဒေသည် – သတ္တုဝါတို့၌ အလယ်အလတ်သဘောရှိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှု၏။

၂။ သတ္တုဝါတို့ ဥပဒေသိန်အားဖြင့် (= လျှစ်လျှော့မှုသောအားဖြင့်) ဖြစ်ခြင်း-  
ကြောင့် ညီမှုသည်၏ အဖြစ်ကိုသာ ရှုခြင်းကိစ္စ ရှု၏။

၃။ သတ္တုဝါတို့မှန်းခြင်း ချစ်ခြင်းတို့ကို ပြီမ်းစေခြင်းကို ဖြစ်စေတတ်၏။  
(ဖလပစ္စပငြာန်တည်း။)

၄။ “သတ္တုဝါတို့သည် မိမိတို့ ပြုသားအပ်သော ကံသာလျှင် ကိုယ်ပိုင်-  
ဥစ္စ ရှိကြကုန်၏။ ထိုသတ္တုဝါတို့သည် အဘယ်သူ၏ အလိုအားဖြင့်  
ချမ်းသာပါစေဟု မေတ္တာပို့သသည့်အတိုင်း ချမ်းသာခြင်းသို့ ရောက်-  
ကုန်သည်မှုလည်း ဖြစ်ကုန်လတ္တံနည်း။ ဆင်းရဲဒုက္ခမှ လွှတ်ပါစေဟု

ကရုဏာ ဘာဝနာကို ပွားသည့်အတိုင်း ဆင်းရဲဒ္ဓမူလည်း လွတ်-ကုန်လတ္ထံနည်း။ ရပြီး စည်းစိမ်ချမ်းသာမှ မရွှေ့လျောပါစေသတည်းဟု မူဒီတာ ဘာဝနာကို ပွားသည့်အတိုင်း ရောက်ရှိအပ်ပြီး ရရှိအပ်ပြီးသည့် စည်းစိမ်ချမ်းသာမှုမူလည်း မဆုတ်ယူတဲ့ ရှိကုန်လတ္ထံနည်း” ဤသိ-သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စ ရှိသည်၏ အဖြစ်ကို ရှုတတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ရှိ၏။

မှန်းခြင်း ချစ်ခြင်းတိုကို ဌိမ်းစေခြင်းသည် = မှန်းခြင်း ချစ်ခြင်းတို့၏ ဌိမ်းခြင်းသည် ထိုဥပေကွာပြဟွိပို့ဘာရ၏ ပြည့်စုံခြင်း ကောင်းစွာ ပြီးစီးခြင်း သမွှတ် မည်၏။ ကာမဂုဏ်ကိုမြို့သော ဉာဏ်ကင်းသော မောဟနှင့်ယူဉ်သော ဥပေကွာ၏ ဖြစ်ခြင်းသည် ထိုဥပေကွာပြဟွိပို့ဘာရ၏ ပျက်စီးခြင်း ပိုပတ္တိ မည်၏။ (ဝိသုဒ္ဓာဂာဂာ)

### ကိုလေသာတို့မှ လွတ်မြောက်မှု

- ၁။ နိသာရကဗျာတဲ့ အာဂုသော ပျာပါဒသာ ယဒီဒံ ဖေတ္တာ စေတော-  
ဝိမှတ္တိ။
- ၂။ နိသာရကဗျာတဲ့ အာဂုသော ဝိဟေသာယ ယဒီဒံ ကရုဏာ စေတော-  
ဝိမှတ္တိ။
- ၃။ နိသာရကဗျာတဲ့ အာဂုသော အရတိယ ယဒီဒံ မူဒီတာ စေတော-  
ဝိမှတ္တိ။
- ၄။ နိသာရကဗျာတဲ့ အာဂုသော ရာဂသာ ယဒီဒံ ဥပေကွာ စေတော-  
ဝိမှတ္တိ။ (ဒီရာ၂၀၂-၂၀၆။ အံ၂၂၇။)
- ၅။ ငါသူ၏ . . . ကိုလေသာမှ လွတ်မြောက်သော ယင်းမေတ္တာနှင့်-  
ယူဉ်သော စျောန်စိတ်သည် သတ္တာဝါတိုကို ဖျက်ဆီးလိုခြင်း = ဒေါသမှ

၁၂၆ ❁ နိဗ္ဗာန်ရောက်ပြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

ထွက်မြောက်ပြောင်းတည်း။

၂။ ငါသူ့ . . . ကိုလေသာမှ လွတ်မြောက်သော ယင်းကရုဏာနှင့်  
ယူဉ်သော စျောန်စိတ်သည် သတ္တဝါတို့ကို ညည်းပန်းနှိပ်စက်လိုခြင်း =  
ဝိဟေသာတရားမှ ထွက်မြောက်ပြောင်းတည်း။

၃။ ငါသူ့ . . . ကိုလေသာမှ လွတ်မြောက်သော ယင်းမှုဒီတာနှင့်  
ယူဉ်သော စျောန်စိတ်သည် မမွေ့လျှော်ခြင်း = အရတိတရားမှ ထွက်-  
မြောက်ပြောင်းတည်း။

၄။ ငါသူ့ . . . ကိုလေသာမှ လွတ်မြောက်သော ယင်းလျှစ်လူ၏ခြောက်း  
= ဥပောက္ဌနှင့်ယူဉ်သော စျောန်စိတ်သည် စွဲမက်ခြင်း = ရာဝမှ ထွက်-  
မြောက်ပြောင်းတည်း။ (ဒီဂါရိ၊ ၂၀၁၂၊ ၂၀၆။ အံ၊ ၂၅၇။)

ဤဒေသနာတော်များနှင့် အညီ ဤပြုဟွိုပ်ဘာရရှိန်တရားတို့ကား  
ဆန့်ကျင်ဘက် ကိုလေသာတို့မှ လွတ်မြောက်စေနိုင်သည့် စွမ်းအားရှိသော  
စျောန်တရားတို့တည်း။ ယင်းသို့ ဆန့်ကျင်ဘက် ကိုလေသာတို့မှ လွတ်မြောက်-  
သော စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကို ပြုဟွိုပ်ဘာရ = မွန်ပြတ်သော နေထိုင်-  
ခြင်းဟု ဆိုအပ်၏။ ပြုဟွိုပ်ဘာရသို့ နေထိုင်ခြင်းဟုလည်း ဆိုအပ်ပါပေ၏။



## ဗြို့နှံသာတိကမ္မာန်း

အာရကတ္တာ ဟတတ္တာ စ၊ ကိုလေသာရို့ သော မှန်း  
ဟတသံသာရဂ္ဂာရော ပစ္စယာရို့ စာရဟော၊  
နဲ့ ရဟော ကရောတိ ပါပါနဲ့ အရုပ် တေန ဝိုင်း။

(ပိဿာဘဇ္ဇာ။)

၁။ ဝါသနာအငွေ့စာတ်နှင့်တကွ ကိုလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင် သဖြင့် ကိုလေသာတို့မဲ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော ဉ်အကြောင်းကြောင့် “အရဟု” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၂။ တစ်ထောင့်ငါးရာ ကိုလေသာတို့ကို အရဟတ္တမင် ဉာဏ်သန်လျက်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်းဟူသော ဉ်အကြောင်းကြောင့် “အရဟု” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၃။ အဝိဇ္ဇာ-တက္ာာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူခြင်းတည်းဟူသော ဉ်အကြောင်းကြောင့် “အရဟု” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ် ပြဟ္မာ သတ္တဝါတို့၏ မြတ်သောအလူ။ ပူဇော်အထူးကို ခံယူတော်မူ ထိုက်ခြင်းတည်းဟူသော ဉ်အကြောင်းကြောင့် “အရဟု” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၅။ ဆိတ်ကွယ်ရာအပ်၌ မကောင်းမဲ ဟူသမုတ္တာတို့ကို ပြုတော်မူမူ ပြော-တော်မူမူ ဉံ့စည်တော်မူခြင်းတည်းဟူသော ဉ်အကြောင်းကြောင့် “အရဟု” မည်တော်မူပါပေသော မြတ်စွာဘုရား၊

ဉ်ကား အရဟုံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဉ်အနက်

အမိပါယ်တိုကို ကျေပွန်အောင် နှုတ်တက်ရအောင် လေ့ကျက်ထားပါ။ ဤအရဟံရုက်တော် ကမ္မာဌာန်းကို ပွားများလိုသော အသင်သူတော်ကောင်းသည် ရှေးဦးစွာ ထွေဒါတကသိုက်း စတုတ္ထစျောန်သမာဓိကို သို့မဟုတ် အာနာပါန စတုတ္ထစျောန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘဝနာဉာဏ်ပြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူးအညီဖြင့် မိမိ ကြည်ညီလေးစား သည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။ သက်-တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်ရှား ဘုရား ရှင်၏ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်းဖြစ်ပါသည်။ ထင်ထင် ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်ရှားဘုရားဟု အမှတ်ပြုကာ အာရုံညွတ်ကြည့်ပါ။ အတိတက သက်တော်ထင်ရှား ဘုရားရှင် များကို ဖူးတွေ့ခဲ့ရလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်လာတတ်ပါ သည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်သည်။ အကယ်၍ ထိုသို့ အာရုံယူကြည့်ရှု၍ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှားဘုရား ဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။ အထက်ပါ အရဟံရုက်တော်၏ အနက်အမိပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်ရာ အနက် အမိပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ “အရဟံ-အရဟံ”ဟု ပွားများပါ။ သမာဓိ အားကောင်းလာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာဝနာ စိတ်သည် ဌီမိုင်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်။ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာဝနာ စိတ်ကို ဌီမိုင်ဝပ်စွာကပ်၍ တည်နေအောင် ပွားများပါ။ တစ်နာရီခန့် ဘာဝနာ စိတ်သည် ဌီမိုင်ဝပ်စွာကပ်၍ ဂုဏ်တော်အာရုံ၌ တည်နေခဲ့သော စျောန်အဂါ တိုကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော ဤစျောန်မှာ ဥပစာရစျောန်များသာဖြစ်သည်။ ယင်းဥပစာရစျောန်သို့ ဆိုက်အောင် ပွားများပါ။ ကြွင်းကျွန်သော ဂုဏ်တော် တို့၌လည်း နည်းမှု၌ ပွားများပါလေ။ ဝသီဘော်နှင့်နှင့်အောင် လေ့ကျင့်ပါ။



## အသုဘက္ကမ္မာန်း

အာနာပါနစတုတ္ထရွှေန်သမာဓိကိုသော်လည်းကောင်း၊ သဒိတက-  
သိုက်း စတုတ္ထရွှေန်သမာဓိကိုသော်လည်းကောင်း တစ်ဖန်ပြန်၍ သမာဓိ  
ထူထောင်ပါ။ ထိုသမာဓိနှင့် ယုံးသော ဘာဝနာဉာဏ်ကြောင့် အရောင် အ-  
လင်းများသည် ဝန်းကျင်ပတ်ချာ အရပ်များသို့တိုင်အောင် ပြန့်နှံလျက် ပြီးပြီး  
ပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိမြင်ဖူးထားသော ရွှေရှာ  
စက်ဆုပ်ဖွယ်အကောင်းဆုံးသော လိုင်တူ အသုဘအလောင်းကောင် တစ်ခုကို  
လှမ်း၍ အာရုံယူပါ။ ဉာဏ်လင်းရောင်ခြည်အောက်တွင် ထိုအလောင်းကောင်  
ကို တွေ့မြင်နေအောင် ကြိုးထားပါ။ ရွှေးယခင်က မိမိ မြင်ဖူးထားသည့် ပုံစံ  
အတိုင်း ပြန်လည်၍ မြင်အောင် အလင်းရောင် အကူအညီဖြင့် လှမ်းအာရုံ-  
ယူပါ။ ထင်ထင်ရှားရှား ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်ရသောအခါ ထို  
အလောင်းကောင်၏ ရွှေရှာစက်ဆုပ်ဖွယ် အကောင်းဆုံးသော အနေအထား၌  
မိမိ၏ ဘာဝနာစိတ်ကို ပြုမိဝိစ္စ ကပ်ထား၍ – “ပဋိကူလ ပဋိကူလ =  
ရွှေစရာ ရွှေစရာ”ဟု ရှုနေပါ။

ထိုအလောင်းကောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် အသုဘ<sup>၁</sup>  
ဘာဝနာစိတ်သည် ပြုမိဝိစ္စကပ်၍ တည်နေသောအခါ အသုဘအလောင်း-  
ကောင် အာရုံသည်လည်း ဥဂ္ဂဟန်မိတ်မှ ပဋိဘက်နိမိတ်သို့ ကူးသွားမည်  
ဖြစ်၏။ ပကတိမျက်စိဖြင့် ဖွင့်ကြည့်သကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်နေရ-  
သော အလောင်းကောင်နိမိတ်ကား ဥဂ္ဂဟန်မိတ်တည်း။ (ဝိသုဒ္ဓိဘဝရ။)

ဥဂ္ဂဟန်မိတ္တာ ဝိရှုပ် ဝိဘ္ဗ္ဗာ ဘေရဝဒသုန် ဟုတွာ ဥပ္ပာတီ။ ပဋိဘက်-  
နိမိတ္တာ ပန် ယာဝဒတ္တာ ဘုရားတွာ နိပန္တာ ထူလဂ်ပစ္စာဂုရိသော ဝိယာ။

(ဝိသုဒ္ဓိဘဝရ။)

အသုဘအလောင်းကောင် အာရုံကို နှလုံးသွင်းနေသော ဘာဝနာမန်-  
သိကာရ၏ မပြန်ပြောသေးသည့်အတွက် မကြီးကျယ် မမြင့်မြတ်သေးသည့်

၁၃၀ နိဗ္ဗာန်ရောက်ပြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အတွက်ပြောင့်လည်းကောင်း၊ အသုဘအလောင်းကောင်အာရုံ၏ အလွန်  
ကြီး ဖြိမ်သက်မှု မရှိသေးသည့်အတွက်ပြောင့်လည်းကောင်း ဥဂ္ဂဟနိမိတ်  
သည် ဖောက်ပြန်သည် အရှင်ဆိုးသည် ပြောက်မက်ဖွယ်သော အမြင်ရှိသည်  
ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား အသုဘဘာဝနာမနသိကာရ၏  
ပြန်ပြောကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်ရှိလာခြင်းပြောင့်လည်း  
ကောင်း၊ အသုဘအလောင်းကောင် အာရုံ၏ ဖြိမ်သက်မှုရှိလာသည်၏ အဖြစ်  
ပြောင့်လည်းကောင်း အလိုရှိတိုင်း ဝအောင်စားပြီး၍ လျောင်းလျက်အိပ်နေ  
သော ဆူဖြိုးသော ကိုယ်အကိုကြီးကယ် ရှိသော ယောက်ကျေးကဲ့သို့ ထင်လာ၏။

(ဝိသုဒ္ဓါဘဝစာ-၁၈၄၂။ မဟာနိဗ္ဗာ၂၀၀။)

ထို ပဋိဘာဂနိမိတ်ကိုပင် “ပဋိကူလ-ပဋိကူလ = ရွှံစရာ-ရွှံစရာ”ဟု  
ကိုမြန်များစွာ နှလုံးသွင်း ရွှေ့ပွားခဲ့သော ဘာဝနာစိတ်သည်လည်း ယင်းအာရုံ၌  
တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဖြိမ်ဝပ်စွာကပ်၍ တည်နေသော စျာန်အကိုများ  
သည် ထင်ရှားနေပေလိမ့်မည်။ ထင်ရှားပါက ပထမစျာန်သမာဓိသို့ ဆိုက်-  
ပေပြီ။ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ထားပါ။



**မရဏာသာတိ = မရဏာနှုန်းသာတိကမ္မာန်း**

တစ္ဆေ မရဏာနှုန်းကဘဝပရီယာပန္တသာ နိဂုံတိနှုန်းသာ ဥပဇ္ဇိုဝါ။  
၁။ ကြတိ နိဂုံတိနှုန်းပဇ္ဇိုဝါတသာ မရဏာသာ သရက် မရဏာသာတိ။  
(ဝိသူဒ္ဓာဂဂ။)

ပုံန စပရု ဘိတ္တဝေ ဘိကျ သေယျထာပိ ပသေယျ သရီရ သိဝထိ-  
ကာယ ဆုံးတဲ ကောဟမတ ဝါ ဒိုယာမတ ဝါ တိယာမတ ဝါ ဉာဏ်ဟတက  
ဝိနိလက် ဝိပုံပွဲကရတဲ။ သော ကြမမေဝ ကာယ ဥပသံဟရတိ “အယို့  
ခေါ် ကာယော ဝံမံမွှာ ဝံဘာဝိ ဝံအနတိတော”တိ။ (မဝါဂု။)

တသွား တစ္ဆေ တစ္ဆေ ဟတမတသတ္တေ ဉာဏေကေတာ ဒိုင်ပွဲ-  
သမ္မာန်း သတ္တာန်း မတာန် မရက် အာဝဇ္ဇာတာ သတိကျ သံဝေဂျာ ဉာဏ္ဍာ  
ယောဇ္ဇာတွာ “မရက် ဘဝိသာတိ”တိအာဖိနာ နယေန မနသိကာရော  
ပဝတ္တေတွော။ (ဝိသူဒ္ဓာဂဂ။)

ဤ အထက်ပါ ပါဌိုတော် အဋ္ဌကထာတိနှင့် အညီ မရဏာနှုန်းသာတိ  
ကမ္မာန်းကို စီးဖြန်းလိုသော အသင်သူတော်ကောင်းသည် မိမိရရှိထား  
ပြီးသော အသုဘကမ္မာန်းကိုပင် ပထမစုန်သမာဓိသို့ ဆိုက်အောင် တစ်ဖန်  
ပြန်၍ သမာဓိကို ထူထောင်ပါ။ ယင်းပဟိုဒ္ဓ အသုဘအလောင်းကောင်၌  
ပထမစုန်သမာဓိသို့ ဆိုက်အောင် ရှုနိုင်သောအခါ “ဤ ငါ၏ ခန္ဓာကိုယ်  
သည်လည်း ဤကဲ့သို့သော သေခြင်းသဘော ရှုံး၏ ဤကဲ့သို့သော သေခြင်း  
သဘောသည် မချက်ချက် ဖြစ်လိမ့်မည်၊ ဤကဲ့သို့သော သေခြင်းသဘော  
တရားကို မလွန်မြောက်နိုင်”ဟု မိမိ၏ သေခြင်းတရားအပေါ်သို့ ဉာဏ်ဖြင့်  
ရှေးရှေး ကပ်ဆောင်၍ သတိကိုလည်းကောင်း၊ သံဝေကိုလည်းကောင်း၊ ဉာဏ်  
ကိုလည်းကောင်း ဖြစ်စေလျက် ဉာဏ်ရှုလိုက်သောအခါ မိမိသေနေသည်  
ရှုံးရှုံးစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်ကို တွေ့ရှုမည် ဖြစ်သည်။ ထို-  
အခါ မိမိသေနေသောပုံဝယ် နိဂုံတိနှုန်း ပျက်စဲမှုသဘောကို ဉာဏ်ဖြင့်

၁၃၂ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

မြင်အောင်ကြည်၍ ထိုအိတ်တိနှော်၏ ပြတ်စဲမှုအာရုံး၌ ဘာဝနာစိတ်ကို ဖြိမ်ဝပ်စွာ ကပ်ထားလျက် -

၁။ မရက် ဖေ ရုဝါး၊ မီးပိတ် ဖေ အရုဝါး၊

ငါ၏ သေခြင်းတရားသည် မြှင့်၏၊ အသက်ရှင်ခြင်းသည် မမြှင့်။

၂။ မရက် ဖေ ဘဝီသတိ၊

ငါ၏ သေခြင်းတရားသည် မချွောက်နှင့် ဖြစ်လိမ့်မည်။

၃။ မရက်ပရိယောသာနဲ့ ဖေ မီးပိတ်၊

ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလှင် အဆုံးအပိုင်းအခြား ရှိ၏။

၄။ မရက် မရက် = သေခြင်းတရား သေခြင်းတရား -

ဤသိစေသေ နှလုံးသွင်းနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ တစ်နည်းနည်းဖြင့် ပါဋ္ဌာလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရှုနေပါ။ မိမိ သေနေသည့်ပုံဝယ် အိတ်တိနှော်၏ ပြတ်စဲသွားမှု သဘောတရားအာရုံး၌ မရက်သတိ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဖြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ယင်းသို့ ဖြိမ်ဝပ်စွာကပ်၍ တည်နေသော ရွှေနှုန်းအကို (၂)ပါးတို့ သည်လည်း ထင်ရှားလာကြမည် ဖြစ်ပေသည်။ သို့သော ဥပစာရစာနှုန်းများသာ ဖြစ်သည်။

## မီးပိတ်နှင့် ပြတ်စဲမှု

ဤရှုကွက်ကား ပရမတ်တရား - မီးပိတ်နှင့် နှင့် ဆက်စပ်နေသဖြင့် လွှာယ်မယောင်နှင့် ခက်သော ရှုကွက်တစ်ခု ဖြစ်နေ၏။ — မီးပိတ်-ယုပဇ္ဇာဒသဒီတသာ မရက်သာ သရက် မရက်သတိ၊ — ဟူသော ဝိသုဒ္ဓမဂ္ဂအဋ္ဌကထာ ဖွင့်ဆိုထားသည့်အတိုင်း မိမိ၏ မီးပိတ်နှင့် ပြတ်စဲမှုကို မြင်အောင် ကြည်၍ ရှုရမည့် ရှုကွက်ဖြစ်နေပေသည်။ မိမိ သေနေသည့် အလောင်းကောင်ကို ဤကြောင်းကို ကပ်ဆောင်ကာ ကြည့်နိုင်ရုံမျှဖြင့်ကား လိုရင်း-ကိစ္စ မပြီးနိုင် ရှိနေသေး၏။ ထိုကြောင့် ယောဂါဝစရုဂ္ဂိုလ်က ဗဟိုဒ္ဓ

အလောင်းကောင်အာရုံးပြု ပထမစာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုပြီးသောအခါ မိမိသေနေသည့် ပုံကိုလည်း ဉာဏ်ဖြင့် ကပ်ဆောင်ကာ ကြည့်ရှုနိုင်သဖြင့် မိမိသေနေသည့် အလောင်းကောင်ကိုလည်း တွေ့မြင်သော အခါ ယင်း အလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ထိုးစိုက်ကာ ရှုကြည့်ပါ။ ထိုသို့ ရှုရာ၌ ဦးစိုက်များ လွယ်လွယ်ကူကူ တွေ့ချင်မှုတွေ့မည် ဖြစ်၏။ အကြောင်းကား ယင်းသေနေသော အလောင်း- ကောင်၌ ဦးစိုက်များ ပြတ်စဲပြီး ဖြစ်သောကြောင့် ဖြစ်၏။ သို့အတွက် ယင်းအလောင်းကောင်၏ နှလုံးအိမ် အတွင်းဘက်သို့ ဉာဏ်ကို စေလွှတ်ကာ ရှုကြည့်နိုင်သောအခါ မသေမီ အချိန်ကာလဘက်သို့ အနည်းငယ် နောက်- ဆုတ်ကာ ရှုကြည့်ပါ။ ထိုအခါ သေခါနီး ဘဝင်မနောအကြည်ဓာတ်ကို သို့မဟုတ် စိတ်အစဉ်ကို တွေ့ရှိနိုင်ပေသည်။ ဤအရာဝယ် ပြောလိုရင်းမှာ ဘဝင်မနောအကြည်ဓာတ်ပင် ဖြစ်သည်။ ယောဂီရိရှိလ်သည် ရှာန်အဂို- များကို သိမ်းဆည်းခဲ့စဉ်က ယင်း ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း- နိုင်ခဲ့ပြီး ဖြစ်သဖြင့် ဤအချိန်တွင်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယင်း ဘဝင်မနော- အကြည်ဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ သေမည့်ဘက်သို့ တစ်ဖန် တိုး၍ ရှုကြည့်ပါ။ ထိုအခါ ယင်း ဘဝင်မနောအကြည်ဓာတ်၏ ရပ်စဲမှု- သဘောကိုကား တွေ့မြင်နိုင်ပေသည်။ ထိုအခါတွင် အထက်က ရှင်းပြုခဲ့ သည့်အတိုင်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို ဖြစ်စေသည့် အကြောင်း ရင်းဘဝင်စိတ်ကို ထိုးစိုက်ကာ ရှုကြည့်ပါ။ ယင်း ဘဝင်စိတ်ကို တွေ့သည့်အခါ ယင်း ဘဝင်စိတ်နှင့် အတူ ယဉ်ဖက် ဦးစိုက်များ ပြတ်စဲမှုသဘောကို မြင်အောင် တစ်ဆင့် ရှုကြည့်ပါ။ တွေ့မြင်ပါက ဦးစိုက်များ ပြတ်စဲမှုကို သဘောပေါက်မည် ဖြစ်ပေသည်။

သို့သော ယောဂီရိအများစုမှာ — နာမ်ကမ္မာန်းကို မရှုရသေးသည့် အတွက် မရှုဖူးသေးသည့်အတွက် ဘဝင်စိတ်နှင့် ဦးစိုက်များ သဘော ပေါက်ဖို့ကား အလွန် ခဲယဉ်းနေသေးသော အချိန်ကာလပင် ဖြစ်ပေသည်။

၁၃၄ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

မည်သို့ပင်ခက်ခဲသော်လည်း ဘဝ်မနောအကြည်ဓာတ်ကိုကား တွေ့ရှိနေပြီ  
ဖြစ်သည့်အတွက် ယင်း ဘဝ်မနောအကြည်ဓာတ်၏ ပြတ်စဲမှုကိုပင် အာရုံ  
ယူကာ မရဏာနှင့်သိတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုက်လည်း စီးဖြန်းနိုင်ပေသည်။  
သို့သော် အထက်က ရှင်းပြခဲသည့်အတိုင်း ယင်း ဘဝ်မနောအကြည်ဓာတ်  
မှု ဥပစာရအားဖြင့်သာ ဘဝ်ဟု ခေါ်ဆိုထားခြင်း ဖြစ်ပေသည်။ မည်သို့ပင်  
ခက်ခဲနေသော်လည်း မိမိ သေနေသည့် အလောင်းကောင်ကိုကား ညာက်ဖြင့်  
ကပ်ဆောင်၍ ရှုခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။ အတိတ်ဘဝထိထိက  
မရဏာနှင့်သိတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သူ ဖြစ်လျှင်လည်း ယင်း ဦးစီးပွဲ၏  
ပြတ်စဲမှုကို တစ်နည်းဆိုရသော ဦးစီးပွဲ၏ ဖြစ်နိုင်သူ တကွေသာ ဘဝ်စိတ်၏  
ပြတ်စဲမှုကို ရှုမြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်နိုင်လျှင်ကား အကောင်းဆုံးပင်  
ဖြစ်ပေသည်။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော ယောဂါအများစုမှာ  
ဥပစာရအားဖြင့် တင်စားကာ ခေါ်ပေါ်သုံးစွဲနေသော အထက်တွင် ရှင်းပြ-  
ခဲ့ပြီးသော ဘဝ်မနောအကြည်ဓာတ်၏ ပြတ်စဲမှုသဘောကိုကား ရှု၍ ရရှိ-  
နေပေသည်။ ယင်း ဘဝ်မနောအကြည်ဓာတ်၏ ပြတ်စဲမှု ရပ်ဆိုင်းမှုသဘော  
ကို အာရုံယူကာ မရဏာနှင့်သိတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါ  
သည်။ သို့သော်... ပစ္စယပရိဂုဟည်ပိုင်းသို့ ဆိုက်သည်တိုင်အောင်  
ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှာထားပြီးသူ  
ယောဂါပုဂ္ဂိုလ်တို့သည်ကား ယင်း ဦးစီးပွဲ၏ ဖြစ်နိုင်တကွေသာ ဘဝ်စိတ်၏  
ပြတ်စဲမှုကို လွယ်လွယ်ကူကူပင် ရှု၍ ရရှိနိုင်ပေသည်။

ဤ မေတ္တာ၊ ဗုဒ္ဓိနှင့်သိတိ၊ အသုသာ၊ မရဏာသိတိ ကမ္မဋ္ဌာန်း (၄)မျိုး  
တို့ကား ယောဂါဝစရပုဂ္ဂိုလ်တို့အား စောင့်ရှောက်ပေးတတ်သည့် စတုရာရကွာ  
အမည်ရသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။ ဝိပဿနာသို့  
မကူးမီ သင်ယူထားသင့်သော ပွားများထားသင့်သော ကမ္မဋ္ဌာန်းများပင် ဖြစ်  
ကြပေသည်။

အသုဘာ ဘာဝတဗ္ဗာ ရာဂါသ၊ ပဟာနာယ၊  
မေတ္တာ ဘာဝတဗ္ဗာ ဗျာပါဒသ၊ ပဟာနာယ၊  
အာနာပါနသတိ ဘာဝတဗ္ဗာ ဝိတက္ခာပွဲပြောပါယ၊

(အံဂါး၁၆၉။ ၃၇၂၁၁၂၂၀ - မေဟိယသူတွန်။)

ဤအထက်ပါ မေဟိယသူတွန်နှင့်အညီ အသုဘာဘဝနာကား ရာဂကို  
တိုက်ဖျက်ရန်အတွက် အကောင်းဆုံးသော လက်နက်ဖြစ်၏။ အသုဘာ အ-  
လောင်းကောင်ကို အာရုံယူ၍ ရှုပွားရသော ဤအထက်ပါ အသုဘာ ဘာ-  
ဝနာကို အပိုညာဏေက အသုဘာ = သက်မဲ့ အသုဘာဟု ခေါ်ဆို၏။ သက်ရှိ  
သတ္တဝါတိ၏ (၃၂)ကောင့်သက် အာရုံယူ၍ ပဋိကူလမနသိကာရအားဖြင့်  
ရှုပွားရသော ဘာဝနာကို အသုဘာမ္မာန်းအဖြစ် ဂိရိမာနန္ဒသုတ္တန် (အံဂါး  
၃၇၃၃။)၌ ဟောကြားထားတော်မူ၏။ သပိုညာဏေက အသုဘာတည်း ရှင်  
အသုဘာတည်း။ ယင်း အပိုညာဏေက အသုဘာဘဝနာ၊ သပိုညာဏေက  
အသုဘာဘဝနာ နှစ်မျိုးလုံးသည်ပင် ရာဂကို ပယ်သတ်ရန်အတွက် အ-  
ကောင်းဆုံးသော လက်နက်ပင် ဖြစ်သည်။ မေတ္တာကမ္မာန်းကား ဗျာပါဒ  
ဒေါသကို ပယ်ရှားရှု၍ အကောင်းဆုံးသော ကမ္မာန်းဖြစ်၏။ အာနာပါန-  
သတိကမ္မာန်းကား ကြံစည်စိတ်ကူးမှု ဝိတက်အမျိုးမျိုးကို တိုက်ဖျက်ရှု၍  
အစွမ်းထက်မြှက်သော ကမ္မာန်းတစ်ခု ဖြစ်၏။

သို့အတွက် အသင်သူတော်ကောင်းသည် ရာဂ ထဲကြောင်းကျန်း  
လာသောအခါ အသုဘာဘဝနာကို ပွားပါ။ ဒေါသ ပြင်းထန်လာသောအခါ  
မေတ္တာဘာဝနာကို ပွားပါ။ ဝိတက် ထူးပြောလာသောအခါ အာနာပါနသတိ  
ကိုပွားပါ။ ဘာဝနာလုပ်ငန်းခွင့်၌ သခွဲနည်းလာသောအခါ,  
စိတ်မကြည်လင်သောအခါ ဗုဒ္ဓနသတိကို ပွားပါ။ သံဝေဂါဉ် နည်းပါး  
လာသောအခါ၊ ဘာဝနာလုပ်ငန်းခွင့်၌ ပျင်းရိလာသောအခါ မရကသတိ  
ဘာဝနာကို ပွားပါလေ။

၁၃၆ နိဗ္ဗာန်ရောက်မြတ်သည် (အကျဉ်းချုပ်) - အတွဲ (၂)

ဘုရားရှင်သည် .. သမထကမွှေ့နှုန်းပိုင်းတွင် ကမွှေ့နှုန်း (၄၀)  
ဟောကြားထားတော်မူ၏။ ထိုကမွှေ့နှုန်းတို့တွင် ဤသမထကမွှေ့နှုန်းပိုင်း၌

၁။ အာနာပါနကမွှေ့နှုန်း

၂။ ပဋိကူလမနသိကာရ အရိုးစုကမွှေ့နှုန်း

၃။ ကသိုက်း (၁၀)ပါး သမာပတ် (၈)ပါး

၄။ မြော့စိုးရှုံးတရား (၄)ပါး

၅။ ဗုဒ္ဓိနှုန်းသုတေကမွှေ့နှုန်း

၆။ အသုဘကမွှေ့နှုန်း

၇။ မရဏာနှုန်းသုတေကမွှေ့နှုန်း

ဤကမွှေ့နှုန်းများကို အကျဉ်းချုပ်ကာ တင်ပြထားပေသည်။ ကြောင်း  
ကျွန်းသာ သမထကမွှေ့နှုန်းများကို ပွားများအားထုတ်လိုပါက ဆရာသမား  
များထံသို့ ချဉ်းကပ်ကာ လေ့လာကြပါကုန်။ အကယ်၍ အသင်သူတော်  
ကောင်းသည် ပိပသနာကမွှေ့နှုန်းသို့ ကူးတက်လိုပါက ရှင်ကမွှေ့နှုန်းပိုင်း  
စသည်ကို ဆက်လက်ကာ ပွားများအားထုတ်ပါလေ။

### စိရဲ တိုင်တူ သွေ့မွှာ၊ ဓမ္မ ဟောနဲ့ သရီရဝါ။

ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် အစွန်းရှည်စွာ  
တည်ပါစေသတည်း။  
သွေ့မွှာသုံးဖြာ သာသနာ၌ ရှိသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။

**ဘားအောက်တော်သရာတော်**

စိတ္တာလတော်ကျောင်း

ဘားအောက်တော်ရ

ကောဇာသက္ကရာဇ် - ၁၃၆၇ - ခုနှစ်

သမထကမ္မာန်းပိုင်း (ခ) ၁၃၂

## မှတ်သားဖွံ့ဖြိုးရာ အက္ခရာစဉ်အဆောင်း

အက္ခရာစဉ်	ဘမျက်နှာ	အက္ခရာစဉ်	ဘမျက်နှာ	
<b>[ ၁။ ]</b>				
အကောင်းဆုံးသောရေမှာ	၄၃	အမှန်းဆုံးပုဂ္ဂိုလ်ကို		
အကြံပေးချက်	၆၂	နောက်ဆုံးထားကာ	၉၈	
အခက်အခဲတစ်ရပ်	၆၈	အရတိ	၁၂၄	
အချို့အချို့သော ယောဂီများ	၄၂	အရဟတ္ထဖိုလ်ပေါက်		
အစွန်းအစ ဘင်မျှမကျန်	၇၁	အနှစ်သာရများ	၃၅	
အဆင့်ဆင့် သာလွန်မြင့်မြတ်ပုံ	၈၈	အရဟံဂုဏ်တော်၏		
အဖွဲ့အစွဲ့ ဗဟိုဒ္ဓ	၁၈	အနက်ဝါးနက်	၁၂၇	
အဖွဲ့ - ဗဟိုဒ္ဓ	၁၃	အရှပါဝစရစျောန်ပိုင်း	၅၇	
အထူးမှာထားချက်	၆၄	အရှိုးစုကမ္မဋ္ဌာန်း	၉	
အနှစ် ဝိညာကံ	၇၀	အရောင်နှင့် လက္ခဏာကို		
အနီးမှသည် အဝေးသို့	၄	နှုလုံးမသွင်းပါနှင့်	၄၆	
အနုပဒဓမွှေ့ပသာနာနည်း၏		အလိမ္မာအတွက် ချီးမွမ်းထိုက်	၈၄	
အစွမ်းဖြင့်ကား	၈၇	အသာဆုံး အမြတ်ဆုံး	၂၂	
အနုပဒဓကပက္ခ	၆	အသုဘကမ္မဋ္ဌာန်း	၁၂၉	
အနောဓိသောဖရဏာ မေတ္တာ		<b>[ ၁၁။ ]</b>		
စေတောဓိမုတ္ထိ (၅)မျိုး	၁၀၂	အာကာသကသိုက်း =		
အပွနာမေတ္တာစိတ်ရှိသော		ကောင်းကင်ကသိုက်း	၅၂	
ပုဂ္ဂိုလ်	၁၀၂	အာကာသန္ဓာယတနစျောန်	၅၇	
အပွမာဏာ	၂၁	အာကာသန္ဓာယတနစျောန်သို့ ၆၃		
အဖြူရောင်သက်သက်ကိုသာ	၂၃	အာကိုဋ္ဌညာယတနစျောန်	၃၁	
အဘိဘာယတနစျောန်	၁၆	အာကိုဋ္ဌညာယတနစျောန်သို့		
အမေးနှင့် အဖြူ	၈၅	ဆိုက်ပြီ	၃၃	

၁၃၈ နိဗ္ဗာန်ရောက်မြှောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အကွဲရာဝါ	စာမျက်နှာ	အကွဲရာဝါ	စာမျက်နှာ
အာကိုချညာယတနစ္ာန	၇၈	[ အ .. ]	
အာကိုချညာယတန် သမတိက္ခမ္မ ၈၂		ညဒီတကသိုက်းသို့	၂၀
အာပေါကသိုက်း		ညစီသောဖရာဏာ မေတ္တာ	
= ရေကသိုက်း	၄၂	စေတောိမှတိ (၃)မျိုး	၁၀၃
အာပေါ်ဓာတ်လွန်ကဲသော		ဒီးဝတွဲ ဖုံးလွှမ်းထားအပ်သော	
အာပေါကောဇ္ဈာသ (၁၂)မျိုး ၃		အဝတ်	၆၄
အာဘောဂသည်	၈၅		
အာရုံး၏ သဘောမတူသည်၏		[ က ]	
အဖြစ်ကြောင့်	၁၁၉	ကရအကာယ	၅၇
အာလောကကသိုက်း =		ကရာဏာ၏ ပျက်စီးခြင်း	၁၂၂
အလင်းရောင်ကသိုက်း	၅၉	ကရာဏာ၏ ပြည့်စုံခြင်း	၁၂၂
အားရနှစ်သက် မြိုန်ရှုက်စွာ		ကရာဏာဘာဝနာ	၁၁၀
ချီးမွှမ်းသော်လည်း	၈၅	ကလာပသမ္မသနနည်း၏	
		အစွမ်းဖြင့်သာလျှင်	၈၃
[ ပ ]		ကသိုက်း (၁၀)ပါး	၅၄
ဥဂ္ဂဟနိမိတ် -		ကသိုက်း (၁၀)ပါး - သမာပတ်	
ပဋိဘာဂနိမိတ် ၄၀၊ ၄၄၊ ၄၇		(၈)ပါး	၁၅
ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ် ၁၀၊		ကာမဂ္ဂ၏ ညွှန်အိုင်တွင်းမှ	၃၅
၄၉၊ ၅၁၊ ၅၃		ကိုလေသာတို့မှ	
ဥပါဒီနှုကပက္ခ	၆	လွှတ်မြောက်မှု	၁၂၅
ဥပေကွာဗြာဗြိဟာရ၏		ကံသာလျှင်	
ပျက်စီးခြင်း ပိပတ္တီ	၁၂၅	ကိုယ်ပိုင်ဥစ္စရှိကြန်၏	၁၁၆
ဥပေကွာဗြာဗြိဟာရ၏		ကောင်းကင်ကသိုက်း	၅၂
ပြည့်စုံခြင်း	၁၂၅	ကျိန်းသေသည့် လက်မှတ်ကို	၃၆
ဥပေကွာဘာဝနာ	၁၁၄	ကြောင်းကျိန်သော ကသိုက်းများ	

ပဋိစ္စသမ္ပါဒီပိုင်း (ခ) - မှတ်သားဖွယ်ရာ အကွားစဉ်အညွှန်း ၂၃၉

အကွားစဉ်	စာမျက်နှာ	အကွားစဉ်	စာမျက်နှာ
[ ဧ ]		[ ဧ ]	
ချမ်းတက်လာတတ်၏	၄၄	ဉာဏ်ဖြင့် ငုန်းနိုင်သမျှ မြိုင်၍ ရှုပါ	၁၀၅
[ ဩ ]		[ ဩ ]	
ဝါးမျိုးသော အခြင်းအရာ ဌီမံသက်ပါ၏ မွန်မြတ်ပါ၏	၁၂ ၈၃	တေဇ္ဇာကသိုက်း = မီးကသိုက်း	
[ ဧ ]		[ ဧ ]	
စတုတေသနည်း - စွာန် (၄)ပါး	၂၇	တိုးလျိုပေါက်	၃
စတုရာရက္ခကမ္မာ့နှုန်းပိုင်း	၉၁	တန်ဖိုးရှိသော	
စက်ပိုင်းကျကျ ဖောက်ပါ	၅၃	ဘဝတစ်ခုဖြစ်အောင်	၃၃
စိတ်ပါလက်ပါ	၉၇		
[ ဩ ]		[ ဩ ]	
ဆိုလိုရင်းသဘော	၆၉	ထွေလက္ခဏာ	၃၉
		ထိန်မို့ ပယ်ဖျောက်ရေး	၅၁
		ထပ်မံ ရှင်းလင်းချက်	၅၈
[ ဧ ]		[ ဧ ]	
ဒိုဝင်ကြော်		ဒိုသာဖရာဏာ မေတ္တာ	
ပျက်စဲမှုသဘောကို	၁၃၁	စေတော်မှတို့ (၁၀) မျိုး ၁၀၆	
ဒိုဝင်ကြော် ပြတ်စဲမှု	၁၃၂	ဒုက္ခိုတသတ္တဝါ တစ်ဦးကို	
[ ဩ ]		ရွှေးချယ်ပါ	၁၁၀
စွာန်အော် (၅)ပါး	၁၁၁ ၂၆	ဒုပ္ပဏာ	၂၀

၁၄၀ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အကွဲရာဝါ	ဘမုတ်နှာ	အကွဲရာဝါ	ဘမုတ်နှာ
[ န ]			
နထို ကိုစို = ဘာမျှမရှိ	၃၃	ပဋိကူလမနသိကာရ	
နထို - နထို, သူညံ - သူညံ,		အရှိုးစုကမ္မာန်း	၁
ပိုပိုတ္ထံ - ပိုပိုတ္ထံ	၃၅	ပထဝီကသိုက်း = မြေကသိုက်း ၃၇	
နိဗ္ဗာန် သို့ဝင်ရာ မူခံးကြီး သုံးမျိုး ၄		ပထဝီဓာတ်လွန်ကဲသော	
နိုလကသိုက်း =		ပထဝီကောငြာသ (၂၀)	J
အညီရောင်ကသိုက်း	၂၉	ပရမတ်အာရုံဖြစ်သည်ကို	
နေဝသညာ - နာသညာ	၈၆	သတိပြုပါ	၆၇
နေဝသညာနာသညာယတန		ပရိတ္တာ	J၁
စျော်	၂၉	ပိယဂရုဘာဝနီယ	
နေဝသညာနာသညာယတန		လိုင်တူပုဂ္ဂိုလ်	၉၅
စျော်သို့ ဆိုက်ပြီ	၈၂	ပိုတကသိုက်း =	
နှစ်ခုပြိုင်တူကား မဖြစ်နိုင်	၆၉	အဝါရောင်ကသိုက်း	၃၂
နှစ်ခြိုက်ရာက စနိုင်၏	၉	ပိုတိ သောမန်သာ	၁၁
နှစ်မျိုးလုံးသည်		ပုံတုန်မှုန်သမျှသည် သနားစရာ	
စျော်စိတ်ချေည်းသာတည်း	၆၇	သတ္တဝါချည်းသာ	၁၁၁
နှိုင်းခိုင်းဖွယ်ရာ		ပုံဖွေဆွဲက	၁၂
လောကျေပမာ	၅၉၊ ၈၅	ပိုမိုချုပ် ချုပ်ထွေးစေသော	
နှိုင်းခိုင်းဖွယ်ရာ လောကျေပမာကို		ပြဿနာ	၄၀
နှီးနှောပြခြင်း	၇၆	ပြကတွေအားဖြင့်	၈၃
		ပြကျင့်ရမည့် လုပ်ငန်းခွင်	၆၀
		ပြပြင်စီမံထားသော အလင်းရောင်	
		ကသိုက်းဝန်း	၅၀
[ ပ ]		ပန်းပိတောက်နှင့် ငြရွှေဝါ	၃၃
ပွဲကနည်း - စျော် (၂)ပါး	၂၇	ပွားများထားသင့်သော	
ပဋိကူလမနသိကာရ	၅	ကမ္မာန်းများ	၁၃၄

ပဋိစ္စသမုပ္ပါဒိပိုင်း (ခ) - မှတ်သားဖွယ်ရာ အကွဲရာစဉ်အညွှန်း ၁၄၁

အကွဲရာစဉ်	စာမျက်နှာ	အကွဲရာစဉ်	စာမျက်နှာ
	[ ၅ ]		
ဖျောတစ်ချပ်ကို ခေါက်လိပ်သကဲ့သို့	၆၁	မေတ္တာအကျိုး (၁၁)ပါး မေတ္တာ၏ ပျက်စီးခြင်း မေတ္တာ၏ ပြည့်စုံခြင်း မေတ္တာပွားပုံစနစ် မေတ္တာဘာဝနာကို	၁၀၈ ၁၂၀ ၁၂၀ ၁၀၉ မေတ္တာဘာဝနာကို
	[ ၆ ]		
ဗုဒ္ဓါန္တသိတိကမ္မဋ္ဌာန်း မြို့ဟိုဟာရကမ္မဋ္ဌာန်းပိုင်း - မေတ္တာဘာဝနာကမ္မဋ္ဌာန်း မြို့ဟဲ့သို့ နေထိုင်ခြင်း	၁၂၇ ၉၁ ၁၂၆	ဖျက်ဆီးတတ်သော ပုဂ္ဂိုလ် ၉၁ မေးသင့်သော မေးခွန်း မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း မူန့်အိုးကင်းမှ မူန့်ကို ခွာသကဲ့သို့	၁၁၉ ၁၁၉ ၁၄၁ ၆၁
	[ ၇ ]		
ဘာဝနာကုသိုလ် ပုညသမ္မာရ	၄၅	မူန့်ခြင်း ချစ်ခြင်း၏ အနီး၍ မြေဟူသော လောကပေါ်ဟာရပညတ်၌	၁၁၅ ၃၉
	[ ၈ ]		
မခံနိုင်သဖြင့် ထွက်ပြေးရဖူး၏ ၄၆ မပြောစလောက် သခ္ပါရမှုသာ ၂၉ မရဏသတိ = မရဏဘုန်သိတိကမ္မဋ္ဌာန်း ၁၃၁ မလွှဲသာ၍ အာရုံပြုရသည် ၈၈ မီးတောက်မီးလျှံ ထွက်ပေါ် လာသည့်တိုင်အောင် ၄၅ မူဒီတာ၏ ပျက်စီးခြင်း ဝိပတ္တိ ၁၂၄ မူဒီတာဘာဝနာ ၁၁၂ မူလီးကာ၏ ရှင်းလင်းချက် ၇ မေဟိယသုတေနှင့်အညီ ၁၃၅		ယောနီသောမနသိကာရရှိသူ ယင်းစျေနှစ်တိကို မြင်အောင်ရှုပါ	၃၁ ၆၈
	[ ၉ ]		
		ရရှိနိုင်သော အပြစ် ရေကသိက်း	၃၉ ၄၂

၁၄၂ နိဗ္ဗာန်ရောက်မကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၂)

အကွဲရာဝါ	စာမျက်နှာ	အကွဲရာဝါ	စာမျက်နှာ
ရေမြှုပ် ရေဖြိုက်နှင့် ရေသော		ဝဏ္ဏကသိုက်း (၄)မျိုး	၁၅
ရေဖြိုခဲ့မူ	၄၄	ဝါယောကသိုက်း	
ရုပ်အဆင်းအတွက် ကဲ့ရဲ့ထိုက်	၈၄	= လေကသိုက်း	၄၈
ရွှေသည်တိုင်ကဲ့သို့	၄၈	ဝိညာက္ခာယတနစွာန်	၆၆
[ ၈ ]		ဝိညာက္ခာယတနစွာန်သို့	
လက္ခဏ - ရသ - ပစ္စပြောန် -		ဆိုက်ရောက်နေသူ	၆၈
ပဒ္ဒာန်	၁၂၁	ဝိညာက္ခာယတနံ သမတိက္ခာမူ	၇၇
လောဟိတကသိုက်း =		ဝိတက်အမျိုးမျိုးကို	
အနီရောင်ကသိုက်း	၃၄	တိုက်ဖျက်ရာ၌	၁၃၅
လက်နှုပ်မီးဖြင့်		ဝိပတ္တိ	၁၂၅
ထိုးစိုက်ကြည့်နေသကဲ့သို့	၁၁၂	[ ၉ ]	
လိုင်တူ		သတိပြုရန်	၁၂
အသုဘအလောင်းကောင်	၁၂၉	သတ္တဝါဟူ စွဲယူတိုက်သော	
လုပ်ငန်းခွင် အဆင့်ဆင့်	၈၀	အခြင်းအရာကို စွန့်ချုပ်	၁၃
လမ်း (၃)သွယ်	၄	သီမာသမ္မဇ =	
လွမ်းမိုးပိုစီး နှုပ်နင်းထိုက်သော		ပုဂ္ဂိုလ်အပိုင်းအခြားကို	
ကသိုက်းအဘရုံ	၁၇	ဖြိုဖျက်ခြင်း	၉၉
[ ၁၀ ]		သူဝဏ္ဏ	၂၁၁
ဝအောင်စားပြီး၍ လျောင်းလျက်		သေခါနီး	
အိပ်နေသော	၁၃၀	ဘဝင်မနောအကြည်ဓာတ်	၁၃၃
ဝဏ္ဏကသိုက်း	၁၅	သုံးဆယ့်နှစ် (= ၃၂) ကော်ဌာသ ၂	
		သည်းမခံနိုင် ဖြစ်တတ်ပေသည်	၄၀

